

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(အများနှင့်သက်ဆိုင်သောကုမ္ပဏီ)



The Bank We Trust

(၂၉) ကြိမ်မြောက်နှစ်ပတ်လည် အထွေထွေအစည်းအဝေးသို့

တင်သွင်းသည့်

ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၇) ရက် (တနင်္ဂနွေနေ့)

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(၂၉)ကြိမ်မြောက်နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ တင်ပြသည့်ဒါရိုက်တာအဖွဲ့အစီရင်ခံစာ

ပထမပုဂ္ဂလိကဘဏ်လီမိတက်စတင်ဖွင့်လှစ်ခဲ့သည့် ၁၉၉၂ခုနှစ်အောက်တိုဘာလမှ ၂၀၂၀ခုနှစ်နိုဝင်ဘာလထိ ဘဏ်ဖွင့်လှစ်ခဲ့သည့်သက်တမ်းမှာ (၂၉)နှစ်တွင်းသို့ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ဒါရိုက်တာအဖွဲ့မှ အစုရှယ်ယာရှင်များကို ဘဏ်လုပ်ငန်းတိုးတက်မှုအခြေအနေအားသာချက်၊ အားနည်းချက်များကို ဓမ္မဓိဌာန်ကျကျဆန်းစစ်ဝေဖန် အကြံဉာဏ်များ ပေးနိုင်ရန်နှင့် ဒါရိုက်တာအဖွဲ့အစီရင်ခံစာကိုအတည်ပြုပေးရန်တင်ပြပါသည်။

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်ကို ၂၀၁၉ခုနှစ်၊အောက်တိုဘာလ(၁)ရက်နေ့မှ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက် နေ့ထိနှစ်ချုပ်စာရင်းပိတ်ခဲ့ပါသည်။

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တစ်လုပ်ငန်းအခြေအနေ

၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်ကုန်(၃၀-၉-၂၀၁၉)နေ့တွင် အပ်ငွေစုစုပေါင်းမှာ ကျပ် ၂၀၅,၅၁၉.၃၅သန်း ရှိပြီး၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်(၃၀-၉-၂၀၂၀)နေ့တွင် ကျပ် ၁၈၀,၆၁၀.၅၁သန်း ရှိခဲ့သဖြင့် (၁၂.၁၂%) လျော့နည်းခဲ့ပါသည်။ ချေးငွေနှင့်စာရင်းပိုထုတ်ငွေများ ကျပ် ၁၇၉,၃၉၇.၇၉သန်း မှ ကျပ်၁၄၁,၀၇၇.၈၁သန်း ရှိသဖြင့် (၂၁.၃၆%)လျော့နည်းပါသည်။ အသားတင်အမြတ်မှာ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် (၃၀-၉-၂၀၁၉)နေ့တွင် ကျပ်၇,၇၄၄.၅၇သန်းရရှိခဲ့ပြီး၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်(၃၀-၉-၂၀၂၀)နေ့တွင် ကျပ်၅,၀၈၅.၂၃သန်း ရရှိခဲ့သဖြင့် (၃၄.၃၄%)လျော့နည်းခဲ့ပါသည်။ ဘဏ်လုပ်ငန်းအခြေအနေများနှိုင်းယှဉ်ချက်ကို ဇယား(၁)တွင် အကျဉ်းချုပ်၍ ဖော်ပြထားပါသည်။ Covid - 19 ၏ ဂယက်ရိုက်ခတ်မှုမှာ သိသိသာသာပေါ်လွင်နေပါသည်။

ဇယား - ၁ -

တစ်လုပ်ငန်းအခြေအနေများ နှိုင်းယှဉ်ချက်

အကြောင်းအရာ		၂၀၁၈-၂၀၁၉ ၃၀-၉-၂၀၁၉)	၂၀၁၉-၂၀၂၀ (၃၀-၉-၂၀၂၀)	ခြားနားချက်
၁။ ဘဏ်အပ်ငွေ	(ကျပ်သန်း)	၂၀၅,၅၁၉. ၃၅	၁၈၀,၆၁၀. ၅၁	-၁၂. ၁၂%
၂။ ချေးငွေနှင့်စာရင်းပိုထုတ်ငွေများ	(ကျပ်သန်း)	၁၇၉,၃၉၇. ၇၉	၁၄၁,၀၇၇. ၈၁	-၂၁. ၃၆%
၃။ အသားတင်အမြတ်	(ကျပ်သန်း)	၇,၇၄၄. ၅၇	၅,၀၈၅. ၂၃	-၃၄. ၃၄%
၄။ အမြတ်ခွန်	(ကျပ်သန်း)	၁,၅၄၈. ၉၁	၁,၀၁၇. ၀၅	-၃၄. ၃၄%
၅။ မခွဲဝေရသေးသည့် အမြတ်လက်ကျန်	(ကျပ်သန်း)	၆,၅၂၈. ၄၉	၃,၉၈၃. ၈၆	-၂၅.၅၄. ၆၃
၆။ အစုရှယ်ယာအရေအတွက်	(အစု)	၂,၄၇၂,၀၅၃	၂,၄၇၂,၀၅၃	-
၇။ အစုရှယ်ယာရောင်းရငွေ	(ကျပ်သန်း)	၂၄,၇၂၀. ၅၃	၂၄,၇၂၀. ၅၃	-
၈။ အစုရှယ်ယာရှင်ဦးရေ	(ဦးရေ)	၈,၃၇၅	၈,၃၃၀	-၄၅
၉။ အစုရှယ်ယာတစ်စုတန်ဖိုး	(ကျပ်)	၂၅,၂၈၆. ၃၅	၂၄,၃၄၉. ၂၅	-၃.၇၃. ၁၀
၁၀။ရုံးချုပ်/ဘဏ်ခွဲများ	(ခရေ)	၃၅	၃၆	၁
၁၁။ဝန်ထမ်းဦးရေ	(ဦးရေ)	၆၄၄	၆၂၂	-၂၂ယောက်
၁၂။ဘဏ်ပိုင်မြေနှင့်အဆောက်အအုံ	(ခရေ)	၄၇	၄၈	၁ခု

ဘဏ်၏ခွင့်ပြုမတည်ငွေရင်းနှင့်ထည့်ဝင်ပြီးမတည်ငွေရင်းများ

ပထမပုဂ္ဂလိကဘဏ်စတင်ဖွင့်လှစ်ခဲ့သည့် ၁၉၉၂ခုနှစ်တွင်ခွင့်ပြုမတည်ငွေရင်း (Authorized Capital) ကျပ်သန်း၁,၀၀၀ဖြင့် မတည်ထားပါသည်။ ခွင့်ပြုမတည်ငွေရင်းကို (၄-၁၀-၁၉၉၉)နေ့တွင်ကျပ် သန်း၂,၀၀၀၊ (၁-၇-၂၀၀၅)နေ့တွင်ကျပ်သန်း ၅,၀၀၀၊ (၇-၁-၂၀၀၈)နေ့တွင်ကျပ်သန်း၁၀,၀၀၀၊ (၂၁-၁-၂၀၁၁)နေ့တွင် ကျပ်သန်း၃၀,၀၀၀၊ (၁၄-၃-၂၀၁၄)နေ့တွင်ကျပ်သန်း၁၀၀,၀၀၀ ထိအဆင့်ဆင့်တိုးမြှင့်ခဲ့ပါသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်တွင် ဘဏ်၏ခွင့်ပြုမတည်ငွေရင်းမှာ ကျပ်သန်း၁၀၀,၀၀၀ဖြစ်ပြီး ထည့်ဝင်ပြီးမတည်ငွေရင်း(Paid up Capital) မှာ ကျပ်၂၄,၇၂၀.၅၃သန်း ဖြစ်ပါသည်။

ရောင်းချခဲ့သည့်အစုရှယ်ယာဈေးနှုန်းများ

ဘဏ်စတင်ဖွင့်လှစ်သည့် ၁၉၉၂ခုနှစ်တွင်အစုရှယ်ယာတစ်စုလျှင် ကျပ်၁၀,၀၀၀ ဖြင့် သတ်မှတ်ရောင်းချခဲ့ ပါသည်။ ဘဏ်အမြတ်ငွေများနှစ်စဉ်တိုးတက်ရရှိခဲ့၍လည်းကောင်း၊ နှစ်စဉ်အမြတ်ဝေစုများ ခွဲဝေပေးနိုင်ခဲ့၍လည်းကောင်း အစုရှယ်ယာဈေးနှုန်းများကိုအမြတ်တင်၍ ကျပ်၁၁၀၀၀/၁၂၀၀၀/၁၃၀၀၀/ ၁၄၀၀၀/၁၅၀၀၀/ ၁၇၀၀၀/ ၁၈၀၀၀/၁၉၀၀၀/၂၀၀၀၀/၂၅၀၀၀/ ဖြင့်အဆင့်ဆင့်တိုးမြှင့်ရောင်းချခဲ့ပြီး (၂၀၁၆-၂၀၁၇)ဘဏ္ဍာရေးနှစ်တွင် အစုတစ်စုလျှင် ကျပ်၃၀၀၀၀/-ဖြင့်ရောင်းချခဲ့ပါသည်။ အစုရှယ်ယာများကို အမြတ်တင်ရောင်းချရသည့်ငွေများကို ပရီမီယံစာရင်းတွင်ထည့်သွင်းထားရာ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်ကုန်တွင် ကျပ်၁၁,၈၄၅.၈၈သန်း ရှိပါသည်။ ရန်ကုန်စတော့ဈေးကွက်(YSX)တွင် အသင်းဝင်ဖြစ်လာသည့်နေ့မှစ၍ ရောင်းအား၊ ဝယ်အားပေါ်မူတည်၍ ရှယ်ယာ ဈေးနှုန်းများမှာ နေ့စဉ်ပြောင်းလဲဖြစ်ပေါ်နေပါသည်။

အစုရှယ်ယာတစ်စုတန်ဖိုးပြောင်းလဲလာခြင်း

ပထမပုဂ္ဂလိကဘဏ်၏ပြင်ပစာရင်းစစ်အစီရင်ခံစာအရ အစုတစ်စုတန်ဖိုး (Book Value per Share)မှာ (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်(၃၀-၉-၂၀၁၉)နေ့တွင် ကျပ်၂၅,၂၈၆ ရှိပြီး (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် (၃၀-၉-၂၀၂၀) နေ့တွင် ကျပ်၂၄,၃၅၀ ရှိသဖြင့် (၃.၇၁%) လျော့နည်းခဲ့ပါသည်။ အစုတစ်စုတန်ဖိုးကိုတွက်ချက် ရာတွင်ဘဏ်လက်ဝယ်ရှိငွေသားကိုသာအခြေခံတွက်ချက်ထားပြီး ဘဏ်ပိုင်မြေနှင့်အဆောက်အဦများ၏တိုးလာသည့် တန်ဖိုးများကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိပါ။

ဘဏ်ပိုင်မြေနှင့်အဆောက်အဦများ၏ လက်ရှိကာလတန်ဖိုးများကိုဘဏ်ရာဇဝတ်များမှ၂၀၂၀ခုနှစ်အောက်တိုဘာ လတွင်ခန့်မှန်းတွက်ချက်ကြည့်ရာ စုစုပေါင်းတန်ဖိုးကျပ် ၂၄,၈၇၉.၉၈သန်း ရှိပါသည်။ ဘဏ်ပိုင်မြေနှင့် အဆောက်အဦများ ၏ဝယ်ယူထားသည့်မူလတန်ဖိုးများနှင့် လက်ရှိကာလပေါက်ဈေးများကိုတွက်ချက်ပြီးနှိုင်းယှဉ်ရာတွင် အသားတင်တိုး လာသည့် တန်ဖိုး ကျပ်၁၅,၁၀၀.၄၈ သန်း ကို ထည့်သွင်းတွက်ချက်ပါက (၃၀-၉-၂၀၂၀) နေ့တွင် အစုရှယ်ယာတစ်စု တန်ဖိုးမှာ ကျပ် ၃၀,၄၅၉ ခန့်ရှိပါသည်။ အစုရှယ်ယာတစ်စု၏ မူလရောင်းဈေး(Face value)နှင့် နှိုင်းယှဉ်လျှင် (၃)ဆကျော်ရှိပါသည်။

အစုရှယ်ယာပိုင်ဆိုင်ထားမှုအခြေအနေ

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်(၃၀-၉-၂၀၂၀)နေ့ထိ ထုတ်ဝေရောင်းချထားသည့်အစုရှယ်ယာ(၂,၄၇၂,၀၅၃)စု တန်ဖိုးငွေကျပ်၂၄,၇၂၀.၅၃သန်း ဖြစ်ပြီး အစုရှယ်ယာရှင်ဦးရေမှာ (၈,၃၃၀)ဦးရှိပါသည်။ (၃၀-၉-၂၀၂၀)နေ့တွင် Special Account တွင် အစုရှင်(၆,၃၄၉)ဦး(၇၆%) အစုရှယ်ယာအရေအတွက်(၁,၃၉၂,၆၉၈)စုနှင့် ရန်ကုန်စတော့ အိတ်ချိန်းတွင်အရောင်းအဝယ်ပြုလုပ်ရန် Securities Account ဖွင့်လှစ်ထားသည့်အစုရှင်(၁,၉၈၁)ဦး (၂၄%) အစုရှယ်ယာအရေအတွက်(၁,၀၇၉,၃၅၅)စုဖြစ်ပါသည်။ ရန်ကုန်စတော့အိတ်ချိန်း(YSX)မှရရှိသော (၃၀-၉-၂၀၂၀)နေ့ရှိ အစုရှယ်ယာရှင်များ၏ ရှယ်ယာပိုင်ဆိုင်မှုအမျိုးအစားကို အောက်ပါဇယား(၂)တွင်ဖော်ပြထားပါသည်။

ဇယား - ၂ -

(၃၀-၉-၂၀၂၀)နေ့ရှိ အစုရှယ်ယာရှင်များ၏ ရှယ်ယာပိုင်ဆိုင်မှုအချိုးအစား

	ရှယ်ယာအုပ်စု	Special A/C	Securities A/C	Total	%
၁။	၁-၁၀	၃,၅၆၃	၆၃၁	၄,၁၉၄	၅၀.၃၅
၂။	၁၁-၅၀	၁,၆၃၇	၅၆၇	၂,၂၀၄	၂၆.၄၆
၃။	၅၁-၁၀၀	၃၃၈	၂၀၃	၅၄၁	၆.၄၉
၄။	၁၀၁-၅၀၀	၄၈၉	၃၄၂	၈၃၁	၉.၉၈
၅။	၅၀၁-၁၀၀၀	၁၀၆	၇၇	၁၈၃	၂.၂၀
၆။	၁၀၀၁-၃၀၀၀	၁၃၅	၉၉	၂၃၄	၂.၈၁
၇။	၃၀၀၁-၁၀၀၀၀	၅၈	၃၆	၉၄	၁.၁၃
၈။	၁၀၀၀၁-၃၀၀၀၀	၂၀	၂၁	၄၁	.၄၉
၉။	၃၀၀၀၁နှင့်အထက်	၃	၅	၈	.၁၀
စုစုပေါင်း		၆,၃၄၉(၇၆%)	၁,၉၈၁(၂၄%)	၈,၃၃၀	၁၀၀

အစုရှယ်ယာအများဆုံးပိုင်ဆိုင်ထားသူ(၁၀)ဦးစာရင်း

(၃၀-၉-၂၀၂၀)နေ့ရှိ ပထမပုဂ္ဂလိကဘဏ်အစုရှယ်ယာအများဆုံးပိုင်ဆိုင်ထားသူ(၁၀)ဦး၏ အမည်စာရင်းကို အောက်ပါဇယား(၃)တွင်ဖော်ပြထားပါသည်။

ဇယား - ၃ -

(၃၀-၉-၂၀၂၀)နေ့ရှိအစုရှယ်ယာအများဆုံးပိုင်ဆိုင်သူ(၁၀)ဦးစာရင်း

အမည်	အစုရှယ်ယာအရေအတွက်	ရာခိုင်နှုန်း
၁။ ဦးအောင်မိုးကျော်	၁၀၆,၄၂၂	၄.၃၁%
၂။ ဒေါ်မာမာထွန်း	၈၉,၆၁၅	၃.၆၃%
၃။ ဒေါ်ရွှေစင်	၈၄,၉၀၄	၃.၄၃%
၄။ ဦးမောင်မောင်သိန်း	၆၄,၆၇၁	၂.၆၂%
၅။ ဦးနေလင်းဦး	၆၃,၁၆၀	၂.၅၅%
၆။ ဒေါက်တာစိန်မောင်	၄၀,၇၀၇	၁.၆၅%
၇။ ဦးလီလှိုင်	၃၉,၇၈၈	၁.၆၁%
၈။ ဦးထွန်းဝင်းနိုင်	၃၇,၄၁၄	၁.၅၁%
၉။ ဦးခင်မောင်ဖေ	၃၀,၀၀၀	၁.၂၁%
၁၀။ ဦးစိုင်းမောင်မြင့်	၂၉,၅၄၈	၁.၂၀%
စုစုပေါင်း	၅၈၆,၂၂၉	၂၃.၇၁%

(၃၀-၉-၂၀၂၀) နေ့ရှိ အစုရှယ်ယာအများဆုံးပိုင်ဆိုင်ထားသူ(၁၀)ဦး၏အစုရှယ်ယာပိုင်ဆိုင်မှုမှာ အစုရှယ်ယာ အရေအတွက်(၅၈၆,၂၂၉)စုဖြစ်ပြီး စုစုပေါင်းရောင်းချထားသည့်အစုရှယ်ယာများ၏ (၂၃.၇၁%)ဖြစ်ပါသည်။

ဒါရိုက်တာအဖွဲ့ဝင်များ၏အစုရှယ်ယာပိုင်ဆိုင်မှု

(၃၀-၉-၂၀၂၀)နေ့ ရှိဒါရိုက်တာအဖွဲ့ဝင်များ၏အစုရှယ်ယာပိုင်ဆိုင်မှုနှင့်(၁-၁၀-၂၀၁၉)မှ(၃၀-၉-၂၀၂၀) နေ့ထိဒါရိုက်တာအဖွဲ့အစည်းအဝေးများသို့တက်ရောက်ခဲ့သည့်အကြိမ်ကို အောက်ပါဇယား(၄)တွင်ဖော်ပြထားပါသည်။

ဇယား - ၄ -

(၃၀-၉-၂၀၂၀)နေ့ရှိဒါရိုက်တာအဖွဲ့ဝင်များ၏အစုရှယ်ယာပိုင်ဆိုင်မှုစာရင်း
ဒါရိုက်တာအစည်းရယ်ယာအရေအတွက် အစည်းအဝေးတက်ရောက်သည့်အကြိမ်

၁။ ဒေါက်တာစိန်မောင်	၄၀,၇၀၇	၁၂ ကြိမ်
၂။ ဒေါ်လှလှဝင်း	၇,၂၆၀	၁၁ ကြိမ်
၃။ ဦးထွန်းဆိုင်	၃,၁၁၄	၁၀ ကြိမ်
၄။ ဦးမျိုးထွန်း	၁၃,၉၂၀	၁၀ ကြိမ်
၅။ ဦးကောင်း	၂၃,၀၈၄	၉ ကြိမ်
၆။ ဒေါက်တာတင်ကြည်	၃,၄၇၀	၇ ကြိမ်
၇။ ဦးဟန်မြင့်	၆,၇၈၈	၈ ကြိမ်
၈။ ဦးမြင့်လွင်	၁၂,၅၀၀	၈ ကြိမ်
၉။ ဦးထင်အောင်ကျော်ဦး	၁၀၀	၉ ကြိမ်
၁၀။ ဒေါက်တာအောင်မင်း	၃၀၂	၁၂ ကြိမ်
၁၁။ ဦးသိန်းမြင့်	၅၄၃	၁၀ ကြိမ်
၁၂။ ဦးကပ်ခင်းပေါင် (Independent Director)	၁၅၁	၁၂ ကြိမ်
၁၃။ ဒေါ်ရီရီလွင် (Independent Director)	၁၅,၄၂၇	၈ ကြိမ်

စုစုပေါင်း ၁၂၇,၃၆၆

(၃၀-၉-၂၀၂၀)နေ့ရှိဒါရိုက်တာအဖွဲ့ဝင်များ၏အစုရှယ်ယာပိုင်ဆိုင်မှုမှာ စုစုပေါင်းအစုရှယ်ယာအရေအတွက်မှာ(၁၂၇,၃၆၆)စုဖြစ်ပြီး စုစုပေါင်းရောင်းချထားသည့်အစုရှယ်ယာ၏ (၅. ၁၅%)ဖြစ်ပါသည်။

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် အရုံး အမြတ်အမြေအနေ
(၁-၁၀-၂၀၁၉နေ့မှ၃၀-၉-၂၀၂၀နေ့ထိ)

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ရငွေစုစုပေါင်းမှာ ကျပ်၂၀,၂၅၂. ၂၅သန်းရှိပြီး ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် ကျပ်၂၆,၂၃၅. ၁၀သန်း ရှိပါသည်။ ရငွေစုစုပေါင်းမှာ(၂၂. ၈၀%)လျော့နည်းခဲ့ပါသည်။ ရငွေများလျော့နည်းသကဲ့သို့ အတိုးစရိတ်အပါအဝင်အသုံးစရိတ်များမှာလည်း လျော့နည်းခဲ့ပါသည်။ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် အသုံးစရိတ်စုစုပေါင်းမှာ ကျပ်၁၅,၁၆၇. ၀၂သန်း ရှိပြီး ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် ကျပ်၁၈,၄၉၀. ၅၃သန်းရှိပါသည်။ အသုံးစရိတ်စုစုပေါင်းမှာ(၁၇. ၉၇%)လျော့နည်းကုန်ကျခဲ့ပါသည်။ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေး နှစ်တွင်အခွန်မနှုတ်မီအမြတ်မှာ ကျပ်၅,၀၈၅. ၂၃သန်း ရရှိပြီး၊ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် ကျပ်၇,၇၄၄. ၅၇သန်း ရရှိခဲ့သောကြောင့် အသားတင်အမြတ်မှာကျပ်၂၆၅၉. ၃၄သန်း(၃၄. ၃၄%)လျော့နည်းခဲ့ပါသည်။

အရုံးအမြတ်နှိုင်းယှဉ်ချက်ကိုဇယား(၅)တွင်ဖော်ပြထားပါသည်။

ဇယား - ၅ -

၂၀၁၈-၂၀၁၉နှင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အရုံး-အမြတ်နှိုင်းယှဉ်ချက်
(ကျပ်သန်း)

အကြောင်းအရာ	၂၀၁၈-၂၀၁၉	၂၀၁၉-၂၀၂၀	ရာခိုင်နှုန်း
ရငွေ			
အတိုးရငွေ	၂၃,၁၂၃. ၄၅	၁၉,၄၈၄. ၀၂	-၁၅. ၇၄
အခြားရငွေ	၃,၁၁၁. ၆၅	၇၆၈. ၂၃	-၇၅. ၃၁
ရငွေစုစုပေါင်း	၂၆,၂၃၅.၁၀	၂၀,၂၅၂.၂၅	-၂၂.၈၀
အသုံးစရိတ်			
အတိုးစရိတ်	၁၄,၈၂၁. ၀၂	၁၁,၅၇၆. ၆၇	-၂၁. ၈၉
လုပ်ငန်းကုန်ကျစရိတ်	၃,၆၆၉. ၅၁	၃,၅၉၀. ၃၅	-၂. ၁၆
အသုံးစရိတ်စုစုပေါင်း	၁၈,၄၉၀.၅၃	၁၅,၁၆၇.၀၂	-၁၇.၉၇
အခွန်မနှုတ်မီအမြတ်	၇,၇၄၄.၅၇	၅,၀၈၅.၂၃	-၃၄.၃၄

အစုရှင်များ၏ရပိုင်ခွင့်များပြောင်းလဲလာခြင်း

အစုရှင်များ၏ရပိုင်ခွင့်များမှာ(၃၀-၉-၂၀၁၉)နေ့တွင် ကျပ်၆၂,၅၀၉.၂၀သန်းရှိပြီး၊ (၃၀-၉-၂၀၂၀)နေ့တွင် ကျပ်၆၀,၁၉၄.၇၅သန်းရှိသောကြောင့်(-၃.၇၀%) လျော့နည်းခဲ့ပါသည်။ အစုတစ်စုတန်ဖိုး(Value per share)မှာလည်း(၃၀-၉-၂၀၁၉)နေ့တွင်ကျပ်၂၅,၂၈၆မျ(၃၀-၉-၂၀၂၀)နေ့တွင်ကျပ်၂၄,၃၅၀သာရှိခဲ့သဖြင့် အစုတစ်စုလျှင် ကျပ် ၉၃၆ လျော့ခဲ့ပါသည်။

အစုရှင်များ၏ရပိုင်ခွင့်များကို ဇယား(၆)တွင်နှိုင်းယှဉ်ဖော်ပြထားပါသည်။

ဇယား - ၆ -

အစုရှင်များ၏ရပိုင်ခွင့်များ (ကျပ် သန်း)

	၂၀၁၈-၂၀၁၉	၂၀၁၉-၂၀၂၀
၁။ ထည့်ဝင်ပြီးမတည်ငွေရင်း	၂၄,၇၂၀.၅၃	၂၄,၇၂၀.၅၃
၂။ ရှယ်ယာပရီမီယံ	၁၁,၈၄၅.၈၈	၁၁,၈၄၅.၈၈
၃။ အထွေထွေသီးသန့်ရန်ပုံငွေ	၁၅,၆၉၅.၂၀	၁၆,၇၁၂.၂၅
၄။ ကြွေးဆုံးရန်ပုံငွေ	၃,၆၀၈.၄၃	၂,၈၂၁.၅၆
၅။ အရေးပေါ်သီးသန့်ရန်ပုံငွေ	၁၀၂.၅၆	၁၀၂.၅၆
၆။ အခြားရန်ပုံငွေများ	၈.၁၂	၈.၁၂
၇။ မခွဲဝေရသေးသည့်အမြတ်လက်ကျန်	၆,၅၂၈.၄၉	၃,၉၈၃.၈၅
အစုရှင်များ၏ရပိုင်ခွင့်စုစုပေါင်း	၆၂,၅၀၉.၂၀	၆၀,၁၉၄.၇၅
အစုတစ်စုတန်ဖိုး(Book value per share)ကျပ်	၂၅,၂၈၆	၂၄,၃၅၀

မှတ်ချက် ဘဏ်ပိုင်မြေနှင့်အဆောက်အဦများ၏ဝယ်ယူထားသည့် မူလတန်ဖိုးများနှင့်လက်ရှိကာလပေါက်ဈေးများကိုတွက်ချက်ပြီးနှိုင်းယှဉ်ရာတွင် အသားတင်တိုးလာသည့်တန်ဖိုး ကို ထည့်သွင်းတွက်ချက်ပါက (၃၀-၉-၂၀၂၀) နေ့တွင် အစုတစ်စု၏ အမှန်တကယ်တန်ဖိုး(Fair value)မှာ ကျပ် ၃၀,၄၅၉ရှိပါသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အမြတ်ငွေများကိုခွဲဝေလျာထားခြင်း

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်(၃၀-၉-၂၀၂၀)တွင်အခွန်မနှုတ်မီအသားတင်အမြတ်မှာ ကျပ်၅,၀၈၅.၂၃သန်း ရရှိခဲ့ပြီး အမြတ်များကိုအောက်ပါအတိုင်းခွဲဝေလျာထားခဲ့ပါသည်။

၁။ နိုင်ငံတော်သို့ အမြတ်ခွန် (၂၀%)	ကျပ် ၁,၀၁၇.၀၅သန်း
၂။ အထွေထွေသီးသန့်ရန်ပုံငွေ (၂၅%)	ကျပ် ၁,၀၁၇.၀၅သန်း
၃။ မခွဲဝေရသေးသည့်အမြတ်လက်ကျန်	ကျပ် ၃,၀၅၁.၁၃သန်း
စုစုပေါင်း	ကျပ် ၅,၀၈၅.၂၃သန်း

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ဘဏ္ဍာရေးအချိုးများ

၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေးအချိုးများနှိုင်းယှဉ်ချက်ကို ဇယား(၇)တွင်ဖော်ပြထားပါသည်။ ဘဏ္ဍာရေးအချိုးများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်နှင့်အညီ တွက်ချက်ထားခြင်းဖြစ်ပါသည်။

ဇယား - ၇ -

ဘဏ္ဍာရေးအချိုးများနှိုင်းယှဉ်ချက်

	၂၀၁၈-၂၀၁၉	၂၀၁၉-၂၀၂၀
၁။ ငွေကြေးလွယ်ကူမှုအချိုး	၃၃. ၈၅%	၄၅. ၀၇%
၂။ မတည်ငွေရင်းလုံလောက်မှုအချိုး(Tier-1)	၂၃. ၁၆%	၃၄. ၃၅%
၃။ မတည်ငွေရင်းလုံလောက်မှုအချိုး(Tier-1+2)	၂၄. ၄၁%	၃၅. ၆၀%
၄။ ငွေရေးကြေးရေးခိုင်မာမှုအချိုး	၁. ၂၈ : ၁	၁. ၃၁ : ၁
၅။ အစုရှင်များထည့်ဝင်ငွေပေါ်ပြန်ရချက်		
အခွန်မနှုတ်မီ	၃၁. ၃၃%	၂၀. ၅၇%
အခွန်နှုတ်ပြီး	၂၅. ၀၆%	၁၆. ၄၆%
၆။ အစုရှင်များ၏ခံစားခွင့်အချိုး	၂. ၅၃ : ၁	၂. ၄၄ : ၁
၇။ စုစုပေါင်းရပိုင်ခွင့်ပေါ်အမြတ်ပြန်ရနှုန်း	၂. ၁၄%	၁. ၆၀%
၈။ ဈေးနှုန်းနှင့်ဝင်ငွေအချိုး(PE)ratio	၁၀. ၃၇	၁၃. ၆၇
၉။ အစုတစ်စုပေါ်ပြန်ရချက် (EPS)(ကျပ်)	၂,၅၀၆. ၂၈	၁,၆၄၅. ၆၇
၁၀။ အစုတစ်စုတန်ဖိုး (ကျပ်) (Book Value)*	၂၅,၂၈၆	၂၄,၃၅၀

*ဘဏ်လက်ဝယ်ရှိငွေသားကိုသာအခြေခံတွက်ချက်ထားပါသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အမြတ်ဝေစုခွဲဝေပေးရန်လျာထားခြင်း

၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်ချုပ်(၃၀-၉-၂၀၂၀)နေ့တွင်ရရှိသည့် အသားတင်အမြတ်မှ အမြတ်ဝေစုခွဲဝေပေးရန်လျာထားငွေမှာ ကျပ်၃,၀၅၁. ၁၄သန်း ဖြစ်ပါသည်။ (၃၀-၉-၂၀၂၀)နေ့တွင်မခွဲရသေးသည့်အမြတ်လက်ကျန်(Retained Earning) မှာကျပ် ၃,၉၈၃. ၈၅သန်းရှိပါသည်။

၁၉၉၃-၁၉၉၄ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ အမြတ်ဝေစု(၂၆)ကြိမ်ခွဲဝေပေးခဲ့ပြီး ခွဲဝေပေးခဲ့သည့် အမြတ်ဝေစု စုစုပေါင်းမှာ ကျပ်၄၇,၇၀၀. ၂၉သန်း ရှိပါသည်။ (၃၀-၉-၂၀၂၀)နေ့တွင် ထည့်ဝင်ပြီး မတည်ငွေရင်း(Paid up Capital)မှာ ကျပ်၂၄,၇၂၀. ၅၃ သန်း ရှိ၍ ခွဲဝေပြီးသည့်အမြတ်ဝေစုစုစုပေါင်းမှာ ရှယ်ယာများရောင်းချရငွေထက် ကျပ် ၂၂,၉၇၉. ၇၆သန်း ပိုများပါသည်။

အမြတ်ဝေစုခံစားခွင့်ရှိသည့်အစုရှယ်ယာများသတ်မှတ်ခြင်း

ပထမပုဂ္ဂလိကဘဏ်သည် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ(Listed Company)အဖြစ် မှတ်ပုံတင်ထားပြီးဖြစ်ပါသည်။ (၂၇-၉-၂၀၁၉)နေ့တွင်ကျင်းပသည့် ၉/၂၀၁၉ကြိမ်မြောက် ဒါရိုက်တာအဖွဲ့အစည်းအဝေးမှ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်(၃၀-၉-၂၀၂၀)နေ့အရောင်းအဝယ်ပိတ်သိမ်းချိန် (ရန်ကုန်စတော့အိတ်ချိန်းမ Record date (၆-၁၀-၂၀၂၀)နေ့)ရှိ အစုရှယ်ယာပိုင်ဆိုင်ထားသူများကိုအမြတ်ဝေစုခွဲဝေပေးမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ (၃၀-၉-၂၀၂၀)နေ့ရှိအစုရှယ်ယာပိုင်ဆိုင်ထားသူများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အမြတ်ဝေစုများကိုခွဲဝေပေးရန်ရှိပါသည်။ အမြတ်ဝေစုခွဲဝေပေးရန် မခွဲရသေးသည့်အမြတ်လက်ကျန်ငွေမှာ ကျပ်၃,၉၈၃. ၈၅ သန်း ဖြစ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်ခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၇ခုနှစ်မတ်လ(၇)ရက်နေ့စွဲဖြင့်ညွှန်ကြားချက်အမှတ်(၅/၂၀၁၇)ကိုထုတ်ပြန်ခဲ့ပါသည်။ ပထမပုဂ္ဂလိကဘဏ်သည် ဗဟိုဘဏ်၏ညွှန်ကြားချက်များနှင့်အညီ လိုက်နာခဲ့ပါသည်။

အကျဉ်းချုပ်တင်ပြရလျှင်-

- ၁။ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုဒ်မ(၄၀)ပါ ပြဌာန်းချက်များကိုပြည့်မီစွာလိုက်နာနိုင်ပါသည်။ ပြဌာန်းချက်ပါ ရရန်ပိုင်ခွင့်တန်ဖိုးစုစုပေါင်းသည် ပေးရန်တာဝန်စုစုပေါင်းနှင့် မတည်ရင်းနှီးငွေစုစုပေါင်းထက်လျော့နည်းမှုမရှိပါ။
- ၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ညွှန်ကြားချက်အမှတ်(၅/၂၀၁၇)တွင်ဖော်ပြထားသည့်
 - (က) အမြတ်ဝေစုခွဲဝေမည့်ဘဏ္ဍာရေးနှစ်နှင့် ယင်းဘဏ္ဍာရေးနှစ်မတိုင်မီ(၂)နှစ်၏ မတည်ငွေရင်းလုံလောက်မှု အချိုးသည် အနည်းဆုံးပျမ်းမျှ(၈%)ရှိရမည်ဟု ပြဌာန်းထားရာ ၂၀၁၉ စက်တင်ဘာလတွင် (၂၄.၄၁%)၊ ၂၀၂၀ စက်တင်ဘာလတွင် (၃၅.၆၀%)ရှိ၍ များစွာကျော်လွန်ပါသည်။
 - (ခ) ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုဒ်မ၃၅(က)နှင့်အညီ အထွေထွေသီးသန့်ရန်ပုံငွေများကို ပြည့်မီစွာထားရှိခြင်း ကျပ်၁၆,၇၁၂.၂၅သန်းလျာထားပါသည်။ ချေးငွေဆုံးရှုံးမှုအတွက် သတ်မှတ်ချက်နှင့် အညီလျာထားခြင်း ကျပ် ၂,၈၂၁.၅၆သန်းလျာထားပါသည်။
 - (ဂ) အမြတ်ဝေစုများကိုဘဏ်၏မခွဲဝေရသေးသောအမြတ်ငွေမှခွဲဝေပေးမည်ဖြစ်ပါသည်။ ယခုနှစ်ခွဲဝေပေးသောစုစုပေါင်းအမြတ်ဝေစုပမာဏသည်ယခင်နှစ်၏အသားတင်အမြတ်ပမာဏထက် ကျော်လွန်ခြင်း မရှိပါ။

နိုင်ငံတော်သို့ဝင်ငွေခွန်များထမ်းဆောင်ခြင်း

ပထမပုဂ္ဂလိကဘဏ်သည် နှစ်စဉ်နိုင်ငံတော်သို့ဝင်ငွေခွန်များကို တိတိကျကျမှန်မှန်ကန်ကန်ပေးဆောင်ခဲ့ပါသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်အခွန်မနှုတ်မှီအသားတင်အမြတ်မှာ ကျပ်၅,၀၈၅.၂၃သန်းရရှိခဲ့ပြီး ဝင်ငွေခွန် ကျပ်၁,၀၁၇.၀၅သန်းထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၂-၁၉၉၃ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အထိ နိုင်ငံတော်သို့ထမ်းဆောင်ခဲ့သည့်ဝင်ငွေခွန်စုစုပေါင်းမှာ ကျပ် ၂၂,၃၈၆သန်း ဖြစ်ပါသည်။

ပထမပုဂ္ဂလိကဘဏ်သည် ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင်မြန်မာတစ်နိုင်ငံလုံးတွင် ဝင်ငွေခွန်အများဆုံးထမ်းဆောင်သည့်အဆင့်(၄၆)ဖြစ်ပြီး၊ ဘဏ်များအနက်အဆင့်(၉)ဖြစ်ပါသည်။

၁၉၉၂-၁၉၉၃မှ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အထိ ရရှိခဲ့သည့်အမြတ်ငွေများနှင့် ပေးဆောင်ခဲ့သည့် ဝင်ငွေခွန်များနှင့်အမြတ်ဝေစုလျာထားငွေများကို ဇယား(၈)တွင် ဖော်ပြထားပါသည်။

ဇယား - ၈ -

အမြတ်၊ အမြတ်ဝေစုနှင့် ဝင်ငွေခွန်ပေးဆောင်မှုနှုန်းယှဉ်ချက် (ကျပ် သန်း)

ဘဏ္ဍာရေးနှစ်	အမြတ်ငွေ	ဝင်ငွေခွန်	အမြတ်ဝေစုလျာထားငွေ
၁။ ၁၉၉၂-၁၉၉၃မှ ၂၀၁၂-၂၀၁၃	၃၁,၄၀၁	၉,၁၂၆	၁၄,၃၄၇
၂။ ၂၀၁၃-၂၀၁၄	၈,၀၄၈	၂,၀၁၁	၄,၀၀၀
၃။ ၂၀၁၄-၂၀၁၅	၈,၇၆၂	၂,၁၈၉	၄,၄၁၀
၄။ ၂၀၁၅-၂၀၁၆	၈,၅၄၉	၂,၁၃၇	၄,၃၂၀
၅။ ၂၀၁၆-၂၀၁၇	၈,၆၃၃	၂,၁၅၈	၄,၉၄၄
၆။ ၂၀၁၇-၂၀၁၈	၇,၈၀၁	၁,၅၆၀	၄,၉၄၄
၇။ ၂၀၁၈(ဇလ)	၃,၁၉၈	၆၃၉	၁၈၈၁
၈။ ၂၀၁၈-၂၀၁၉	၇,၇၄၅	၁,၅၄၉	၄,၆၄၇
၉။ ၂၀၁၉-၂၀၂၀	၅,၀၈၅	၁,၀၁၇	၃,၀၅၁
စုစုပေါင်း	၈၉,၂၂၂	၂၂,၃၈၆	၄၆,၅၄၄

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အပ်ငွေများအခြေအနေ

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဘဏ်အပ်ငွေများ လျော့နည်းကျဆင်းပါသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အပ်ငွေပမာဏမှာ ကျပ် ၁၈၀,၆၁၀.၅ သန်း ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၂၀၅,၅၁၉.၃၅ သန်း ဖြစ်သောကြောင့် ဘဏ်အပ်ငွေစုစုပေါင်းမှာ ကျပ် ၂၄,၉၀၅.၀၈ သန်း (-၁၂.၁၂%) လျော့နည်းပါသည်။ ထို့အတူ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဘဏ်အပ်ငွေအတိုးစရိတ်မှာ ကျပ် ၁၁,၅၇၆.၆၇ သန်း ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၄,၈၂၁.၀၂ သန်း ဖြစ်သဖြင့် ကျပ် ၃,၂၄၄.၃၅ သန်း (-၂၁.၈၉%) လျော့နည်းပေးရပါသည်။ စာရင်းအမျိုးအစားအလိုက် ဘဏ်အပ်ငွေများအခြေအနေကို ဇယား(၉) တွင်ဖော်ပြထားပါသည်။

ဇယား - ၉ -

စာရင်းအမျိုးအစားအလိုက် ဘဏ်အပ်ငွေများ (ကျပ် သန်း)

စဉ် အကြောင်းအရာ	၂၀၁၈-၂၀၁၉	၂၀၁၉-၂၀၂၀	ရာခိုင်နှုန်း
၁။ စာရင်းရှင်အပ်ငွေ	၂၇,၄၁၀.၇၆	၁၉,၀၈၈.၉၅	-၃၀.၃၆
၂။ ငွေစုဘဏ်အပ်ငွေ	၁၁၉,၃၀၀.၈၃	၁၁၉,၈၆၅.၆၂	၀.၄၇
၃။ စာရင်းသေအပ်ငွေ	၅၆,၀၈၅.၇၀	၃၇,၂၇၂.၀၃	-၃၃.၅၄
၄။ ခေါ်ယူအပ်ငွေ	၂၆၁၇.၀၀	၄,၂၉၀.၅၉	၆၃.၉၅
၅။ Mobile Money	၁၀၅.၀၆	၉၃.၃၂	-၁၁.၁၇
စုစုပေါင်း	၂၀၅,၅၁၉.၃၅	၁၈၀,၆၁၀.၅၁	-၁၂.၁၂

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ချေးငွေလုပ်ငန်းအခြေအနေ

ချေးငွေနှင့် စာရင်းပိုထုတ်ချေးငွေများ

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ချေးငွေနှင့် စာရင်းပိုထုတ်ချေးငွေစုစုပေါင်းမှာ ကျပ် ၁၄၁,၀၇၇.၈၁ သန်း ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၇၉,၃၉၇.၇၉ သန်း ရှိ၍ ကျပ် ၃၈,၃၁၉.၉၈ သန်း (၂၁.၃၆%) လျော့နည်းပါသည်။ ရိုးရိုးချေးငွေနှင့် စာရင်းပိုထုတ်ချေးငွေအမျိုးအစား(၈ ခု) ရှိပါသည်။ ဗဟိုဘဏ်ညွှန်ကြားချက်အမှတ်(၇/၂၀၁၇)အရ သတ်မှတ်ချက်အမျိုး(၈:၂၀) ကိုပြည့်မီပါသည်။ ချေးငွေထုတ်ချေးထားသည့် အာမခံအမျိုးအစား၊ ချေးငွေပမာဏနှင့် လူဦးရေကို ဇယား(၁၀) တွင်ဖော်ပြပါသည်။

ဇယား - ၁၀ -

အာမခံအမျိုးအစားအလိုက် ထုတ်ချေးငွေများ

အာမခံအမျိုးအစား	၂၀၁၈-၂၀၁၉		၂၀၁၉-၂၀၂၀	
	ဦးရေ	ကျပ်(သန်း)	ဦးရေ	ကျပ်(သန်း)
၁။ မြေနှင့် အဆောက်အအုံ	၁၁၁၃	၁၇၃,၀၀၆.၇၉	၉၈၁	၁၃၀,၄၇၀.၁၇
၂။ စာရင်းသေအပ်ငွေ	၂၄	၃၆.၄၀	၁၃	၂၃.၅
၃။ ရွှေနှင့် ကျောက်မျက်ရတနာ	-	-	-	-
၄။ အငှားဝယ်စနစ်	၁၂	၂၀၄.၅၆	၁	၁.၉၇
၅။ Project (Cash flow) ပေါ်ချေးငွေ	၂	၁၈၇.၅၀	၇	၉၉၂.၀၀
၆။ SME ချေးငွေ	၂၅	၅၈၂.၅၀	၅၂	၉,၄၄၈.၇၁
၇။ ဝန်ထမ်းချေးငွေ	၃၆၃	၁၃၅.၀၄	၃၆၇	၁၄၁.၄၆
စုစုပေါင်း	၁၁,၅၃၉	၁၇၉,၃၉၇.၇၉	၁,၄၂၁	၁၄၁,၀၇၇.၈၁

စီးပွားရေးကဏ္ဍအလိုက် ချေးငွေ

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးကဏ္ဍအလိုက် ချေးငွေများကို ဇယား(၁၁) တွင် နှိုင်းယှဉ် ဖော်ပြထားပါသည်။

ဇယား - ၁၁ -
စီးပွားရေးကဏ္ဍအလိုက် ထုတ်ချေးငွေများ
(ကျပ်သန်း)

	2018-2019	&mc i Ee;	2019-2020	&mc i Ee;
၁။ စက်မှုချေးငွေ	၄,၃၅၂. ၇၁	၂. ၄၃%	၃,၈၄၁. ၃၈	၂. ၇၂%
၂။ ကုန်သွယ်မှု	၈၅,၀၉၀. ၄၆	၄၇. ၄၃%	၆၆,၄၅၂. ၈၁	၄၇. ၁၀%
၃။ ကုန်ထုတ်မှု	၂၆,၈၆၄. ၅၃	၁၄. ၉၈%	၁၈,၇၆၀. ၅၄	၁၃. ၃၀%
၄။ ဝန်ဆောင်မှု	၅၆,၉၂၂. ၉၉	၃၁. ၇၃%	၄၂,၄၃၀. ၉၄	၃၀. ၀၈%
၅။ အငှားဝယ်စနစ်	၂၀၄. ၅၆	၀. ၁၁%	၁. ၉၇	၀. ၀၀%
၆။ SME ချေးငွေ	၅၈၂၇. ၅၀	၃. ၂၅%	၉,၄၄၈. ၇၁	၆. ၇၀%
၇။ ဝန်ထမ်းချေးငွေ	၁၃၅. ၀၄	၀. ၀၇%	၁၄၁. ၄၆	၀. ၁၀%
စုစုပေါင်း	၁၇၉,၃၉၇.၇၉	၁၀၀ %	၁၄၁,၀၇၇.၈၁	၁၀၀ %

အသေးစားနှင့်အလတ်စား(SME)ချေးငွေထုတ်ချေးခြင်း

မြန်မာနိုင်ငံရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေရေးကြေးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်သည့်အဖွဲ့အစည်း(PFIs)များမှတစ်ဆင့် (SME) များသို့ ဘဏ္ဍာငွေပံ့ပိုးကူညီရန်ဆောင်ရွက်နေသည့် JICA(ODA)SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့် ၂ ချေးငွေထုတ်ချေးရန် ပထမပုဂ္ဂလိကဘဏ်ကို(PFI)အဖြစ်ရွေးချယ်ခဲ့ပါသည်။ မြန်မာ့စီးပွားရေးဘဏ်နှင့်ဘဏ်တို့ (၆-၉-၂၀၁၈)နေ့က စာချုပ်ချုပ်ဆိုခဲ့ကြပြီး အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများသို့ ချေးငွေများထုတ်ချေးခဲ့ပါသည်။ ဘဏ်မှ (SME) များသို့ (၃၀-၉-၂၀၂၀)နေ့ထိ လူဦးရေ(၅၂)ဦး ချေးငွေပမာဏကျပ်၉,၄၄၈. ၇၁သန်းထုတ်ချေးပေးခဲ့ပါသည်။

ဘဏ်နှင့်ဆက်နွယ်သူများချေးငွေ

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်(၃၀-၉-၂၀၂၀)နေ့တွင် ဘဏ်ဒါရိုက်တာများနှင့်ဆက်နွယ်သူ (Related person)များကိုထုတ်ချေးထားသည့်ချေးငွေမှာ လူဦးရေ (၁၀)ဦးရှိပြီး ချေးငွေပမာဏမှာ ကျပ် ၂၂၂၃. ၁၇သန်းရှိပါသည်။ စုစုပေါင်းချေးငွေပမာဏမှာ ကျပ်၁၄၁,၀၇၇. ၈၁ သန်းရှိသဖြင့် စုစုပေါင်းချေးငွေပမာဏ၏ (၁. ၅၈%) ဖြစ်ပါသည်။

ချေးငွေကြွေးကျန်များနှင့်ကြွေးဆုံးရန်ပုံငွေလျာထားခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ညွှန်ကြားချက်အတိုင်း စုစုပေါင်းချေးငွေပမာဏ၏(၂%)ကို ချေးငွေ ကြွေးဆုံးရန်ပုံငွေအဖြစ် နှစ်စဉ်လျာထားခဲ့ပါသည်။ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်ကုန်(၃၀-၉-၂၀၂၀)နေ့ထိ ကြွေးဆုံးရန်ပုံငွေလျာထားငွေစုစုပေါင်းမှာကျပ် ၂,၈၂၁. ၅၆သန်းရှိပါသည်။

ချေးငွေကြွေးကျန်များကိုအရေးယူဆောင်ရွက်ခြင်း

(၄-၁၁-၂၀၂၀)နေ့ထိ ချေးငွေကြွေးကျန်မှာလူဦးရေ(၄၂)ဦးရှိပြီး ချေးငွေကြွေးကျန်အရင်းမှာ ကျပ် ၁၆,၃၁၈. ၁၈သန်း၊ အတိုး၃,၅၀၄. ၅၄သန်း၊ စုစုပေါင်းကျပ် ၁၉,၈၂၂. ၇၂သန်းဖြစ်၍ စုစုပေါင်းချေးငွေ၏ (၁၄. ၁၄%)ဖြစ်ပါသည်။ ချေးငွေကြွေးကျန်များအနက်အောက်ပါချေးငွေကြွေးကျန်(၁၅)ဦးကို သက်ဆိုင်ရာ တရားရုံးများတွင်တရားစွဲဆိုထားသည့်အခြေအနေများကိုတင်ပြပါသည်။

၁။ ဦးစိုးဝင်း+ဒေါ်မိုးမိုး(ရန်ကုန်)(Htike Sin Co.,) ထံမှချေးငွေအရင်း၊ အတိုးစုစုပေါင်းရရန်ရှိ ကျပ် ၄,၆၈၆. ၀၈သန်းဖြစ်ပြီး ရန်ကုန်တိုင်းတရားရုံးတွင်တရားမကြီးမှုအမှတ်(၁၇/၂၀၁၈)ဖြင့်တရားစွဲဆိုခဲ့ရာ တရားပြိုင်များကိုစစ်ဆေးနေပါသည်။ တရားစွဲဆိုသည့်နေ့မှစ၍ (၂)နှစ်(၉)လခန့်ကြာမြင့်လျက်ရှိပါသည်။

၂။ ဦးမျိုးတင့် ဒေါ်သဉ္ဇာဝင်း(အောင်လံ)ထံမှ ချေးငွေအရင်း၊အတိုး စုစုပေါင်းရရန်ရှိ ကျပ် ၁,၂၇၈. ၂၉သန်း ဖြစ်ပြီး မကွေးတိုင်းတရားရုံးတွင်တရားမကြီးမှုအမှတ် (၁/၂၀၁၉)တရားစွဲဆိုခဲ့ရာအပြီးသတ်အနိုင်ဒီကရီရှိပြီး ဇာရီမျှဖြင့်ရန်စီစဉ်နေပါသည်။

၃။ ဦးအောင်သိုက်(ကျောက်ပန်းတောင်း)ချေးငွေအရင်းအတိုးစုစုပေါင်းဘဏ်မှရရန်ရှိ **ကျပ် ၄၀၈.၇၀သန်း** ဖြစ်ပြီးညောင်ဦးခရိုင်တရားရုံးတွင်တရားမကြီးမှုအမှတ်(၁/၂၀၁၉)ဖြင့်တရားစွဲဆိုခဲ့ရာ **အပြီးသတ်အနိုင်ဒီကရီရရှိပြီး ဇာရီမှဖွင့်ဆောင်ရွက်ထားဆဲဖြစ်ပါသည်။**

၄။ ဦးသက်ဆွေ(ပခုက္ကူ)ထံမှချေးငွေအရင်း၊ အတိုးစုစုပေါင်းရရန်ရှိ ၈၈.၃၈ သန်းဖြစ်ပြီး ပခုက္ကူခရိုင် တရားရုံးတွင် တရားမကြီးမှုအမှတ်(၃၀/၂၀၂၀)ဖြင့်တရားစွဲဆိုထားရာ **တရားလိုအားစစ်ဆေးဆဲဖြစ်ပါသည်။**

၅။ ဒေါ်သက်ထားနွယ်(သား) ဦးသိဒ္ဓိခန့်ပိုင်(အောင်လံ)ထံမှ ချေးငွေအရင်း၊ အတိုးစုစုပေါင်းရရန်ရှိ **ကျပ်၆၃၀.၉၁သန်း**ဖြစ်ပြီး မကွေးတိုင်းတရားရုံးတွင်တရားမကြီးမှုအမှတ်(၂၉/၂၀၁၈)ဖြင့်တရားစွဲဆိုခဲ့ရာ**အပြီးသတ် အနိုင်ဒီကရီရပြီးဖြစ်သော်လည်း** စီရင်ပိုင်ခွင့်မရှိသည့်တရားရုံးမှဆုံးဖြတ်ချက်ဖြစ်သဖြင့် အမှုကိုပိတ်သိမ်းခဲ့ရပြီး သရက်ခရိုင်တရားရုံးတွင်**အမှုသစ်ပြန်လည်စွဲဆိုထားရာ** တရားလိုအားစစ်ဆေးရန်ဖြစ်ပါသည်။

၆။ ဒေါ်သက်ထားနွယ်(အောင်လံ)ထံမှစုစုပေါင်းရရန်ရှိ **ကျပ် ၄၀၆.၉၇သန်း**ဖြစ်ပြီး မကွေးတိုင်းတရားရုံး တွင် တရားမကြီးမှုအမှတ်(၂/၂၀၁၈)ဖြင့်တရားစွဲဆိုခဲ့ရာ လေလံတင်ရောင်းချသည့်အာမခံပစ္စည်း(၆)ခုအနက်(၅)ခုကို ဘဏ်မှ လေလံဆွဲဝယ်ယူခဲ့ပြီး ကျန်(၁)ခုကိုပြင်ပပုဂ္ဂိုလ်မှလေလံဆွဲဝယ်ယူခဲ့သဖြင့် ထိုအာမခံပစ္စည်းအတွက်ဘဏ်မှ ငွေထုတ်ခွင့် တောင်းခံထားဆဲဖြစ်ပါသည်။ ယခုအချိန်အထိ သက်ဆိုင်ရာဌာနမှ ထုတ်ပေးခြင်းမရှိသေးပါ။

၇။ ဦးကြည်မြင့်+ဒေါ်မြမြစိန်(မကွေး)ထံမှချေးငွေအရင်း၊ အတိုးစုစုပေါင်းရရန်ရှိ **ကျပ် ၃၈.၇၁သန်း**ဖြစ်ပြီး မကွေးခရိုင်တရားရုံးတွင်တရားမကြီးမှုအမှတ်(၆၂/၂၀၁၉)ဖြင့်တရားစွဲဆိုခဲ့ရာ **လေလံတင်ရောင်းချရန်အတွက် နှစ်ဖက်ကြမ်းခင်းဈေးတင်ရန်ဖြစ်ပါသည်။**

၈။ ဦးဝင်းမောင်(မကွေး)ထံမှ ချေးငွေအရင်း၊ အတိုး စုစုပေါင်းရရန်ရှိ**ကျပ်၁၅၆.၉၆ သန်း**ဖြစ်ပြီး **မကွေး ခရိုင်တရားရုံးတွင်တရားမကြီးမှုအမှတ်(၄၁/၂၀၂၀)ဖြင့်တရားစွဲဆိုထားရာပဏာမဒီကရီရရှိပြီးဖြစ်ပါသည်။**

၉။ ဦးစိုင်းအောင်(တောင်ကြီး)ထံမှ ချေးငွေအရင်းအတိုးစုစုပေါင်းဘဏ်မှရရန်ရှိ **ကျပ်၇၂၄.၉၇သန်း** ဖြစ်ပြီး တောင်ကြီးခရိုင်တရားရုံးတွင်တရားမကြီးမှုအမှတ်(၃၆/၂၀၁၈)ဖြင့်တရားစွဲဆိုထားရာ **အပြီးသတ်အနိုင်ဒီကရီကျပြီး ဇာရီမှဖွင့်ဆောင်ရွက်ထားဆဲဖြစ်ပါသည်။**

၁၀။ ဒေါ်စန်းယဉ်နု(တောင်ကြီး)ထံမှချေးငွေအရင်း၊ အတိုး စုစုပေါင်းရရန်ရှိ **ကျပ် ၉၁.၀၀သန်း**ဖြစ်ပြီး တောင်ကြီးခရိုင်တရားရုံးတွင်တရားမကြီးမှုအမှတ်(၁၃၂/၂၀၁၉)ဖြင့်**တရားစွဲဆိုထားရာ လေလံတင်ရောင်းချဆဲ ဖြစ်ပါသည်။**

၁၁။ ဦးသိန်းထွန်း(တောင်ကြီး)ထံမှ ချေးငွေအရင်း၊ အတိုး စုစုပေါင်းရရန်ရှိ ကျပ်၂၃၄.၃၁ သန်းဖြစ်ပြီး တောင်ကြီးခရိုင်တရားရုံးတွင်တရားမကြီးမှုအမှတ်(၄၁/၂၀၂၀)ဖြင့်တရားစွဲဆိုထားရာ **ပဏာမဒီကရီရရှိပြီးဖြစ်ပါသည်။**

၁၂။ ဦးစံငွေ(တောင်ကြီး)ထံမှ ချေးငွေအရင်း၊ အတိုး စုစုပေါင်းရရန်ရှိ ကျပ်၂၀၄.၄၀ သန်းဖြစ်ပြီး တောင်ကြီး ခရိုင်တရားရုံးတွင်တရားမကြီးမှုအမှတ်(၁၀၇/၂၀၂၀)ဖြင့်တရားစွဲဆိုထားရာ **ပဏာမဒီကရီရရှိပြီးဖြစ်ပါသည်။**

၁၃။ ဦးမြတ်ဘုန်းရှိန်(တောင်ကြီး)ထံမှ ချေးငွေအရင်း၊ အတိုး စုစုပေါင်းရရန်ရှိ ကျပ်၅၄.၅၂ သန်းဖြစ်ပြီး တောင်ကြီးခရိုင်တရားရုံးတွင်တရားမကြီးမှုအမှတ်(၁၀၈/၂၀၂၀)ဖြင့်တရားစွဲဆိုထားရာ**ပဏာမဒီကရီရရှိပြီးဖြစ်ပါသည်။**

၁၄။ ဦးစောသိန်းရွှေ(ဘားအံ)ထံမှ ချေးငွေအရင်း၊ အတိုးစုစုပေါင်းရရန်ရှိ ကျပ်၂၁၄.၁၄သန်းဖြစ်ပြီး ဘားအံခရိုင်တရားရုံးတွင်တရားမကြီးမှု အမှတ်(၄၉/၂၀၁၉)ဖြင့်တရားစွဲဆိုထားရာ **လေလံတင်ရောင်းချရန်အတွက် လေလံကြမ်းခင်းဈေးတင်ရန်ဖြစ်ပါသည်။**

၁၅။ ဦးမောင်မောင်၊ ဒေါ်ခင်စောသိုက်(မုံရွာ)ထံမှချေးငွေအရင်း၊ အတိုးစုစုပေါင်းရရန်ရှိ ကျပ် ၁၅၆၇.၈၆သန်း ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ တရားလွှတ်တော်တရားရုံး၊ မုံရွာမြို့တွင်တရားမကြီးမှုအမှတ်(၃/၂၀၂၀) ဖြင့် တရားစွဲဆိုထားရာ တရားရုံးမှ အမှုတွဲလက်ခံထားပြီးတရားပြိုင်များလာရန်ချိန်းဆိုထားပါသည်။

ချေးငွေကြွေးကျန်(NPL)များအခြေအနေ

၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်နှင့်နှိုင်းယှဉ်လျှင်ချေးငွေကြွေးကျန်မှာ ကျပ်၉,၉၆၅.၈၆သန်းမှကျပ်၁၁,၃၂၃.၂၂သန်းထိ တိုးခဲ့ပါသည်။ အဓိကအကြောင်းရင်းမှာ ကမ္ဘာ့ကပ်ရောဂါ(Coronavirus Covid-19)ဖြစ်ပေါ်နေသဖြင့် စီးပွားရေး လုပ်ငန်းများကျဆင်းသွားခြင်းကြောင့်ဖြစ်ပါသည်။

**ဇယား - ၁၂ -
ချေးငွေကြေးကျန်စာရင်း(NPL)**

လူဦးရေ	ကြေးကျန်အမျိုးအစား	ကြေးကျန်ချေးငွေ ပမာဏ(ကျပ်သန်း)	ရာခိုင်နှုန်း	အရေးယူဆောင်ရွက် ထားမှုအခြေအနေ
၁၉	ကြေးဆုံး(Loss)	(က)လူပုဂ္ဂိုလ် ၁၁,၁၄၃. ၂၂	၇. ၉၀	တရားရုံးတွင်တရား စွဲဆိုထားပါသည်။
၂	(Doubtful)	(ခ)လူပုဂ္ဂိုလ် ၁၈၀. ၀၀	၀. ၁၃	တရားစွဲဆိုရန်စီစဉ် နေပါသည်။
စုစုပေါင်း ၂၁		၁၁,၃၂၃. ၂၂	၈. ၀၃	
*Old Classification			၇. ၉၀	

ချေးငွေကြေးကျန်များအနည်းငယ်တိုးလာသော်လည်း **ဘဏ်အတွက်ဆုံးရှုံးနိုင်ခြေမရှိပါ။** အကြောင်းမှာ ချေးငွေအတွက်အာမခံလုံလောက်စွာရယူထားခြင်း၊ တရားရုံးတွင်တရားစွဲဆိုထားခြင်း၊ ဒါရိုက်တာများနှင့် ဘဏ်ခွဲကြီးကြပ်ရေးကော်မတီများမှ မျက်ခြေမပြတ်ချေးငွေပြန်လည်ရရှိရန် ကြိုးစားဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့်ဖြစ်ပါသည်။

သို့ရာတွင် ချေးငွေဆုံးရှုံးနိုင်ခြေအလားအလာ (Probability of Default) ကို ခန့်မှန်းတွက်ချက်ကြည့်ရာတွင် ကျပ်**၀. ၀၆သန်း**ခန့်သာရှိပါသည်။ ဘဏ်တွင်ကြေးဆုံးအတွက်လျာထားငွေမှာ ကျပ် **၂,၈၂၁. ၅၆သန်း**ရှိပါသည်။ သို့ဖြစ်ပါ၍ **ဘဏ်အတွက်မည်သို့မျှကြီးမားသောကြေးဆုံးအန္တရာယ်မရှိကြောင်း တင်ပြအပ်ပါသည်။**

နိုင်ငံခြားဘဏ်လုပ်ငန်း(Foreign Banking)

နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်/အပြည်ပြည်ဆိုင်ရာဘဏ်လုပ်ငန်းလိုင်စင်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လိုင်စင်အမှတ်စီဘီအမ် အက်ဖ်အီးအမ်ဒီ ၈/၂၀၁၁(၂၄-၁၀-၂၀၁၁)နေ့စွဲဖြင့် နိုင်ငံခြားငွေများဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ပေးခွင့်လိုင်စင်(Money Changer Licence)ကို ရရှိခဲ့ပါသည်။ နိုင်ငံခြားငွေလဲလှယ်ရောင်းချရေးကောင်တာ (Money Changer Counter)များကိုရန်ကုန် ရုံးချုပ်နှင့်ဘဏ်ခွဲ(၂၂)ခုတွင်ဖွင့်လှစ်ထားပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှလိုင်စင်အမှတ်စီဘီအမ်-အက်ဖ်အီးအမ်ဒီ-၉၃/၂၀၁၂(၂၄-၈-၂၀၁၂)နေ့စွဲဖြင့် နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့်လိုင်စင်(Authorized Dealer Licence)ကို ခွင့်ပြုချက်ရရှိခဲ့ပါသည်။ စာအမှတ်-၂၄၅၅/ ၁၅၈၇-ကက /၂၀၁၂-၂၀၁၃(၂-၁၀-၂၀၁၂)နေ့စွဲဖြင့်ဆောင်ရွက်ခွင့်ရရှိခဲ့၍ ရန်ကုန်ရုံးချုပ်တွင် (၂-၁၀-၂၀၁၂)နေ့မှစ၍ နိုင်ငံခြားဘဏ်လုပ်ငန်း/အပြည်ပြည်ဆိုင်ရာဘဏ်လုပ်ငန်းကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

Western Union နှင့်နိုင်ငံခြားငွေလွှဲလုပ်ငန်းချိတ်ဆက်ဆောင်ရွက်ခြင်း

ပထမပုဂ္ဂလိကဘဏ်နှင့်အမေရိကန်နိုင်ငံအခြေစိုက် Western Union Money Transfer Service တို့ချိတ်ဆက်၍ ပြည်ပငွေလွှဲလုပ်ငန်းများဆောင်ရွက်ရန် (၁၂-၁-၂၀၁၃)နေ့တွင် သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ပါသည်။ **Western Union** နှင့် နိုင်ငံပေါင်း(၇၀)ကျော်မှမြန်မာနိုင်ငံသို့ တိုက်ရိုက်အချိန်တိုအတွင်း ငွေလွှဲလုပ်ငန်း(In bound Service)ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ(၆-၁-၂၀၁၆)နေ့စွဲဖြင့် မြန်မာနိုင်ငံမှ ပြည်ပသို့နိုင်ငံခြားငွေလွှဲလုပ်ငန်း(Outbound Service)ကို ထပ်မံခွင့်ပြုခဲ့သည့်အတွက် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့နိုင်ငံခြား ငွေလွှဲပေးပို့ခြင်းလုပ်ငန်းကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင်Western Union နိုင်ငံခြားငွေလွှဲလုပ်ငန်းမှရရှိသည့်ဝင်ငွေမှာ ကျပ်**၂၀၇. ၀၁သန်း**ရရှိခဲ့သဖြင့် ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်ထက်(**၁၃. ၅၂%**) တိုးတက်ရရှိခဲ့ပါသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားဘဏ်လုပ်ငန်းမှရရှိသည့်ဝင်ငွေမှာ **ကျပ်၂၇၆. ၁၇သန်း** ရရှိခဲ့ပါသည်။ ၂၀၁၈-၂၀၁၉နှစ်နှင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် နိုင်ငံခြားဘဏ်လုပ်ငန်းမှဝင်ငွေများနှိုင်းယှဉ်ချက်ကို ဇယား(၁၃) တွင်ဖော်ပြထားပါသည်။ နိုင်ငံခြားဘဏ်လုပ်ငန်းမှ ဝင်ငွေကျဆင်းလာခြင်း၏ အဓိကအကြောင်းများမှာ Covid-19 သက်ရောက်မှုကြောင့် ပို့ကုန်-သွင်းကုန် ငွေပေးချေမှုကျဆင်းလာခြင်းနှင့် ဒေါ်လာ/ကျပ်ငွေလဲလှယ်နှုန်းကျဆင်းလာခြင်း စသည်တို့ဖြစ်ပါသည်။

ဇယား - ၁၃ -
နိုင်ငံခြားဘဏ်လုပ်ငန်းမှရရှိသည့်ဝင်ငွေများအခြေအနေ
(ကျပ် သန်း)

ဝင်ငွေ	၂၀၁၈- ၂၀၁၉	၂၀၁၉- ၂၀၂၀	ရာခိုင်နှုန်း
၁။ နိုင်ငံခြားဘဏ်ဝန်ဆောင်မှုလုပ်ငန်း	၇၀. ၉၆	၄၆. ၅၀	-၃၄. ၄၇
၂။ Western Union နိုင်ငံခြားငွေလွှဲလုပ်ငန်း	၁၈၂. ၃၅	၂၀၇. ၀၁	၁၃. ၅၂
၃။ နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်း	၂၉. ၄၇	၁၉. ၉၇	-၃၂. ၂၄
၄။ စာရင်းပြောင်းရောင်းရငွေ	၄၆၈. ၁၉	၂. ၆၉	-၉၉. ၄၃
စုစုပေါင်းဝင်ငွေ	၇၅၀.၉၇	၂၇၆.၁၇	-၆၃.၂၂

"Mykyat" မိုဘိုင်းဘဏ်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စာအမှတ်မမဘ/ဘဏ်စိစစ်/ ဝန်ဆောင်မှု(၅၃/၂၀၁၄)(၃၀-၆-၂၀၁၄)နေ့စွဲဖြင့် မိုဘိုင်းဘဏ်လုပ်ငန်း(Mobile Banking)ကို ဆောင်ရွက်ခွင့်ရရှိခဲ့ပါသည်။ မိုဘိုင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ပထမပုဂ္ဂလိကဘဏ်နှင့်Frontier Technology Partners Company Ltd., (FTP) တို့ပူးပေါင်းပြီး **"Mykyat"** အမည်ဖြင့် (၇-၅-၂၀၁၅)နေ့မှစ၍ မိုဘိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုကို စတင်ဆောင်ရွက်ခဲ့ပါသည်။ **"Mykyat"** Applicationက Internet တွင် download ရယူနိုင်ပါသည်။ **"Mykyat"** ဖြင့်ငွေသွင်းခြင်း-ငွေထုတ်ခြင်း၊ငွေလွှဲပေးပို့ခြင်း လျှပ်စစ်မီတာဘီလ်နှင့်စည်ပင်သာယာဘီလ်များပေးဆောင်ခြင်း၊ တယ်လီဖုန်းငွေဖြည့်ခြင်း (E-load Top up)၊ ဖုန်းဘေလ် ပေးသွင်းခြင်း၊ တယ်လီဖုန်းငွေဖြည့်ကဒ်ဝယ်ယူခြင်း၊ Internet Gamesများဝယ်ယူခြင်း၊ အဝေးပြေးမော်တော်ကားလက်မှတ် များဝယ်ယူခြင်း၊ ပြည်တွင်း-ပြည်ပလေယာဉ်လက်မှတ်များဝယ်ယူခြင်း၊ Online shopping ငွေပေးချေခြင်း၊ Hotel အခန်းများငှားရမ်းခြင်း၊ **"Mykyat"** နှင့်ချိတ်ဆက်ထားသည့်ဈေးဆိုင်များတွင်ဈေးဝယ်ယူခြင်း၊ စားသောက်ဆိုင်များတွင် ငွေပေးချေခြင်းတို့အား **"Mykyat "**Mobile Payment ကိုအသုံးပြု၍ပေးချေနိုင်ပါသည်။

" Mykyat"မိုဘိုင်းဘဏ်လုပ်ငန်းကို ပထမပုဂ္ဂလိကဘဏ်ခွဲများနှင့်ကိုယ်စားလှယ်(Agent)များနှင့် မြန်မာ့ စာတိုက်လုပ်ငန်းတို့ပူးပေါင်းပြီးနေပြည်တော်နှင့်တိုင်းနှင့်ပြည်နယ်(၁၅)ခုစာတိုက်(၇၀၈)ခု အပါအဝင် ကိုယ်စားလှယ် (၁၅၇၀)ဦးမှတစ်ဆင့်ဆောင်ရွက်လျက်ရှိပါသည်။ **Mykyat Mobile Paymentသုံးစွဲသူပေါင်း(၆၅၁၄၃)ဦးရှိပြီး၊ စီးပွားရေးလုပ်ငန်းရှင်(၆၉)ဦးတို့နှင့်ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။**

ရန်ကုန်တိုင်းမြို့နယ်(၄၉)ခုနှင့်မန္တလေးမြို့တို့တွင် လျှပ်စစ်မီတာဘီလ်များပေးဆောင်ခြင်းကို ဆောင်ရွက်လျက်ရ ပါသည်။ MPT တယ်လီဖုန်းဘီလ်ငွေပေးချေခြင်းကို ရန်ကုန်တိုင်းတွင်မြို့နယ်ပေါင်း(၁၄)ခုတွင် ဆောင်ရွက်ပေးလျက် ရှိပါသည်။ **Mykyat** မိုဘိုင်းဘဏ်လုပ်ငန်းမှရရှိသည့်ဝင်ငွေမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ်၁၃၆. ၄၀သိန်းရရှိခဲ့ပြီး၂၀၁၉- ၂၀၂၀ဘဏ္ဍာရေးနှစ်တွင်ကျပ်၁၀၉. ၉၃သိန်းရရှိခဲ့ပါသည်။

ရန်ကုန်စတော့အိတ်ချိန်း(YSX)တွင်ရှယ်ယာအရောင်းအဝယ်အခြေအနေ

ပထမပုဂ္ဂလိကဘဏ်လီမိတက်၏(၂၉-၁၁-၂၀၁၅)နေ့တွင်ကျင်းပသည့် (၂၄)ကြိမ်မြောက်နှစ်ပတ်လည် အထွေ ထွေအစည်းအဝေးမှ ဒါရိုက်တာအဖွဲ့အား ရန်ကုန်စတော့အိတ်ချိန်းတွင်မှတ်ပုံတင်စာရင်းဝင်ရန် လုပ်ပိုင်ခွင့်အပ်နှင်းခဲ့သည့် အတွက် (၇-၁၂-၂၀၁၅)နေ့တွင်ကျင်းပသည့်ဒါရိုက်တာအဖွဲ့အစည်းအဝေးမှ ရန်ကုန်စတော့အိတ်ချိန်း(YSX)တွင် စာရင်းဝင်ရန်ဆုံးဖြတ်ခဲ့ပြီး (၈-၁၂-၂၀၁၅)နေ့ကလျှောက်ထားခဲ့ပါသည်။ ရန်ကုန်စတော့အိတ်ချိန်းတွင် (၂၀-၁-၂၀၁၇) နေ့မှစပြီး ပထမပုဂ္ဂလိကဘဏ်အစုရှယ်ယာများကို အရောင်းအဝယ်ပြုလုပ်ခဲ့ပါသည်။

(၃၀-၉-၂၀၂၀)နေ့ရန်ကုန်စတော့အိတ်ချိန်း(YSX)တွင် ပထမပုဂ္ဂလိကဘဏ်ရှယ်ယာတစ်စုလျှင် ကျပ်၂၂၅၀၀ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ရန်ကုန်စတော့အိတ်ချိန်းတွင် ဘဏ်အစုရှယ်ယာများ စတင်အရောင်းအဝယ်ပြုလုပ်ခဲ့ သည့် (၂၀-၁-၂၀၁၇)နေ့ မှ(၃၀-၉-၂၀၂၀)နေ့အထိ အရောင်းအဝယ်ဖြစ်သည့်ပမာဏ(Trade Volume)မှာ အစုရှယ်ယာ (၅၀၀,၇၁၁)စုရှိပြီး ငွေပမာဏကျပ် ၁၀,၃၈၂.၄၄သန်း ဖြစ်ပါသည်။

Digital Banking အကောင်အထည်ဖော်မှုအခြေအနေ

ဘဏ်လုပ်ငန်းကိုကမ္ဘာ့အဆင့်မီကွန်ပျူတာနည်းပညာများကိုအသုံးပြုပြီး ခေတ်မီဘဏ်ဝန်ဆောင်မှုများ Digital Banking သို့ အောင်မြင်စွာကူးပြောင်းနိုင်ရန် လိုအပ်သောကြိုတင်ပြင်ဆင်မှုများကို ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

လုပ်ငန်းလမ်းညွှန်များ (Hand Book) ပြုစုခြင်း

No.	Document Prepared	Role or Importance of the Document
1	Product & Service Guide	This document serves as a checklist for verifying the core banking system chosen supports all existing bank products and services.
2	COA Design Document	This document is necessary to create the general ledger accounts in not only bank's core banking system but also in bank's enterprise ledger or enterprise accounting information system.
3.	Regulatory Reporting Guide for Accounting Dept.	Proper regulatory reporting guides are essential to automate the labour intensive, manual process of preparing regulatory reports for CBM and other organizations.
4.	Regulatory Reporting Guide for Foreign Banking Dept.	
5.	Regulatory Reporting Guide for Loan Dept.	
6.	Accounting Guide for Cash Deposit Transactions.	These accounting guides are necessary for effectively testing the core banking system and serve as a quality curriculum for training our bank staff. Each guide covers same currency & cross-Currency home Branch, inter-branch, and inter-bank transactions These are transactions that a modern bank must routinely perform.
7	Account Guide for Cash Withdrawal Transactions.	
8	Account Guide for Account Transfer Transactions.	
9	Accounting Guide for Cashing, Depositing & Clearing Cheques	This accounting guide is necessary for effectively testing the core banking system and serve as a quality curriculum for training our bank staff. It covers intra-bank and inter-bank cheque clearing transactions.
10	Accounting Guide for Issuing, Depositing & Clearing Payment Orders	This accounting guide is necessary for effectively testing the core banking system and serve as a quality curriculum for training our bank staff. It covers intra-bank and inter-bank payment order clearing transactions.
11	Accounting Guide for Domestic Intra-Bank and Inter-Bank Remittance	This accounting guide is necessary for effectively testing the core banking system and serve as a quality curriculum for training our bank staff. It covers domestic intra-bank and inter-bank remittance transactions.
12	Accounting Guide for International Remittance	This accounting guide is necessary for effectively testing the core banking system and serve as a quality curriculum for training our bank staff. It covers international retail remittance transactions (both inbound and outbound) in partnership with Western Union.
13	Accounting Guide for Foreign Currency Transactions Including FX Trading	This accounting guide is necessary for effectively testing the core banking system and serve as a quality curriculum for training our bank staff. It covers the accounting for all of bank's current foreign currency transactions in accordance with relevant international accounting standard, IAS 21 (<i>The Effects of Changes in Foreign Exchange Rates</i>).

အခြေခံအဆောက်အအုံ(Infra-structure)များကြိုတင်များပြင်ဆင်ခြင်း

ထိုနည်းတူစွာ အခြားလိုအပ်သည့်နည်းပညာအခြေခံအဆောက်အအုံအကောင်အထည်ဖော်မှုများကိုလည်းပူးတွဲဆောင်ရွက်လျက်ရှိပါသည်။ ရုံးချုပ်နှင့်ဘဏ်ခွဲများအားလုံးတို့ကို သတင်းအချက်အလက်ဌာန(Data Centre)၊ **Ei ueylwmue&u**(Net work) ချိတ်ဆက်ခြင်းလုပ်ငန်းမှာ ၂၀၂၀ နှစ်ကုန်တွင် ပြီးစီးမည်ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ အပါအဝင် ဘဏ်ခွဲ(၃၁)ခုကို ကွန်ရက်ချိတ်ဆက်ပြီးဖြစ်ပါသည်။ ကျန်အခြားဘဏ်ခွဲ(၅)ဘဏ်အတွက်လည်း ဆက်လက်ဆောင်ရွက်သွားပါမည်။

Enterprise Network Infrastructure Project Status for all Branches

No.	City/Town	MW/Fiber/Data Trunking	No.	City/Town	MW/Fiber/Data Trunking
1	Head Office	Fiber (Done)	19	Myaing	MW (Done)
2	YGN-Bayintnaung	MW (Done)	20	Aung Pan	MW (Done)
3	YGN-Theingyazay	Fiber (Done)	21	Taunggyi	Fiber (Done)
4	YGN-Latha	Fiber (Done)	22	Kale	MW (Done)
5	YGN-Thiriyatanar	Fiber (Done)	23	Pathein	MW (Done)
6	YGN-Ahlon	Fiber (Done)	24	Tedim	MW (Done)
7	Mandalay (zaycho)	Fiber (Done)	25	Shwe Bo	MW (Done)
8	Mandalay(30 St)	Fiber (Done)	26	Gangaw	MW (Done)
9	Naypyitaw	MW (Done)	27	Myikyina	Fiber (Done)
10	Monywa-1(zay st)	MW (Done)	28	Loikaw	Fiber (Done)
11	Monywa-2(new)	MW (Done)	29	Hinthada	MW (In Progress) (Done)
12	Pakokku	MW (Done)	30	Maubin	MW (In Progress) (Done)
13	Magway	MW (Done)	31	Hpa-An	MW (Done)
14	Dawei	MW (Done)	32	Myawaddy	Fiber (On Going Testing)/(Done)
15	Kamma	MW (Done)	33	Myeik	Fiber (In Progress)
16	Kawthoung	MW (Done)	34	Malamyine	Fiber (In Progress)
17	Kaukpadaung	MW (Done)	35	Pyay	MW (Done)
18	Minhla	MW (Done)	36	Budalin	MW (Done)/(In Progress)

Digital transformation ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် ကောင်းစွာစီမံခန့်ခွဲနိုင်သော အရည်အချင်းနှင့်ကျွမ်းကျင်မှုရှိသော IT ဌာနမှ ဝန်ထမ်းများကို ခန့်အပ်လေ့ကျင့်လျက်ရှိပါသည်။ IT ဌာနတွင် အရည်အချင်းရှိသည့်ဝန်ထမ်းများကို ရှာဖွေခန့်အပ်နိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

အစိုးရငွေတိုက်စာချုပ်များဝယ်ယူထားခြင်း

ဘဏ်အပ်ငွေအတိုးစရိတ်များအထိုက်အလျောက်ကာမိစေရန်နှင့်အတိုးဝင်ငွေများရရှိစေရန်အတွက်ဘဏ်မှ အစိုးရငွေတိုက်စာချုပ်များဝယ်ယူရင်းနှီးထားပါသည်။ ၂၀၁၉- ၂၀၂၀ဘဏ္ဍာရေးနှစ်ကုန်(၃၀-၉- ၂၀၂၀)နေ့တွင်ဘဏ်မှ ဝယ်ယူထားသည့်အစိုးရငွေတိုက်စာချုပ်စုစုပေါင်းငွေပမာဏမှာ **ကျပ်၂၀,၅၀၀သန်း** ဖြစ်ပါသည်။ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် အစိုးရငွေတိုက်စာချုပ်မှရရှိသောအတိုးဝင်ငွေမှာ **ကျပ်၂,၀၀၄. ၈၉သန်း** ဖြစ်ပြီး စုစုပေါင်းအတိုးဝင်ငွေ၏ **(၉. ၉၀%)**ဖြစ်ပါသည်။ Covid-19 ကာလအတွင်း ငွေတိုက်စာချုပ်များရောင်းချခြင်းကို ယာယီရပ်ဆိုင်းထား၍ ထပ်မံဝယ်ယူရင်းနှီးမြှုပ်နှံခြင်းမပြုလုပ်နိုင်ပါ။

မြန်မာပေးမန်ယူနီယံ(MPU)ရှယ်ယာဝယ်ယူခြင်း

ပထမပုဂ္ဂလိကဘဏ် ဒါရိုက်တာအဖွဲ့၆/၂၀၁၅အစည်းအဝေးမှ ငွေပေးချေမှုစနစ်ကိုအဆင့်မြှင့်တင်နိုင်ရန်နှင့် ဘဏ်ဖောက်သည်များက Card Business ဖြင့်ဝန်ဆောင်မှုပေးနိုင်ရန်အတွက် မြန်မာပေးမန်ယူနီယံကုမ္ပဏီ(Myanmar Payment Union (MPU)တွင်အစုရှယ်ယာတစ်စုလျှင် ကျပ်၁၀,၀၀၀ဖြင့်အစုရှယ်ယာ**(၂၀,၀၀၀)စုတန်ဖိုးငွေကျပ်သန်း(၂၀၀)**ဖိုးဝယ်ယူရန်ဆုံးဖြတ်ခဲ့ပြီး(၂၃-၉- ၂၀၁၅)နေ့ကဝယ်ယူခဲ့ပါသည်။ ပထမပုဂ္ဂလိကဘဏ်မှာ(MPU)အဖွဲ့ဝင်ဖြစ်ပြီး MPUနှင့်ချိတ်ဆက်ပြီးဝန်ဆောင်မှုပေးနိုင်ရန် စီစဉ်မည်ဖြစ်ပါသည်။

ဘဏ်ပိုင်မြေနှင့်အဆောက်အဦများဝယ်ယူထားခြင်း

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်(၃၀-၉-၂၀၂၀) နေ့အထိ ဘဏ်မှဝယ်ယူထားသည့်ဘဏ်ပိုင်မြေနှင့်အဆောက်အဦမှာ(၄၈)ခုရှိပါသည်။ ဘဏ်ပိုင်မြေနှင့်အဆောက်အဦများဝယ်ယူထားသည့် မူလတန်ဖိုးနှင့်အဆောက်အဦများပြုပြင်ဆောက်လုပ်၊ ဗွမ်းမံစရိတ်အပါအဝင်စုစုပေါင်းတန်ဖိုးမှာ **ကျပ်၉,၇၇၉.၅၀သန်း** ရှိပါသည်။ ၂၀၂၀ခုနှစ်အောက်တိုဘာလတွင် ဘဏ်ပိုင်မြေနှင့်အဆောက်အဦများ၏ လက်ရှိကာလတန်ဖိုးများကို ဘဏ်ရာဇဝတ်များမှ တွက်ချက်ကြည့်ရာ ခန့်မှန်းတန်ဖိုး **ကျပ်၂၄,၈၇၉.၉၈သန်း** ရှိပါသည်။ ဘဏ်မှဝယ်ယူထားသည့် မြေနှင့်အဆောက်အဦများ၏ မူလတန်ဖိုးနှင့်အဆောက်အဦဆောက်လုပ်ပြုပြင်စရိတ်များအပါအဝင်စုစုပေါင်းတန်ဖိုးနှင့် **လက်ရှိကာလတန်ဖိုးများကိုနှိုင်းယှဉ်ပါက မူလဝယ်ယူထားသည့် တန်ဖိုးထက်ကျပ်၁၅,၁၀၀.၄၈သန်း ခန့်ပိုများပါသည်။**

မြေနှင့်အဆောက်အဦထပ်မံဝယ်ယူထားခြင်း

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်အောင်လံမြို့၊ ပြည်လမ်း၊ တရော်ကုန်းရပ်၊ မြေတိုင်းအခေါ် အကွက်အမှတ် (၄-တရော်ကုန်း)ဦးပိုင်အမှတ်(ခ-၂၇၃)၊ ဧရိယာ(၀. ၀၃၂)ဧကရှိမြေနှင့် ယင်းမြေပေါ်ရှိ နှစ်ထပ်တိုက်အဆောက်အဦတစ်လုံးကို ကျပ်(၁၀၅၇)သိန်းဖြင့်လည်းကောင်း၊ ဦးပိုင်အမှတ်(၁၆၁)၊ ဧရိယာ(၀. ၀၈၂)ဧကရှိမြေနှင့် ယင်းမြေပေါ်ရှိ တစ်ထပ်တိုက်တစ်လုံးတို့ကို ကျပ်(၂၂၀၃)သိန်းဖြင့်လည်းကောင်း(၁၀-၂-၂၀၂၀)နေ့က လေလံဆွဲဝယ်ယူခဲ့ပါသည်။

ဘဏ်ခွဲများဖွင့်လှစ်ပြီးသည့်အခြေအနေ

ပထမပုဂ္ဂလိကဘဏ်ရုံးချုပ်ကို(၆-၁၀-၁၉၉၂)တွင်စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်(၃၀-၉-၂၀၂၀) နေ့အထိ ရန်ကုန်ရုံးချုပ်နှင့်နေပြည်တော်ရုံးချုပ်အပါအဝင် ဘဏ်ခွဲ(၃၆)ဘဏ်ဖွင့်လှစ်ပြီးဖြစ်ပါသည်။ ဘဏ်ဒါရိုက်တာအဖွဲ့မှချမှတ်ထားသောမူနှင့်အညီ ပြည်နယ်နှင့်တိုင်းများတွင်အနည်းဆုံး ဘဏ်ခွဲတစ်ခုဖွင့်လှစ်နိုင်ရန် စီစဉ်ခဲ့ရာ ရန်ကုန်တိုင်းတွင်ဘဏ်ခွဲ(၆)ခု၊ မန္တလေးတိုင်းတွင်(၃)ခု၊ မကွေးတိုင်းတွင်(၇)ခု၊ စစ်ကိုင်းတိုင်းတွင်(၅)ခု၊ တနင်္သာရီတိုင်းတွင်(၃)ခု၊ ဧရာဝတီတိုင်းတွင်(၂)ခု၊ ပဲခူးတိုင်းတွင်(၁)ခု၊ ရှမ်းပြည်နယ်တွင်(၂)ခု၊ ကယားပြည်နယ်တွင်(၁)ခု၊ ကရင်ပြည်နယ်တွင်(၂)ခု၊ မွန်ပြည်နယ်တွင်(၁)ခု၊ ကချင်ပြည်နယ်တွင်(၁)ခု၊ ချင်းပြည်နယ်တွင်(၁)ခု၊ နေပြည်တော်တွင်(၁)ခု စုစုပေါင်းဘဏ်ခွဲ(၃၆)ခု ဖွင့်လှစ်ပြီးဖြစ်ပါသည်။ ရခိုင်ပြည်နယ်တွင် ဘဏ်ခွဲဖွင့်လှစ်ရန်ကျန်ရှိနေသေးသော်လည်း ဖွင့်လှစ်နိုင်ခြင်းမရှိသေးပါ။

ဘဏ်ခွဲအသစ်များဖွင့်လှစ်ရန်စီစဉ်ထားခြင်း

ချင်းပြည်နယ်၊မင်းတပ်မြို့

ချင်းပြည်နယ်တွင် ဒုတိယဘဏ်ခွဲကိုမင်းတပ်မြို့၊ အနောက်ရပ်ကွက်၊မင်းတပ်-မတူပီလမ်းမကြီး အကွက်အမှတ်(၁) ဦးပိုင်အမှတ်(၁၈၉)ဂရန်မြေပေါ်တွင် မင်းတပ်ဘဏ်ခွဲဖွင့်လှစ်ရန် အဆောက်အဦဆောက်လုပ်ပြီးစီးပြီဖြစ်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ရန်ရည်ရွယ်ထားပါသည်။

ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ

၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ(၂၄)ရက်နေ့တွင်ကျင်းပပြုလုပ်သည့် (၂၈) ကြိမ်မြောက်နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် အလှည့်ကျဒါရိုက်တာ(၃)ဦး နှုတ်ထွက်ခဲ့ပါသည်။ နှုတ်ထွက်သည့်ဒါရိုက်တာ(၃)ဦးမှ (၃)ဦး ပြန်လည်အရွေးခံရန်လျှောက်ထားခဲ့ပါသည်။ (၂၈) ကြိမ်မြောက်နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် အရွေးခံရသည့် ဒါရိုက်တာ(၃)ဦးမှာ (၁)ဦးထွန်းဆိုင် (၂)ဦးမြင့်လွင် (၃)ဦးထင်အောင်ကျော်ဦးတို့ဖြစ်ကြပါသည်။

(၂၄-၁၁-၂၀၁၉)နေ့တွင်ကျင်းပပြုလုပ်သည့် ၁/၂၀၁၁၉ ဒါရိုက်တာအဖွဲ့အထူးအစည်းအဝေးမှ ဒါရိုက်တာအဖွဲ့ကို (၁)ဒေါက်တာစိန်မောင် (၂)ဒေါ်လှလှဝင်း (၃)ဦးထွန်းဆိုင် (၄)ဦးကောင်း (၅)ဦးမျိုးထွန်း (၆)ဒေါက်တာတင်ကြည် (၇)ဦးဟန်မြင့် (၈)ဦးမြင့်လွင် (၉)ဒေါက်တာတင်သိန်း (၁၀)ဦးထင်အောင်ကျော်ဦး (၁၁)ဒေါက်တာအောင်မင်း

(၁၂)ဦးသိန်းမြင့် (၁၃)ဦးကပ်ခင်းပေါင်(သီးခြားလွတ်လပ်သည့်ဒါရိုက်တာ) (၁၄)ဒေါ်ရီရီလွင်(သီးခြားလွတ်လပ်သည့် ဒါရိုက်တာ)တို့ဖြင့်ပြန်လည်ဖွဲ့စည်းပါသည်။

ပထမပုဂ္ဂလိကဘဏ်၏ သင်းဖွဲ့စည်းမျဉ်းအပိုဒ်(၈၁)အရ ဒါရိုက်တာအဖွဲ့ကို ဥက္ကဋ္ဌအပါအဝင်(၁၅)ဦးထက် မနည်း (၂၁)ဦးထက်မများစေရဟုသတ်မှတ်ထားသဖြင့် ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ(၂၄)ရက်နေ့တွင်ကျင်းပပြုလုပ်သည့် (၂၈) ကြိမ်မြောက်နှစ်ပတ်လည် အထွေထွေအစည်းအဝေးကြီးမှ ပထမပုဂ္ဂလိကဘဏ်ဒါရိုက်တာအဖွဲ့ကို(၁၂)ဦးနှင့် သီးခြားလွတ်လပ်သည့်ဒါရိုက်တာ(၂)ဦးအပါအဝင်တို့ဖြင့်ဖွဲ့စည်းခဲ့ပါသည်။

ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ

ပထမပုဂ္ဂလိကဘဏ်၏သင်းဖွဲ့စည်းမျဉ်းအပိုဒ်(၈၂)အရ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌကိုဒါရိုက်တာများကရွေးချယ် ခန့်ထားရမည်ဖြစ်ပြီးဥက္ကဋ္ဌသည်အချိန်ပြည့်တာဝန်ထမ်းဆောင်ရမည်ဖြစ်၍ (၂၄-၁၁-၂၀၁၉)နေ့တွင်ကျင်းပပြုလုပ်သည့် ၁/၂၀၁၉ ဒါရိုက်တာအဖွဲ့အထူးအစည်းအဝေးတွင် ဒါရိုက်တာများမှ ဥက္ကဋ္ဌအဖြစ်ဒေါက်တာစိန်မောင်အား တစ်ညီ တစ်ညွတ်တည်းရွေးချယ်တင်မြှောက်ခဲ့ကြပါသည်။

ဒါရိုက်တာအဖွဲ့အတွင်းရေးမှူး

(၂၄-၁၁-၂၀၁၉)နေ့တွင်ကျင်းပပြုလုပ်သည့် ၁/၂၀၁၉ ဒါရိုက်တာအဖွဲ့အထူးအစည်းအဝေးမှဒါရိုက်တာအဖွဲ့ အတွင်းရေးမှူးအဖြစ်ဒေါ်လှလှဝင်းနှင့် တွဲဘက်အတွင်းရေးမှူးအဖြစ် ဦးမြင့်ဇော်(အမှုဆောင်အရာရှိချုပ်)တို့အား တာဝန် ပေးအပ်ကြပါသည်။

သီးခြားလွတ်လပ်သည့်ဒါရိုက်တာ(Independent Director)

မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ(၉/၂၀၁၉)ညွှန်ကြားချက်ဖြင့် ဒါရိုက်တာအဖွဲ့ဝင်(၁၁)ဦးထက်မပိုသောဒါရိုက်တာအဖွဲ့ကိုဖွဲ့စည်းလျှင် အမှုဆောင်မဟုတ်သောသီးခြားလွတ်လပ်သော ဒါရိုက်တာအနည်းဆုံးတစ်ဦးနှင့်အဖွဲ့ဝင်(၁၁)ဦးထက်ပိုသောဒါရိုက်တာအဖွဲ့ကိုဖွဲ့စည်းလျှင် အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သောဒါရိုက်တာ အနည်းဆုံးနှစ်ဦးခန့်အပ်ရန်သတ်မှတ်ထားပါသည်။ သီးခြားလွတ်လပ်သော ဒါရိုက်တာများအဖြစ် (၁)ဦးကပ်ခင်းပေါင် (၂)ဒေါ်ရီရီလွင်တို့နှစ်ဦးကိုခန့်ထားခဲ့ပါသည်။

ဒါရိုက်တာအဖွဲ့အစည်းအဝေးများကျင်းပခြင်း

မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ(၉/၂၀၁၉)ညွှန်ကြားချက် ဖြင့်ဒါရိုက်တာအဖွဲ့အစည်းအဝေးကိုတစ်နှစ်လျှင်အနည်းဆုံး(၁၂)ကြိမ်ကျင်းပရန်ညွှန်ကြားထားသဖြင့် ၂၀၁၉အောက်တိုဘာ (၁)နေ့မှ ၂၀၂၀စက်တင်ဘာလ(၃၀)နေ့ထိဒါရိုက်တာအဖွဲ့ ပုံမှန်လပတ်အစည်းအဝေး(၁၁)ကြိမ်၊ အထူးအစည်းအဝေး (၁)ကြိမ်ကျင်းပခဲ့ပါသည်။ ဒါရိုက်တာအဖွဲ့ချေးငွေကော်မတီအစည်းအဝေး(၄၇)ကြိမ်ကျင်းပခဲ့ပါသည်။

ဒါရိုက်တာအဖွဲ့ဝင်များနှုတ်ထွက်လွှာတင်ပြခြင်း

၁။ ဒါရိုက်တာဒေါက်တာတင်သိန်းမှ (၂၃-၂-၂၀၂၀)နေ့တွင်ကျင်းပသည့် ဒါရိုက်တာအဖွဲ့(၂/၂၀၂၀) အစည်းအဝေးတွင် နှုတ်ထွက်လွှာတင်ခဲ့သည့်အတွက် ဒါရိုက်တာအဖွဲ့မှခွင့်ပြုခဲ့ပါသည်။

အချိန်ပြည့်တာဝန်ထမ်းဆောင်သည့်ဒါရိုက်တာများ

အချိန်ပြည့်တာဝန်ထမ်းဆောင်သည့်ဒါရိုက်တာအဖွဲ့ဝင်များမှာ (၁) ဒေါက်တာစိန်မောင်(ဥက္ကဋ္ဌ)(၂)ဒေါ်လှလှဝင်း (အတွင်းရေးမှူး) (၃)ဦးမြင့်ဇော်(အမှုဆောင်အရာရှိချုပ်)(၄) ဒေါက်တာအောင်မင်း(ဒါရိုက်တာ/ CIO)တို့ဖြစ်ကြပါသည်။

အချိန်ပြည့်ဒါရိုက်တာများကိုချီးမြှင့်သည့်လစာနှင့်ခံစားခွင့်များ

၂၀၁၉-၂၀၂၀ဘဏ္ဍာရေး အချိန်ပြည့်တာဝန်ထမ်းဆောင်သည့်ဒါရိုက်တာများကိုချီးမြှင့်သည့် လစာစရိတ် ခံစားခွင့်များနှင့် ဧည့်ခံစရိတ်စုစုပေါင်းမှာ ကျပ်၁၃၁. ၇၈သန်းဖြစ်ပါသည်။

အချိန်ပိုင်းဒါရိုက်တာများနှင့်ဘဏ်ခွဲကြီးကြပ်ရေးကော်မတီများကိုချီးမြှင့်ငွေ

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အတွက် ဘဏ်ခွဲများတွင်အချိန်ပိုင်းကြီးကြပ်သည့်ဒါရိုက်တာများနှင့် အကြံပေး များ၏ခံစားခွင့်စရိတ်များနှင့် အစည်းအဝေးထိုင်စရိတ်များစုစုပေါင်းမှာ ကျပ်၁၇. ၁၀သန်းဖြစ်ပါသည်။

ဘဏ်ခွဲကြီးကြပ်ရေးကော်မတီများဖွဲ့စည်းထားရှိခြင်း

နယ်ဘဏ်ခွဲများတွင် ဒါရိုက်တာများ၊ ကြံပေးများနှင့်မြို့ပေါ်မှ ဂုဏ်သရေရှိလူကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အစုရှင်များပါဝင်သော ဘဏ်ခွဲကြီးကြပ်ရေးကော်မတီများကို ဖွဲ့စည်းထားရှိပါသည်။ ဘဏ်ခွဲကြီးကြပ်ရေးကော်မတီများသည် ဘဏ်ခွဲရှိချေးငွေလျှောက်ထားသူများ၏စီးပွားရေးလုပ်ငန်းအခြေအနေအာမခံအဆောက်အဦများကိုအနီးကပ်စစ်ဆေးပေးပြီး ထုတ်ချေးပေးနိုင်မည့်ချေးငွေပမာဏကိုထောက်ခံတင်ပြပေးပါသည်။

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အတွင်းဘဏ်ခွဲကြီးကြပ်ရေးကော်မတီများ၏အစည်းအဝေးထိုင်စရိတ်စုစုပေါင်းမှာ ကျပ် ၁၀.၇သန်းဖြစ်ပါသည်။

ကော်မတီများဖွဲ့စည်းထားရှိခြင်း

မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းဥပဒေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်များအရ ဒါရိုက်တာအဖွဲ့သည်ဒါရိုက်တာအဖွဲ့ဝင်များနှင့်အကြီးတန်းစီမံခန့်ခွဲသူအရာထမ်းများပါဝင်သောအောက်ပါကော်မတီများကိုဖွဲ့စည်း၍ ဘဏ်လုပ်ငန်းအဝဝကိုကြီးကြပ်ကွပ်ကဲလျက်ရှိပါသည်။

(၁)ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုကော်မတီ (Risk Management Committee)

ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုကော်မတီကို(၁)ဒေါက်တာစိန်မောင်(ဥက္ကဋ္ဌ) (၂)ဒေါ်လှလှဝင်း(အမှုဆောင်ဒါရိုက်တာ) (၃)ဦးမြင့်ဇော်(အမှုဆောင်အရာရှိချုပ်)(၄)ဒေါ်မိမိနိုင်(ဘဏ္ဍာရေးအရာရှိချုပ်)(စာရင်းဌာန/နိုင်ငံခြားဘဏ်လုပ်ငန်း) (၅)ဒေါ်စိုးစိုးဝင်း(ချေးငွေအရာရှိချုပ်)(ချေးငွေဌာန)(၆)ဦးအောင်မျိုးထွဋ်(ငွေရေးကြေးရေးအရာရှိချုပ်)(ငွေကြေးဌာန) (၇)ဦးမျိုးမင်းချို(လုပ်ငန်းဆိုင်ရာအရာရှိချုပ်)(မိုဘိုင်းဘဏ်လုပ်ငန်းဌာန)တို့ဖြင့်ဖွဲ့စည်းထားပါသည်။

(၂)ချေးငွေကော်မတီ (Credit Committee)

ဒါရိုက်တာအဖွဲ့သည်(၂၆-၈-၂၀၁၈)နေ့တွင်ပြုလုပ်သည့် ၁/၂၀၁၈ကြိမ်မြောက်အထူးအစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဒါရိုက်တာများအားလုံးပါဝင်သောချေးငွေကော်မတီကို ဖွဲ့စည်းထားပါသည်။ ချေးငွေကော်မတီ၏ စည်းမျဉ်းသတ်မှတ်ချက်အရချေးငွေကော်မတီအစည်းအဝေးကိုအနည်းဆုံးဒါရိုက်တာ(၅)ဦးတက်ရောက်ရမည်ဖြစ်ပြီးကော်မတီ၏ဆုံးဖြတ်ချက်၊ ထောက်ခံချက်များနှင့်ချေးငွေပမာဏကျပ်သိန်း(၅၀)ထက်ကျော်လွန်ပါက အနီးဆုံးဒါရိုက်တာဖွဲ့အစည်းအဝေးသို့တင်ပြအတည်ပြုချက်ရယူရပါသည်။

(၃)လစာချီးမြှင့်ရေးကော်မတီ (Remuneration Committee)

လစာချီးမြှင့်ရေးကော်မတီကိုဒါရိုက်တာများဖြစ်ကြသော (၁)ဦးထွန်းဆိုင်(ဥက္ကဋ္ဌ) (၂)ဒေါ်လှလှဝင်း(အဖွဲ့ဝင်) (၃)ဦးကောင်း(အဖွဲ့ဝင်) (၄)ဦးမျိုးထွန်း(အဖွဲ့ဝင်) (၅)ဦးမြင့်လွင်(အဖွဲ့ဝင်) (၆)ဒေါက်တာတင်ကြည်(အဖွဲ့ဝင်)ဖြင့်ဖွဲ့စည်းထားပါသည်။ ဤကော်မတီမှ ဒါရိုက်တာများ၏လစာစရိတ်နှင့် ခံစားခွင့်များဆိုင်ရာကိစ္စရပ်များကို ဆုံးဖြတ်ပါသည်။

(၄)အစုရှင်များစာရင်းစစ်ကော်မတီ (Shareholders Audit Committee)

မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ (၂၄-၁၁-၂၀၁၉)နေ့တွင်ကျင်းပသည့် (၂၈)ကြိမ်မြောက်နှစ်ပတ်လည်အထွေထွေအစည်းအဝေးမှ အစုရှင်များစာရင်းစစ်ကော်မတီကို (၁)ဒေါ်လှမြင့် (၂)ဒေါ်ခင်ဌေးယူ (၃)ဒေါ်ခင်သီတာတို့ကို ရွေးချယ်ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါကော်မတီသည်(၃)လလျှင်တစ်ကြိမ်အစည်းအဝေးထိုင်ပြီးစာရင်းများကိုစစ်ဆေး၍ ဒါရိုက်တာအဖွဲ့သို့အစီရင်ခံစာတင်ပြပါသည်။

(၅)ရပိုင်ခွင့်နှင့်ပေးရန်တာဝန်များဆိုင်ရာကော်မတီ (Asset and Liability Committee)

မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ ရပိုင်ခွင့်နှင့် ပေးရန်တာဝန်များဆိုင်ရာကော်မတီကို အမှုဆောင်အရာရှိချုပ်၊ဘဏ္ဍာရေးအရာရှိချုပ်(စာရင်းဌာနနှင့်နိုင်ငံခြားဘဏ်လုပ်ငန်းဌာန)၊ချေးငွေအရာရှိချုပ်(ချေးငွေဌာန) ငွေရေးကြေးရေးအရာရှိချုပ်(ငွေကြေးဌာန)လုပ်ငန်းဆိုင်ရာအရာရှိချုပ်(မိုဘိုင်းဘဏ်လုပ်ငန်းဌာန)တို့ဖြင့်ဖွဲ့စည်းထားပါသည်။ ကော်မတီ၏အဓိကတာဝန်များမှာငွေဖြစ်လွယ်မှုအချိုး၊ရရန်ပိုင်ခွင့်နှင့်ပေးရန်တာဝန်အချိုးများကိုကိုင်ညွှန်ဒါရိုက်တာအဖွဲ့လမ်းညွှန်ချက်နှင့်အညီဆောင်ရွက်ရန်ဖြစ်ပါသည်။

(၆)ဥပဒေနှင့်နည်းဥပဒေလိုက်နာမှုဆိုင်ရာကော်မတီ (Compliance Committee)

မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ ဥပဒေနှင့်နည်းဥပဒေလိုက်နာမှုဆိုင်ရာ ကော်မတီကို အမှုဆောင်အရာရှိချုပ်၊ဘဏ္ဍာရေးအရာရှိချုပ်(စာရင်းဌာနနှင့်နိုင်ငံခြားဘဏ်လုပ်ငန်းဌာန)၊ချေးငွေအရာရှိချုပ်(ချေးငွေဌာန) ငွေရေးကြေးရေးအရာရှိချုပ်(ငွေကြေးဌာန)လုပ်ငန်းဆိုင်ရာအရာရှိချုပ်(မိုဘိုင်းဘဏ်လုပ်ငန်းဌာန)နှင့်ဘဏ်ခွဲတာဝန်ခံ မန်နေဂျာများဖြင့်ဖွဲ့စည်းထားပါသည်။

အကြီးတန်းစီမံခန့်ခွဲသူအရာထမ်းများနှင့်ဝန်ထမ်းများ

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်ကုန်တွင်ရုံးချုပ်အပါအဝင်ဘဏ်ခွဲ(၃၆)ဘဏ်ရှိပြီး ဝန်ထမ်းဦးရေ(၆၂၂)ဦးရှိပါသည်။ ဒုတိယမန်နေဂျာနှင့်အထက်အရာထမ်းဝန်ထမ်း(၁၆၀)ဦး၊ရုံးရုံးဝန်ထမ်း(၂၈၁)ဦးနှင့်အခြားဝန်ထမ်း(၁၈၁)ဦးဖြစ်ပါသည်။ ဝန်ထမ်းများ၏လစာနှင့်ခံစားခွင့်များစုစုပေါင်းမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် **ကျပ်၂,၀၃၀. ၆၉သန်း**ရှိပြီး ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင်**ကျပ်၂,၁၀၀. ၃၅သန်း**ဖြစ်သဖြင့်**ကျပ်၆၉. ၆၆သန်း**ပိုမိုသုံးစွဲခဲ့ပါသည်။ဝန်ထမ်းများ အားလုံး၏လစာနှင့်ခံစားခွင့်များအသုံးစရိတ်မှာ စုစုပေါင်းအသုံးစရိတ်၏ **(၅၈. ၅၀%)** ဖြစ်ပါသည်။

အကြီးတန်းစီမံခန့်ခွဲသူအရာထမ်းများ၏လစာနှင့်စရိတ်များ

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင်အကြီးတန်းစီမံခန့်ခွဲသူအရာရှိချုပ်(၅)ဦး၏လစာနှင့်ခံစားခွင့်များ စုစုပေါင်း ကုန်ကျစရိတ်မှာ**ကျပ်၈၈. ၃၄သန်း**ဖြစ်ပါသည်။

ဝန်ထမ်းများကိုဆုကြေးငွေများပေးအပ်ခြင်း

၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်အတွက် ရုံးချုပ်အပါအဝင်ဘဏ်ခွဲ(၃၅)ဘဏ်မှဝန်ထမ်းဦးရေစုစုပေါင်း(၆၄၄)ဦးကို ဆုကြေးငွေ(Bonus)စုစုပေါင်း **ကျပ် ၂၀၂. ၆၁သန်း** ပေးခဲ့ပါသည်။ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အတွက်ဆုကြေးငွေ (Bonus)ပေးရန်စီစဉ်နေပါသည်။

ဝန်ထမ်းများသက်သာချောင်ချိရေးအတွက်ပံ့ပိုးပေးခြင်း

ဝန်ထမ်းများကိုလိုအပ်သလိုပံ့ပိုးပေးနိုင်ရန်အတွက်ဝန်ထမ်းသက်သာချောင်ချိပံ့ပိုးရေးရုံးရှိပြီး ဝန်ထမ်းများကိုလစဉ် ဆန်ဖိုးငွေများထောက်ပံ့ပေးလျက်ရှိပါသည်။ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင်ဝန်ထမ်းများအတွက် ဝန်ထမ်းသက်သာ ချောင်ချိပံ့ပိုးမှုထောက်ပံ့ပေးငွေစုစုပေါင်းမှာ**ကျပ်၇၄. ၇၀သန်း**ဖြစ်ပါသည်။

ဝန်ထမ်းများ၏စားဝတ်နေရေးအခက်အခဲများကိုဖြေရှင်းနိုင်ရန်အတွက် အတိုးမဲ့ချေးငွေများနှင့်သက်သာသော အတိုးနှုန်းဖြင့်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိပါသည်။ ခေတ်မီကွန်ပျူတာနည်းပညာကိုဝန်ထမ်းတိုင်းမှတတ်ကျွမ်းစေ ရန်ရည်ရွယ်၍ ကွန်ပျူတာသင်တန်းများတက်ရောက်နိုင်ရန်လည်းပံ့ပိုးပေးလျက်ရှိပါသည်။

ဝန်ထမ်းများလုပ်ငန်းခွင်မှအနားယူသည့်အချိန်တွင် စုဆောင်းငွေများကိုတစ်လုံးတစ်ခဲတည်းရရှိပြီး ငွေကြေး အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍ အိုနာစာရန်ပုံငွေကိုထူထောင်ပေးထားပါသည်။ ဝန်ထမ်းများ၏ ထည့်ဝင်ငွေပေါ် မူတည်ပြီး ဘဏ်မှထပ်ဆောင်းပေးပါသည်။ ဘဏ်မှ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင်ဝန်ထမ်းများအတွက် **ကျပ် ၃၀. ၇၅သန်း**ပေးအပ်ခဲ့ပါသည်။

လူမှုဖူလုံရေးဥပဒေနှင့်အညီ ဝန်ထမ်းများခံစားရရှိစေရန် လူမှုဖူလုံရေးဌာနမှသတ်မှတ်သည့်အတိုင်း ဘဏ်မှ လစဉ်အချိုးကျထည့်ဝင်ပေးပါသည်။ ဘဏ်မှ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်းများအတွက်လူမှုဖူလုံရေးထည့်ဝင် ပေးငွေ**ကျပ်၃၁. ၂၀သန်း** ဖြစ်ပါသည်။ Covid-19 ကာလအတွင်း ဝန်ထမ်းများ၏ကျန်းမာရေးအတွက် ပံ့ပိုးငွေမှာ **ကျပ်(၃၇၇. ၉၅)သိန်း** ရှိပါသည်။

ဝန်ထမ်းများအတွက်ကျန်းမာရေးရန်ပုံငွေကို ဒါရိုက်တာများမှမတည်ထူထောင်ပေးထားပြီး မကျန်းမာသူ၊ ခွဲစိတ် ကုသသူဝန်ထမ်းများကို ငွေကြေးများထောက်ပံ့ပေးပါသည်။ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် လိုအပ်သည့် ဆေးဝါးများကို ဝယ်ယူပံ့ပိုးပေးပါသည်။

IFRS ကို စတင်အကောင်အထည်ဖော်ခြင်း

ဝန်ထမ်းများ၏အရည်အချင်းများတိုးတက်လာစေရန်အတွက် သင်တန်းများကိုစဉ်ဆက်မပြတ်ပေးလျှက်ရှိရာ (၁/၂၀၁၉)အခြေခံဘဏ်လုပ်ငန်းအထွေထွေသင်တန်းကို (၃-၈-၂၀၁၉)နေ့ကဖွင့်လှစ်ခဲ့ပြီး ရုံးချုပ်နှင့်ဘဏ်ခွဲများမှ သင်တန်းသား(၄၀)ဦးတက်ရောက်သင်ကြားနေပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ညွှန်ကြားချက်အရ အပြည်ပြည်ဆိုင်ရာငွေရေးကြေးရေးအစီရင်ခံခြင်းဆိုင်ရာစံနှုန်း(IFRS)ကို စာတွေ့လက်တွေ့သင်တန်းများပို့ချ၍(၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ရုံးချုပ်နှင့်ဘဏ်ခွဲများတွင် လစဉ်ဘဏ်ခွဲတာဝန်ခံများ၊ ဌာနတာဝန်ခံများအရာထမ်းဝန်ထမ်းများပါဝင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကိုပြုလုပ်ပြီး လုပ်ငန်းပိုင်းအခက်အခဲများကို ညှိနှိုင်းဖြေရှင်းခြင်းနှင့် ဝန်ဆောင်မှုပိုမိုကောင်းမွန်စေရန်ဘဏ်ဖောက်သည်များ၏ အကြံပြုတင်ပြချက်များကိုဆွေးနွေးခဲ့ပါသည်။

စီမံခန့်ခွဲရေးအဖွဲ့ဖွဲ့စည်းထားခြင်း

ဘဏ်တွင်းစီမံခန့်ခွဲမှုပိုမိုထိရောက်စေရန်နှင့် ဘဏ်လုပ်ငန်းများအဆင်ပြေစွာလည်ပတ်နိုင်ရန် အမှုဆောင်ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ်နှင့် အရာရှိချုပ်များပါဝင်သောစီမံခန့်ခွဲရေးအဖွဲ့ကိုဖွဲ့စည်းထားရှိပြီး နေ့စဉ်ဘဏ်လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ အရာရှိချုပ်(၄)ဦးဖြစ်သော ဦးအောင်မျိုးထွဋ်(ငွေရေးကြေးရေးဆိုင်ရာအရာရှိချုပ်၊ ငွေကြေးဌာန)၊ ဒေါ်စိုးစိုးဝင်း(ချေးငွေအရာရှိချုပ်၊ချေးငွေဌာန) ဒေါ်မိမိနိုင်(ဘဏ္ဍာရေး အရာရှိချုပ်) (နိုင်ငံခြားဘဏ်လုပ်ငန်းဌာန) ဦးမျိုးမင်းချို (လုပ်ငန်းပိုင်းဆိုင်ရာအရာရှိချုပ်) (မိုဘိုင်းဘဏ်လုပ်ငန်းဌာန)တို့မှ အသီးသီးခွဲဝေတာဝန်ယူထားသည့်သက်ဆိုင်ရာဘဏ်ခွဲများကို အနီးကပ်ကြီးကြပ်လျက်ရှိပြီး လုပ်ငန်းများကိုကောင်းမွန်စွာလည်ပတ်လျက်ရှိပါသည်။

ရှေ့လုပ်ငန်းစဉ်နှင့်ရည်မှန်းချက်များ

ဒါရိုက်တာအဖွဲ့မှ ရှေ့လုပ်ငန်းစဉ်များကိုချမှတ်ရာတွင်အဓိကရည်ရွယ်ချက်မှာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင်တစ်ဖက်တစ်လမ်းမှအထောက်အကူပြုရင်း အစုရှင်များ၊ ဘဏ်ဖောက်သည်များနှင့်ဝန်ထမ်းများ၏အကျိုးကိုပိုမိုဆောင်ရွက်နိုင်ရန်နှင့် ဘဏ်ကိုယခုထက်ပိုမိုကျစ်လစ်ခိုင်မာလာစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင်စာရင်းဝင်ခြင်း ။ ။ဒါရိုက်တာအဖွဲ့မှအစုရှယ်ယာရှင်များအကျိုးအမြတ်ရရှိစေရန်နှင့် ငွေလိုလျှင်ငွေဖော်နိုင်ရန်နှင့် ရန်ကုန်စတော့အိတ်ချိန်းအောင်မြင်ရန် တစ်ဖက်တစ်လမ်းမှပံ့ပိုးပေးရန်ရည်ရွယ်ချက်ဖြင့် ရန်ကုန်စတော့အိတ်ချိန်းတွင် မှတ်ပုံတင်စာရင်းဝင်ရောက်ခဲ့ပြီး(၂၀-၁-၂၀၁၇)နေ့မှစ၍အစုရှယ်ယာများကိုအရောင်းအဝယ်ပြုလုပ်ခဲ့ပါသည်။ ရန်ကုန်စတော့အိတ်ချိန်းတွင်ဘဏ်အစုရှယ်ယာဈေးနှုန်းများမကျသွားစေရန် ဘဏ်လုပ်ငန်းများကိုယခုထက်ပိုမိုအောင်မြင်စေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားပါမည်။

ဘဏ်ခွဲအသစ်များတိုးချဲ့ဖွင့်လှစ်ရေး။ ။ဒါရိုက်တာအဖွဲ့မှချမှတ်ထားသည့်မူအတိုင်း တိုင်းနှင့်ပြည်နယ်မြို့ကြီးများနှင့် စီးပွားရေးအချက်အခြာကျသောမြို့များတွင် ဘဏ်ခွဲများလိုအပ်သလိုထပ်မံဖွင့်လှစ်နိုင်ရန် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါသည်။ ထို့အပြင်ဆင်းရဲမွဲတေမှုလျှော့ကျစေရန် ကျေးလက်ဒေသများတွင် ဝင်ငွေနည်းသူများကိုဘဏ်လုပ်ငန်းများ ငွေရေးကြေးရေးဝန်ဆောင်မှုများပေးနိုင်ရန်အတွက် မြို့ကြီးများထက် ကျေးလက်တောရွာများတွင်ဘဏ်ခွဲများဖွင့်လှစ်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ပါသည်။

ဘဏ်စနစ်ခေတ်မီတိုးတက်ရေး/ /ဘဏ်လုပ်ငန်းကို ကမ္ဘာ့အဆင့်မီခေတ်မီနည်းပညာကိုအသုံးပြုပြီး အင်တာနက်နှင့် ချိတ်ဆက်၍ Core Bankingစနစ်ဖြင့် Mobile Banking နှင့် Internet Banking များကိုဆောင်ရွက်နိုင်ရန်Digital transformation ကိုအောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်ဆောင်ရွက်မည်ဖြစ်ပါသည်။

ဝန်ထမ်းများလုပ်ငန်းကျွမ်းကျင်မှုနှင့်ဝန်ဆောင်မှုအရည်အသွေးမြှင့်တင်ရေး။ ။ဘဏ်လုပ်ငန်းများအောင်မြင်ရေးအတွက်အကောင်အထည်ဖော်ရာတွင် အဓိကကျသည့် ဘဏ်နှင့်ဆက်သွယ်သူများကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန် ဝန်ထမ်းများ၏လုပ်ငန်းကျွမ်းကျင်မှုနှင့် ဝန်ဆောင်မှုအရည်အသွေးပိုမိုကောင်းမွန်အောင်လေ့ကျင့်သင်ကြားပေးခြင်းကို

အစဉ်တစ်စိုက်ကြိုးပမ်းသွားမည်ဖြစ်ပါသည်။ ဝန်ထမ်းများ၏ ဝန်ဆောင်မှုအရည်အသွေးပိုမိုကောင်းမွန်စေရန်အတွက် ရုံးချုပ်နှင့်ဘဏ်ခွဲများတွင် ဒါရိုက်တာများ၊ ကြီးကြပ်ရေးကော်မတီများနှင့် စီမံခန့်ခွဲရေးအဖွဲ့တို့မှ ကြီးကြပ်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

ဘဏ်၏ဝင်ငွေများတိုးတက်ရရှိရေး

ပထမပုဂ္ဂလိကဘဏ်၏ဝင်ငွေများမှာ Covid-19 pandemic ကာလအတွင်း ဆက်လက်ကျဆင်းလာပါသည်။ ယခုအခါ ဘဏ်၏ချေးငွေများမှ အတိုးပေါ်အမှီပြုနေရပါသည်။ အခြားဝင်ငွေများမှာလည်း ဆက်လက်ကျဆင်းလျှက်ရှိ သဖြင့် အခြားဝင်ငွေ(Service-based fee income)များတိုးတက်လာစေရန် ဘဏ်၏ ငွေရေးကြေးရေးဆောက်ရွက်ပေးမှု (financial products)အသစ်များကို တိုးချဲ့၍ဆောင်ရွက်ပေးနိုင်ရေးအပါအဝင် ဘဏ်နှင့်ဆက်သွယ်သူများ စိတ်ချမ်းသာ ရေး၊ အဆင်ပြေ ချောမွေ့ရေး(Customer relations)စသည်တို့ကို စနစ်တကျအစီအစဉ်များချမှတ်ဆောင်ရွက်သွားပါမည်။

နိဂုံး။ ■ ဥက္ကဋ္ဌနှင့်ဒါရိုက်တာအဖွဲ့၏စည်းစနစ်ကျစွာစီမံခန့်ခွဲ ဦးဆောင်မှု၊ နယ်ဘဏ်ခွဲကြီးကြပ်ရေးကော်မတီဝင် များ၏တာဝန်ယူကြီးကြပ်မှု၊ ဝန်ထမ်းများ၏ကြိုးစားဆောင်ရွက်မှုနှင့် အစုရှင်များ၏ပိုင်းဝန်းပံ့ပိုးကူညီမှု၊ ဘဏ်ဖောက်သည် များ၏အစဉ်တစိုက်အားပေးမှုတို့ကြောင့် ပထမပုဂ္ဂလိကဘဏ်၏ကောင်းသောဂုဏ်သတင်းမှာ ပြန့်နှံ့လျက်ရှိပြီးအများ ပြည်သူ၏ယုံကြည်မှုကို ခိုင်မာစွာတည်ဆောက်နိုင်ခဲ့ပါသည်။ ပထမပုဂ္ဂလိကဘဏ် ယခုထက်ပိုမိုအောင်မြင်ရန်အတွက် ဒါရိုက်တာအဖွဲ့ဝင်များ၊ ဘဏ်ခွဲကြီးကြပ်ရေးကော်မတီဝင်များ၊ ဘဏ်ဝန်ထမ်းများမှဆထက်ထမ်းပိုးတိုး၍အင်တိုက်အားတိုက် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ဘဏ်ရေရှည်အကျိုးအတွက် တက်ကြွစွာပါဝင်လျှပ်ရှားမည့် အရည်အချင်း ပြည့်ဝသောဒါရိုက်တာများနှင့်ကျွမ်းကျင်မှုပြည့်ဝသောဝန်ထမ်းများကို ရှာဖွေစုဆောင်းသွားပါမည်။ အစုရှင်များမှလည်း အရည်အချင်းပြည့်ဝပြီးဘဏ်အတွက်ထိရောက်စွာအကျိုးပြုနိုင်မည့်ဒါရိုက်တာများကိုရွေးချယ်ပေးပါရန် မေတ္တာရပ်ခံအပ် ပါသည်။


ပထမပုဂ္ဂလိကဘဏ်ကြီးအောင်မြင်ရန်ပံ့ပိုးပေးကြသော ဒါရိုက်တာအဖွဲ့ဝင်များ၊ ဂုဏ်ထူးဆောင်အကြံပေးများ ဘဏ်ခွဲကြီးကြပ်ရေးကော်မတီဝင်များ၊ အစုရှယ်ယာရှင်များ၊ ဘဏ်နှင့်ဆက်သွယ်သူများနှင့် ဘဏ်ဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။



ဒါရိုက်တာ
ဥက္ကဋ္ဌ



ဒါရိုက်တာ



ဒါရိုက်တာ

ပထမပုဂ္ဂလိကဘဏ်လီမိတက်

အစုရှင်စာရင်းစစ်ကော်မတီ၏ သုံးသပ်ချက်

(၂၀၁၉-၂၀၂၀)

ပထမပုဂ္ဂလိကဘဏ်လီမိတက်
စာရင်းစစ်ကော်မီတီအစည်းအဝေး ၁/၂၀၂၀-၂၀၂၁

အစည်းအဝေးကျင်းပသည့်နေ့ရက် ။ ။ ၂၀-၁၀-၂၀၂၀
အစည်းအဝေးကျင်းပသည့်အချိန် ။ ။ နံနက်(၁၀:၀၀)နာရီ
အစည်းအဝေးကျင်းပသည့်နေရာ ။ ။ ပထမပုဂ္ဂလိကဘဏ်(ရုံးချုပ်)

Video Conferencing ဖြင့်အစည်းအဝေးတက်ရောက်သူများ

- ၁။ ဒေါ်လှမြင့်
- ၂။ ဒေါ်ခင်ဌေးယူ
- ၃။ ဒေါ်ရီရီလွင်
- ၄။ ဒေါ်ခင်သီတာ

အစည်းအဝေးဆုံးဖြတ်ချက်များ

ပထမပုဂ္ဂလိကဘဏ်၏ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်အတွက် စက်တင်ဘာလနှင့် ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်ကုန်အထိငွေရေးကြေးရေးအခြေအနေများကို ၂၀၁၈-၂၀၁၉ ခုနှစ်စက်တင်ဘာလနှင့် ယင်းဘဏ္ဍာရေးနှစ်ကုန်အထိငွေရေးကြေးရေးအခြေအနေများနှင့်နှိုင်းယှဉ်စိစစ်ကြည့်ရာတွင်အောက်ပါအတိုင်းတွေ့ရှိရပါသည်။

(ကျပ်သိန်းပေါင်း)

အကြောင်းအရာ	စက်တင်ဘာလအတွက်		စက်တင်ဘာလကုန်အထိ	
	၂၀၁၈-၂၀၁၉	၂၀၁၉-၂၀၂၀	၂၀၁၈-၂၀၁၉	၂၀၁၉-၂၀၂၀
အတိုးရငွေများ	၄၇,၀၅၃.၆၉	၃၁,၄၃၉.၉၉	၂၃၁,၂၃၄.၅၀	၁၉၄,၈၄၀.၂၄
အခြားရငွေများ	၆,၆၈၄.၁၂	၈၃၀.၇၆	၃၁,၁၁၆.၅၃	၇,၆၈၂.၂၈
စုစုပေါင်းရငွေများ	၅၃,၇၃၇.၈၁	၃၂,၂၇၀.၇၅	၂၆၂,၃၅၁.၀၃	၂၀၂,၅၂၂.၅၂

(ကျပ်သိန်းပေါင်း)

အကြောင်းအရာ	စက်တင်ဘာလအတွက်		စက်တင်ဘာလကုန်အထိ	
	၂၀၁၈-၂၀၁၉	၂၀၁၉-၂၀၂၀	၂၀၁၈-၂၀၁၉	၂၀၁၉-၂၀၂၀
အတိုးစရိတ်များ	၄၆,၀၁၅.၉၉	၂၉,၅၃၀.၁၃	၁၄၈,၂၁၀.၂၄	၁၁၅,၇၆၆.၆၉
စီမံခန့်ခွဲမှုစရိတ်များ	၉,၇၁၀.၇၁	၉,၁၂၅.၃၁	၃၆,၆၉၅.၀၆	၃၅,၉၀၃.၄၈
စုစုပေါင်းအသုံးစရိတ်များ	၅၅,၇၂၆.၇၀	၃၈,၆၅၅.၄၅	၁၈၄,၉၀၅.၃၀	၁၅၁,၆၇၀.၁၇
ပိုငွေ(+) / လိုငွေ(-)	(-) ၁,၉၈၈.၈၉	(-) ၆,၃၈၄.၇၀	(+) ၇၇,၄၄၅.၇၃	(+) ၅၀,၈၅၂.၃၅

ပထမပုဂ္ဂလိကဘဏ်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စက်တင်ဘာလနှင့်စက်တင်ဘာလကုန်အထိ နှစ်ကုန်ဆုံးချိန်ငွေရေးကြေးရေးအခြေအနေများကို ၂၀၁၈-၂၀၁၉ခုနှစ် စက်တင်ဘာလနှင့်စက်တင်ဘာလကုန်အထိ နှစ်ချုပ်ငွေရေးကြေးရေးအခြေအနေများနှင့် နှိုင်းယှဉ်ကြည့်ရာအောက်ပါအတိုင်း တွေ့ရှိရပါသည်။ ကိုဗစ်ကူးစက်ရောဂါအခြေအနေကြောင့် ၂၀၂၀ခုစက်တင်ဘာလ၏ ဝင်ငွေရရှိမှုသည် ၂၀၁၉ခုစက်တင်ဘာလထက် သိသာစွာကျဆင်းခဲ့ပြီး အသုံးစရိတ်များလည်း လျော့နည်းသုံးစွဲခဲ့ကြောင်းတွေ့ရှိရပါသည်။ ဘဏ္ဍာရေးနှစ်ချုပ်ဝင်ငွေအနေဖြင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင်ယခင် နှစ်၏ ၇၇.၂% သာဝင်ငွေရရှိခဲ့ပြီး အတိုးရငွေများနှင့် အခြားရငွေများ(၂)ရပ်လုံးတွင် ယခင်နှစ်ကထက် လျော့ကျခဲ့ကြောင်း တွေ့ရှိရပါသည်။ အသုံးစရိတ်အနေဖြင့်လည်း ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ၂၀၁၈-၁၉ဘဏ္ဍာရေးနှစ်၏ ၈၂%သာ သုံးစွဲခဲ့ကြောင်း တွေ့ရှိရပါသည်။

၂၀၁၉-၂၀ ပြည့် ဘဏ္ဍာနှစ်တစ်ခုလုံး၏ ရငွေစုစုပေါင်းကို စိစစ်ကြည့်ရာအတိုးရငွေအနေဖြင့် ယခင်နှစ်၏ ၈၄.၂% ကိုရရှိခဲ့ပြီး ပြင်ပချေးငွေပမာဏလျော့ကျခဲ့ခြင်းကြောင့် အတိုးရငွေများကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ အခြားရငွေကဏ္ဍတွင် ယခင်နှစ်၏ ၂၅%ခန့်သာ ရရှိခဲ့ပြီး ထိုသို့သိသာစွာ လျော့နည်းရခြင်းမှာ IFRSနှင့်အညီ ပထမပုဂ္ဂလိကဘဏ်၏ accounting policy ပြောင်းလဲခဲ့သဖြင့် ချေးငွေတစ်ရပ်တိုင်းအတွက် service charges 1%ကောက်ခံမှုကို ၂၀၁၉ခု အောက်တိုဘာလ(၁)ရက် နေ့မှစတင်ရပ်ဆိုင်းခဲ့ခြင်း ဒေါ်လာဈေးကျဆင်းမှုကြောင့်နိုင်ငံခြားသုံးငွေကြေးမှဝင်ငွေရရှိမှုကျဆင်း ခြင်း၊Hire Purchase ဝန်ဆောင်မှု လျော့ကျခြင်းတို့ကြောင့် ဖြစ်ကြောင်းတွေ့ရှိရပါသည်။ ၂၀၁၉-၂၀ ပြည့်ဘဏ္ဍာနှစ်အတွင်း အသုံးစရိတ်များကို ယခင်နှစ်

ကထက် လျော့ချသုံးစွဲခဲ့သော်လည်း ၂၀၂၀ခု မတ်လကုန်ခန့်မှစတင်ဖြစ်ပွားခဲ့သော ကိုဗစ်ကူးစက်မြန်ရောဂါကြောင့် နိုင်ငံနှင့်အဝှမ်းစီးပွားရေး လုပ်ငန်းများ နှောင့်နှေးရပ်ဆိုင်းလျက်ရှိသော အခြေအနေကြောင့် ဘဏ်မှ ချေးငွေယူထားသော လုပ်ငန်းရှင်များအနေဖြင့် အတိုး/အရင်းများပေးဆပ်နိုင်ရန် ခက်ခဲလာခဲ့ပြီး ဘဏ်၏NPL များ ယခင်နှစ်ကထက် မြင့်တက်လာခဲ့ကြောင်း တွေ့ရှိရပါသည်။ သို့ရာတွင် ၂၀၁၉-၂၀၂၀ပြည့် ဘဏ္ဍာရေး နှစ် ၏ ဘတ်ဂျက်ပိုငွေမှာ ကျပ်သိန်းပေါင်း(၅၀,၈၅၂.၃၅)ရရှိထားခြင်းကြောင့် ဘဏ်၏လုပ်ငန်းများပုံမှန်လည်ပတ် နေဆဲဖြစ်သည်ဟုသုံးသပ်တွေ့ရှိရပါသည်။

ဗဟိုဘဏ်မှ သတ်မှတ်ထားသော ငွေရေး ကြေးရေးအချိုးများကိုက်ညီမှုရှိ-မရှိစိစစ် ကြည့် ရာတွင် အောက်ပါအတိုင်းတွေ့ရှိရပါသည်။

(၁) Reserved Requirement Ratio - ၁၅.၈၉% သတ်မှတ်ချက် ၅%ထက် ကျော်လွန်သဖြင့်အချိုး ကိုက်ညီ ကောင်းမွန်မှုရှိပါသည်။

(၂) Loan and Deposit Ratio - ၇၈.၁၅% ဗဟိုဘဏ်၏ သတ်မှတ်ချက်အတိုင်း ၈၀% ကျော်လွန် ချေးငွားထားခြင်းမရှိသဖြင့် အချိုးကိုက်ညီမှုရှိပါသည်။

(၃) Free Capital Ratio(Excluding WIP) - ၄၉.၂၉% ဗဟိုဘဏ်၏သတ်မှတ်ချက် ၅၀% ကိုပြည့်မှီရန် ၀.၇၁% မဆိုစလောက်လေး ပြည့်မီလုနီးပါး ဖြစ်ပါသည်။

(၄) Liquidity Ratio - ၄၅.၀၇% ဗဟိုဘဏ်၏ သတ်မှတ်ချက် ၂၀%ကိုများစွာကျော်လွန် သဖြင့် အချိုးကိုက်ညီကောင်းမွန်ပါသည်။

(၅) Capital Adequacy Ratio - Tier 1 Capital Ratio ၃၄.၃၅ % နှင့် Tier 2 Capital Ratio ၃၅.၆% ရှိသဖြင့် ဗဟိုဘဏ်၏သတ်မှတ်ချက် ၈% ထက်ကျော်လွန်သဖြင့် အချိုးကိုက်ညီ ကောင်းမွန် ပါသည်။

(၆) Deposit to Paid -up Capital Ratio - ၇.၃၀:၁ ဗဟိုဘဏ်၏ သတ်မှတ်ချက်အတိုင်း အချိုး၁၀ဆ မကျော်လွန်သဖြင့် အချိုးကိုက်ညီကောင်းမွန်မှုရှိပါသည်။

ခြံငုံသုံးသပ်ရပါလျှင် နိုင်ငံနှင့်အဝှမ်း ရင်ဆိုင်နေရသော ကိုဗစ်ရောဂါအန္တရာယ်ကြောင့် စီးပွားရေး လုပ်ငန်းများ နှေးကွေးတုံ့ဆိုင်းနေသောအချိန်တွင် ပထမပုဂ္ဂလိကဘဏ်အနေဖြင့် အခြားဘဏ်များနည်းတူ လုပ်ငန်းပုံမှန်လည်ပတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းတွေ့ရှိရပါသည်။

ပထမပုဂ္ဂလိကဘဏ်ရုံးချုပ်နှင့်တကွ ဘဏ်ခွဲများအားလုံးအနေဖြင့် ဘဏ်၏customerများတိုးတက် ရရှိလာရေး၊ ရှိရင်းစွဲဖောက်သည်customerများ လျော့ကျမသွားအောင် ထိန်းသိမ်းစည်းရုံးရေးတို့ကို ဦးစားပေး ကြိုးပမ်းသွားကြရမည်ဖြစ်ပြီး ဘဏ်နှင့်လက်တွဲမည့် customerများတိုးပွားလာအောင် လိုအပ်သော မူဝါဒ၊ နည်းလမ်းများကို လည်းပြောင်းလဲချမှတ်ဆောင်ရွက်သွားရန်လိုအပ်ပါသည်။ အစုရှယ်ယာရှင်များထံ နှစ်စဉ် အမြတ်ဝေစု ခွဲဝေပေးနိုင်သကဲ့သို့ ယခုဘဏ္ဍာရေးနှစ် တွင်လည်း ပြင်ပစာရင်းစစ်အဖွဲ့မှ ဘဏ်၏လုပ်ငန်းများ ကို စာရင်းစစ်ဆေးပေးပြီးသည့်နောက်တွင် သင့်တော်သောအချိန်တွင် အမြတ်ဝေစုများခွဲဝေပေးနိုင်မည်ဟု ထင်မြင်ယူဆရပါသည်။ သို့ဖြစ်ပါ၍ ပထမပုဂ္ဂလိကဘဏ်၏ဘဏ္ဍာရေးအခြေအနေခိုင်မာကောင်းမွန်လျက်ရှိ ကြောင်း သုံးသပ်တွေ့ရှိရပါသည်။


ပုံ


ဒေါ်လှမြင့်

ပုံ


ဒေါ်ခင်ဌေးယု

ပုံ


ဒေါ်ခင်သီတာ

မိတ္တူမှန်

မထမပုဂ္ဂလိကဘဏ်လီမိတက်

၂၀၂၀ ခုနှစ် ၊ စက်တင်ဘာလ ၊ (၃၀) ရက်တုန်းဆုံးသော ဘဏ္ဍာနှစ်၏ ဘဏ္ဍာရေးရှင်းတမ်းများ

-ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း

-ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း

-အစုရှယ်ယာများ၏ပိုင်ဆိုင်ခွင့်ပြောင်းလဲမှုရှင်းတမ်း

-ငွေသားဖီးဆင်းမှု ရှင်းတမ်း

-နောက်ဆက်တွဲဖော်ပြချက်များ

ပြင်ပစာရင်းစစ်အစီရင်ခံစာ

ပထမပုဂ္ဂလိကဘဏ်လီမိတက်

အစုရှယ်ယာရှင်များနှင့် ဒါရိုက်တာအဖွဲ့ဝင်များသို့

ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းစစ်ဆေးခြင်းအစီရင်ခံစာ

ကျွန်တော်တို့များစာရင်းစစ်အဖွဲ့သည် ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ရှိ ဘဏ္ဍာရေး အခြေအနေပြရှင်းတမ်းနှင့် ယင်းနေ့ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်း နှင့် အရေးပါသောစာရင်း ဆိုင်ရာ မူဝါဒများ အကျဉ်းချုပ်နှင့် အခြားရှင်းလင်းဖော်ပြထားသော မှတ်စုများပါဝင်သည့် ဘဏ္ဍာရေးရှင်းတမ်းများ ကိုစစ်ဆေး ခဲ့ပြီး ဖြစ်ပါသည်။

စီမံအုပ်ချုပ်သူများနှင့် ဘဏ္ဍာရေးရှင်းတမ်းများအတွက် အုပ်ချုပ်မှုတာဝန်ရှိသူများ၏ တာဝန်

ဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါပြဌာန်းချက်များ၊ မြန်မာနိုင်ငံဘဏ္ဍာရေး အစီရင်ခံခြင်း၊ ဆိုင်ရာစံများနှင့် အညီရေးဆွဲရန်၊ သင့်လျော်မှန်ကန်စွာဖော်ပြရန်နှင့် မသမာမှု သို့မဟုတ် မှားယွင်းမှုတို့ကြောင့် အရေးပါသော မှားယွင်းဖော်ပြမှုကင်းသည့် သင့်လျော်မှန်ကန်သော ဘဏ္ဍာရေးရှင်းတမ်းများကို ရေးဆွဲဖော်ပြရန် အတွက် စီမံခန့်ခွဲသူများမှ လိုအပ်သည်ဟုသတ်မှတ်သည့် လုပ်ငန်းတွင်းထိန်းချုပ်မှု ထားရှိရန်တို့မှာ စီမံအုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပါသည်။ စီမံအုပ်ချုပ်သူများသည် ဘဏ်ကို စာရင်းရှင်းလင်းဖျက်သိမ်းရန်ရည်ရွယ်ခြင်း သို့မဟုတ် လုပ်ငန်းများ ရပ်ဆိုင်းခြင်း သို့မဟုတ် လက်တွေ့ကျသော အခြားနည်းလမ်းမရှိခြင်း တို့မှအပ ဘဏ္ဍာရေးရှင်းတမ်း များရေးဆွဲပြုရာတွင် ဘဏ်၏ရှေ့ဆက်လုပ်ကိုင်နိုင်မည့်စွမ်းရည် အဆိုပါ အခြေအနေ နှင့်သက်ဆိုင်သည်များ ကိုဖော်ပြရန်၊ရှေ့ဆက် လုပ်ကိုင်မည့် အခြေအနေပေါ်မူတည်၍ စာရင်းရေးသွင်းခြင်းတို့ကို အကဲဖြတ်ရန်အတွက် တာဝန်ရှိပါသည်။ အုပ်ချုပ်မှု တာဝန်ရှိသူများသည် ဘဏ်၏ဘဏ္ဍာရေးအစီရင်ခံခြင်းဖြစ်စဉ်ကို ကြီးကြပ်ရန်တာဝန် ရှိပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများစာရင်းစစ်ဆေးခြင်းအပေါ်စာရင်းစစ်၏တာဝန်

ကျွန်တော်တို့၏ ရည်ရွယ်ချက်မှာ ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများကို ခြုံငုံ၍ မသမာမှု သို့မဟုတ် မှားယွင်းမှုတို့ကြောင့် အရေးပါသော မှားယွင်းဖော်ပြမှုများမှ ကင်းရှင်းကြောင်း ကျိုးကြောင်းဆီလျော်စွာ သေချာမှုရှိစေရန်နှင့် ကျွန်တော်တို့၏ ထင်မြင်ယူဆချက်ပါဝင်သည့် စာရင်းစစ်အစီရင်ခံစာကို တင်ပြရန်ဖြစ်ပါသည်။ ကျိုးကြောင်းဆီလျော်စွာ သေချာမှုရှိသည် ဆိုရာတွင် မြင့်မားသည့် အာမခံချက်ဖြစ်သော်လည်း မြန်မာနိုင်ငံစာရင်းစစ်ဆေးခြင်း ဆိုင်ရာစံများနှင့်အညီ စာရင်းစစ်ဆေး ထားခြင်းသည် အရေးပါသောမှားယွင်းဖော်ပြမှုတစ်ခုရှိနေခြင်းကို တွေ့ရှိနိုင်သည်ဟု အာမခံပေးခြင်းမျိုး မဟုတ်ပါ။ အရေးပါသောမှားယွင်းဖော်ပြမှုများသည် မသမာမှု သို့မဟုတ် မှားယွင်းမှုကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ၎င်းတို့ တစ်ခုခြင်းသို့မဟုတ် စုပေါင်း၍ ဘဏ္ဍာရေးရှင်းတမ်းများကို အခြေခံသော စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရမည့် အသုံးပြုသူများကို ကျိုးကြောင်းဆီလျော်စွာလွှမ်းမိုးမှုများ ရှိလာနိုင်သည်ဆိုပါက အဆိုပါမသမာမှု သို့မဟုတ် မှားယွင်းမှုများ ကိုအရေးပါသောမှားယွင်းဖော်ပြမှုဟုယူဆပါသည်။

စာရင်းစစ်ဆေးရာတွင် မြန်မာနိုင်ငံစာရင်းစစ်ဆိုင်ရာစံများနှင့်အညီ ပညာရပ်ဆိုင်ကျွမ်းကျင်သူအကဲဖြတ်ချက် ကျင့်သုံးပြီး ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ သတိသမ္မဇဉ် (Professional Judgment and Professional Skepticism) ဖြင့် ထိန်းသိမ်း ဆောင်ရွက်ပါသည်။

ကျွန်တော်တို့သည် အုပ်ချုပ်မှုတာဝန်ရှိသူများနှင့် စာရင်းစစ်ဆေးရန် စီစဉ်ထားသောအတိုင်းအတာ၊ စစ်ဆေးမည့် အချိန်အတွင်း တွေ့ရှိရသည့် လုပ်ငန်းတွင်းကြီးကြပ်မှုတွင် အရေးကြီးသည့်အားနည်းမှုများ အပါအဝင်အရေးကြီး သည့်တွေ့ရှိချက်များစသည့် ကိစ္စရပ်များအတွက် ဆက်သွယ်ဆောင်ရွက်ပါသည်။

ကျွန်တော်တို့သည် အမှီအခိုကင်းမဲ့မှုနှင့် ပတ်သတ်၍သက်ဆိုင်ရာ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များကို လိုက်နာ ဆောင်ရွက်ကြောင်းအမှီအခိုကင်းမဲ့မှုကို ထိခိုက်နိုင်သည်ဟု ကျိုးကြောင်းဆီလျော်စွာ ထင်မြင်ရသည့် သက်ဆိုင်သော ဆက်နွယ်မှုများအားလုံးနှင့် အခြားကိစ္စရပ်များ (သက်ဆိုင်မှုရှိပါကမည်သို့ဆောင်ရွက် ထားကြောင်း)ကို အုပ်ချုပ်မှု တာဝန်ရှိသူများသို့ဆက်သွယ် တင်ပြပါသည်။

ထင်မြင်ယူဆချက်ပေးရန် အခြေခံ

ပထမပုဂ္ဂလိကဘဏ်လီမိတက်သည် Core Banking Software အတွက် ဝန်ဆောင်မှုရယူထားသော ကုမ္ပဏီနှင့် လုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ဖျက်သိမ်းလိုက်သဖြင့် အနာဂတ်တွင် ဆက်လက်အသုံးမပြုနိုင်သော Intangible asset (Core Banking Software) ၏စာရင်းဖွင့်လက်ကျန်မှာ ကျပ် ၁,၀၉၆,၃၄၉,၉၂၉ ဖြစ်ပါသည်။ Myanmar Accounting Standards (MAS-36) အရ Intangible asset များကို impairment test လုပ်ရန်လိုအပ်ပြီးဖြစ်ပေါ်လာသော impairment loss များကို အရုံးအမြတ်စာရင်းတွင်ချက်ချင်းကျခံရမည်ဟု ပါရှိသော်လည်း ကျပ် ၂၇၄,၀၈၇,၄၉၃ ကိုသာ ယခုဘဏ္ဍာနှစ်တွင် ကျခံထားသဖြင့် ကျန်ရှိသည့် Intangible Assets လက်ကျန်တန်ဖိုး ကျပ် ၈၂၂,၂၆၂,၄၃၆ သည် ယခုဘဏ္ဍာနှစ်၏ အမြတ်ကို များစေပါသည်။

စာရင်းစစ်ထင်မြင်ယူဆချက်


အထက်ဖော်ပြပါခြွင်းချက်ပါသော ကိစ္စရပ်မှအပ ဘဏ္ဍာရေးရှင်းတမ်းများသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပါပြဌာန်းချက်များ နှင့်မြန်မာနိုင်ငံဘဏ္ဍာရေး အစီရင်ခံခြင်း ဆိုင်ရာစံများနှင့်အညီ ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ ရှိဘဏ္ဍာရေးအခြေအနေ နှင့်ထိုနေ့ကုန်ဆုံးသော နှစ်အတွက်လုပ်ငန်း ဆောင်ရွက်မှု ရလဒ် များနှင့် ငွေသားစီးဆင်းမှု နှင့် စပ်လျဉ်းသည့် ဖော်ပြချက်များအားလုံးကို သင့်လျော်မှန်ကန်စွာ ဖော်ပြထားကြောင်း ကျွန်တော်တို့ထင်မြင်ယူဆပါသည်။

ဥပဒေဆိုင်ရာနှင့် စည်းမျဉ်းစည်းကမ်းလိုအပ်ချက်ပေါ်တွင်အစီရင်ခံခြင်း

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၂၈၀(က) နှင့် (ခ) ပါ ပြဌာန်းချက်များနှင့်အညီ ကျွန်တော်တို့သည်-

- (က) လိုအပ်သော သတင်းအချက်အလက်များနှင့် ရှင်းလင်းချက်များအားလုံးကို ရရှိပြီးဖြစ်ကြောင်း၊
- (ခ) ဘဏ်သည် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၂၅၈ နှင့် ၂၆၄ တို့နှင့်အညီ စာရင်းစာအုပ်များ ကိုထိန်းသိမ်း ထား ရှိကြောင်း အစီရင်ခံပါသည်။

ထို့အပြင်မြန်မာနိုင်ငံငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေပုဒ်မ ၁၉(က)အရယင်းဘဏ္ဍာရေးရှင်းတမ်းများသည် ဘဏ်၏ ဘဏ္ဍာရေးအခြေအနေနှင့်ငွေရေးကြေးရေးဆိုင်ရာများကို လုံလောက်လျော်ကန်စွာဖော်ပြကြောင်း အစီရင်ခံ ပါသည်။



U Sein Win
Certified Public Accountant
C.P.A. Registration No. 495



ပထမ ပုဂ္ဂလိက ဘဏ် လီမိတက်
FIRST PRIVATE BANK LIMITED

No. 619~ 621, MERCHANT STREET, (Corner of Merchant Street & Bo Soon Pat Street)
 PABEDAN TOWNSHIP, YANGON, UNION OF MYANMAR.

TELEPHONE : 095 1 376 451 ~ 452 / 378 268 ~ 269.
 095 1 251 748 ~ 749 / 246 786.

FAX : 095 -1- 242 320 / 250 148 / 251 747.
 Website : www.firstprivatebank.com.mm

e-mail : fpbho.ygn@gmail.com; hofirst.private@gmail.com
 fpbbank@myanmar.com.mm

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

ဒါရိုက်တာအဖွဲ့ဝင်များ၏ တာဝန်ဝတ္တရားများ

ဒါရိုက်တာအဖွဲ့ဝင်များသည် ချမှတ်ထားသောဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ နှစ်ပတ်လည်အစီရင်ခံစာ နှင့်ဘဏ္ဍာရေးရှင်းတမ်းများကို ပြုစုတင်ပြရန် တာဝန်ရှိပါသည်။

မြန်မာနိုင်ငံကုမ္ပဏီများဆိုင်ရာဥပဒေပါပြဋ္ဌာန်းချက်များ၊ မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များနှင့်အညီဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများကို ပြုစုရေးဆွဲရန်တာဝန်ရှိပါသည်။ ထိုသို့ပြုစုရေးဆွဲရာတွင် မြန်မာနိုင်ငံစာရင်းကောင်စီမှ ထုတ်ပြန်ထားသော မြန်မာနိုင်ငံဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများအတိုင်းလိုက်နာကျင့်သုံးရပါမည်။

ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းကို ပြုစုရေးဆွဲရာတွင် ဒါရိုက်တာအဖွဲ့ဝင်များသည် သင့်လျော်သော စာရင်းဆိုင်ရာ မူဝါဒများအား ရွေးချယ်၍ တသမတ်တည်းကျင့်သုံးရန် ကျိုးကြောင်းသင့်လျော်မှုရှိပြီး ချင့်ချိန်ရာ ရောက်သောအကဲဖြတ်မှုနှင့် ခန့်မှန်းခြင်းများပြုလုပ်ရန်၊ မြန်မာနိုင်ငံစာရင်းကောင်စီမှ ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများအတိုင်း လိုက်နာပြီး ဘဏ္ဍာရေးရှင်းတမ်းများကို ဖော်ပြပေးရန်၊ မည်သည့် အရေးပါသောကွဲလွဲဖော်ပြမှုများနှင့် ပတ်သတ်၍ ရှင်းလင်းချက်တို့ကို ဘဏ္ဍာရေးရှင်းတမ်းတွင် ဖော်ပြပေးရန်၊ ဘဏ်အနေနှင့် ရှေ့ဆက်လည်ပတ်မည်ဆိုသည့် ယူဆချက်အရဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများကိုရှေ့ဆက် လုပ်ကိုင်မည့်အခြေခံမူဖြင့် ပြုစုရေးဆွဲရန်လိုအပ်ပါသည်။

ဘဏ်၏လုပ်ငန်းလုပ်ဆောင်မှုများကို လုံလောက်စွာနှင့်ရှင်းလင်းဖော်ပြထားပြီး မည်သည့်အချိန် တွင်မဆို ဘဏ် ၏ဘဏ္ဍာရေးအခြေအနေကိုသင့်လျော်မှန်ကန်စွာတင်ပြထားသော မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့် သင့်လျော် သောစာရင်းမှတ်တမ်းများကိုထိန်းသိမ်းထားရှိရန် ဒါရိုက်တာများတွင်တာဝန်ရှိပါသည်။ ထို့အပြင် ဒါရိုက်တာ များသည် ဘဏ်၏ပိုင်ဆိုင်ခွင့်များနှင့် ရပိုင်ခွင့်များကိုလုံခြုံမှုရှိစေရန် တာဝန်ရှိသည့်အလျောက် မသမာမှု သို့မဟုတ် ပုံမှန်မဟုတ်သော မှားယွင်းမှုများကို ကာကွယ်ပေးရန်နှင့် ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် လုံလောက်သော ဆောင်ရွက်ချက်များကို ပြုလုပ်ထားရပါမည်။

လက်ရှိဖြစ်သော ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးချင်းစီသည် အောက်ပါတို့ကိုသိရှိနားလည် လက်ခံကြပါသည်။

မြန်မာနိုင်ငံစာရင်းကောင်စီမှ ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံဘဏ္ဍာရေး အစီရင်ခံခြင်း ဆိုင်ရာစံနှင့် အညီရေးဆွဲထားသောဘဏ္ဍာရေးရှင်းတမ်းသည် ဘဏ်၏ရပိုင်ခွင့်များ၊ ပေးရန်တာဝန်များ၊ ဘဏ္ဍာရေး အခြေအနေနှင့် အမြတ် စသည်တို့အားမှန်ကန်မှုနှင့်သင့်တင့်စွာဖော်ပြထားကြောင်း၊ ပူးတွဲပါ ဘဏ္ဍာရေးရှင်းတမ်းများသည်ပြည့်စုံမှန်ကန်မှုရှိပြီး မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့်အညီ အတည်ပြုထားပြီးဖြစ်ကြောင်း၊

စာရင်းစစ်သို့ သတင်းအချက်အလက်ဖော်ပြချက်များ

နှစ်ပတ်လည်အစီရင်ခံစာ တင်ပြသည့်နေ့တွင် လက်ရှိဒါရိုက်တာတစ်ဦးချင်းစီသည် အောက်ပါအချက်များကို အတည်ပြုကြပါသည်။

ယခုအချိန်ထိ မိမိတို့သတိပြုမိပြီး စာရင်းစစ်များ သတိမပြုမိသော စာရင်းစစ်ခြင်းနှင့် သက်ဆိုင်သည့် သတင်း အချက်အလက်များမရှိပါကြောင်းနှင့်ဘဏ်၏ဒါရိုက်တာတစ်ဦးချင်း အနေ ဖြင့် စာရင်းစစ်ဆေးခြင်းနှင့် သက်ဆိုင်သော မည်သည့်သတင်း အချက်အလက်များ ကိုမဆိုကိုယ်တိုင် သတိပြုမိစေရန်နှင့် ဘဏ်၏စာရင်းစစ်များ သို့လည်း ထိုသတင်း အချက်အလက်များကို သိရှိစေရန် လုပ်ဆောင်ပြီးကြောင်း၊

ဤအတည်ပြုချက်သည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ ဖြစ်ကြောင်းဖော်ပြပါသည်။

ဆက်လက်လုပ်ကိုင်မည့်အခြေအနေ

ဘဏ်သည် ကြိုတင်သိမြင်နိုင်သော ကာလအထိ လုပ်ငန်းဆက်လက် ရပ်တည်နိုင်ရန် လုံလောက်သော အရင်းအမြစ်များ ရှိနေကြောင်း၊ ဘဏ်၏ ဒါရိုက်တာများအနေဖြင့် ကျိုးကြောင်းဆီလျော်စွာ မျှော်လင့်ထားကြောင်းနှင့် ဤအကြောင်းများကြောင့် ဘဏ်၏ ဘဏ္ဍာရေးရှင်းတမ်းများကို လုပ်ငန်းဆက် လက်လုပ်ကိုင်မည့် အခြေအနေ ဖြင့် လိုက်နာရေးဆွဲထားပါသည်။

နှစ်ပတ်လည်အစီရင်ခံစာ

၃၀.၉.၂၀၂၀ ကုန်ဆုံးသောဘဏ္ဍာရေးနှစ်၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဒါရိုက်တာအဖွဲ့ဝင်များနှင့် ဒါရိုက်တာအဖွဲ့ဝင်များကိုယ်စာ အတည်ပြုလက်မှတ်ရေးထိုးထားသော ဘဏ္ဍာရေးရှင်းတမ်းများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အခြားသောသတင်းအချက်အလက်များသည် ဒါရိုက်တာအဖွဲ့မှ အတည်ပြု လက်မှတ်ရေးထိုး ခွင့်ပြုထားပြီးဖြစ်ပါသည်။

ဒါရိုက်တာအဖွဲ့ဝင်များကိုယ်စား


ဒါရိုက်တာ



ဒါရိုက်တာ

ရန်ကုန်မြို့

၂၀၂၀ ခုနှစ် ၊ ဒီဇင်ဘာလ (၃)ရက်

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

၂၀၂၀ ခုနှစ်စက်တင်ဘာလ (၃၀) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြ ရှင်းတမ်း

	မှတ်စု	၂၀၂၀ ကျပ် 12 months	၂၀၁၉ ကျပ် 12 months
ပစ္စည်းနှင့်ရောင်းချမှုများ			
ငွေသား၊ ဘဏ်လက်ကျန်နှင့်အခြားဘဏ်များရှိငွေလက်ကျန်	၄	၆၆,၇၄၂,၀၂၉,၃၁၄	၅၁,၆၃၉,၁၇၆,၆၂၅
ချေးငွေနှင့်စာရင်းပိုထုတ်ချေးငွေ	၅	၁၄၁,၀၇၇,၈၁၂,၂၂၇	၁၇၉,၃၉၇,၇၈၇,၃၄၉
ကြိုတင်ပေးနှင့် အခြားရရှိရှိများ	၇	၇,၄၀၄,၃၅၇,၉၅၃	၆,၈၉၄,၈၅၉,၃၈၃
ကုန်ပစ္စည်းလက်ကျန်		၄၁,၄၇၁,၂၇၁	၃၁,၅၁၁,၃၃၈
ရင်းနှီးမြှုပ်နှံမှုများ	၆	၂၀,၇၀၁,၃၀၀,၀၀၀	၂၄,၇၀၁,၃၀၀,၀၀၀
ပုံသေပိုင်ပစ္စည်းများ	၈	၁၀,၆၁၀,၄၁၈,၆၈၂	၁၀,၇၉၂,၁၄၄,၅၅၃
ကြိုတင်ပေးဝင်ငွေခွန်		၇၉၃,၇၄၇,၈၄၈	၁,၁၀၀,၀၀၀,၀၀၁
အာမခံခြင်း/လက်မှတ်ရေးထိုးခြင်းနှင့်လက်ခံခြင်းများ		၇,၁၄၇,၂၇၈,၃၃၂	၉,၅၉၅,၀၁၁,၈၁၉
စုစုပေါင်းပစ္စည်းနှင့်ရောင်းချမှုများ		<u>၂၅၄,၅၁၈,၄၁၅,၆၂၇</u>	<u>၂၈၄,၁၅၁,၈၂၁,၀၆၈</u>
ခွင့်ပြုမတည်ရင်းနှီးငွေ		၁၀၀,၀၀၀,၀၀၀,၀၀၀	၁၀၀,၀၀၀,၀၀၀,၀၀၀
ထုတ်ဝေပေးသွင်းပြီးရင်းနှီးငွေ	၉	<u>၂၄,၇၂၀,၅၃၀,၀၀၀</u>	<u>၂၄,၇၂၀,၅၃၀,၀၀၀</u>
ရှယ်ယာပရီမီယံ		၁၁,၈၄၅,၈၇၈,၅၉၇	၁၁,၈၄၅,၈၇၈,၅၉၇
ရင်းနှီးငွေ နှင့် ရန်ပုံငွေများ			
ဥပဒေပြဌာန်းအထွေထွေသီးသန့်ငွေ	၁၀	၁၆,၇၁၂,၂၄၅,၃၄၉	၁၅,၆၉၅,၁၉၈,၄၇၀
ချေးငွေလက်ကျန်၏ ၂% အထွေထွေလျာထားမှု	၁၀	၂,၈၂၁,၅၅၇,၄၉၅	၃,၆၀၈,၄၂၅,၀၃၉
သီးသန့် ငွေရန်ပုံငွေနှင့်အမြတ်လက်ကျန်များ			
အရေးပေါ် ကိစ္စများအတွက်သီးသန့် ရန်ပုံငွေ	၁၀	၁၀၂,၅၆၃,၅၃၈	၁၀၂,၅၆၃,၅၃၈
အခြားရန်ပုံငွေများ	၁၀	၈,၁၁၇,၄၈၅	၈,၁၁၇,၄၈၅
အခွဲအမြတ်မခွဲဝေလက်ကျန်		၃,၉၈၃,၈၅၅,၁၆၅	၆,၅၂၈,၄၈၉,၀၇၆
စုစုပေါင်းရင်းနှီးငွေနှင့်ရန်ပုံငွေများ		<u>၆၀,၁၉၄,၇၄၇,၆၂၉</u>	<u>၆၂,၅၀၉,၂၀၂,၂၀၅</u>
ပေးရန်တာဝန်များ			
အပ်ငွေများ	၁၁	၁၈၀,၆၁၀,၅၁၂,၀၉၉	၂၀၅,၅၁၉,၃၅၄,၄၁၈
အခြားပေးရန်တာဝန်များ	၁၂	၅,၄၉၅,၁၆၂,၆၄၂	၄,၉၃၆,၇၀၂,၇၉၁
ငွေပေးအမိန့်လွှာများ		၅၃,၆၆၈,၀၄၆	၄၂,၆၃၅,၀၁၄
ဝင်ငွေခွန်လျာထားချက်		၁,၀၁၇,၀၄၆,၈၇၉	၁,၅၄၈,၉၁၄,၈၂၁
အာမခံခြင်း/လက်မှတ်ရေးထိုးခြင်းနှင့်လက်ခံခြင်းများ		၇,၁၄၇,၂၇၈,၃၃၂	၉,၅၉၅,၀၁၁,၈၁၉
စုစုပေါင်းပေးရန်တာဝန်များ		<u>၁၉၄,၃၂၃,၆၆၇,၉၉၈</u>	<u>၂၂၁,၆၄၂,၆၁၈,၈၆၃</u>
စုစုပေါင်းရင်းနှီးငွေနှင့်ပေးရန်တာဝန်များ		<u>၂၅၄,၅၁၈,၄၁၅,၆၂၇</u>	<u>၂၈၄,၁၅၁,၈၂၁,၀၆၈</u>

ဘဏ္ဍာရေးရှင်းတမ်းများအတွက်မှတ်စုကြည့်ပါ။

ဒါရိုက်တာများ၏ အတည်ပြုချက်

အမှုဆောင်အရာရှိချုပ်

ဘဏ္ဍာရေးအရာရှိချုပ်

ဒါရိုက်တာ/ဥက္ကဋ္ဌ

ဒါရိုက်တာ

ဒါရိုက်တာ

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက် ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း

	မှတ်စု	၂၀၂၀ ကျပ် 12 months	၂၀၁၉ ကျပ် 12 months
အတိုးရငွေ	၁၃	၁၇,၃၁၄,၉၆၈,၈၈၈	၂၁,၀၂၃,၃၄၇,၈၉၉
အခြားအတိုးဝင်ငွေ			
အခြားဘဏ်များရှိဘဏ်နှံငွေပေါ်မှအတိုးရရှိငွေ		၁၀၂	၄၈,၄၆၃,၂၀၄
အတိုးရငွေတိုက်စာချုပ်မှအတိုးရငွေ		၂,၀၀၄,၈၉၀,၀၅၈	၁,၉၄၇,၅၀၀,၀၀၀
ဗဟိုဘဏ်၏အပ်နှံငွေလေလံမှအတိုးရငွေ		၁၆၄,၁၇၂,၆၈၃	၁၁၂,၁၃၉,၇၂၆
အတိုးစရိတ်	၁၄	(၁၁,၅၇၆,၆၆၉,၁၂၈)	(၁၄,၈၂၁,၀၂၄,၁၀၃)
အသားတင်အတိုးဝင်ငွေ/(အတိုးစရိတ်)		၇,၉၀၇,၃၅၄,၄၃၅	၈,၃၀၂,၄၂၆,၇၂၆
အခကြေးငွေနှင့်ကော်မရှင်ဝင်ငွေ	၁၅	၇၄၅,၄၄၃,၇၂၇	၂,၅၆၆,၁၂၇,၈၇၆
အခကြေးငွေနှင့်ကော်မရှင်အသုံးစရိတ်	၁၇	(၃၃၀,၀၉၄,၉၀၃)	(၄၂၄,၄၆၈,၆၃၆)
အသားတင်အခကြေးငွေနှင့်ကော်မရှင်ဝင်ငွေ		၄၁၅,၃၄၈,၈၂၄	၂,၁၄၁,၆၅၉,၂၄၀
ငွေလဲလှယ်မှုမှအမြတ်ရရှိငွေ		၂၂,၆၆၄,၁၉၀	၅၃၈,၇၂၇,၂၆၉
ငွေလဲလှယ်မှုမှအရှုံး		(၈,၃၆၂,၀၂၅)	
လုပ်ဆောင်မှုဝင်ငွေ		၈,၃၃၇,၀၀၅,၄၂၄	၁၀,၉၈၂,၈၁၃,၂၃၅
အခြားဝင်ငွေ		၁၂၈,၀၀၀	၆,၇၉၈,၆၂၄
ဝန်ထမ်းရေးရာစရိတ်များ	၁၆	(၂,၁၀၀,၃၄၉,၅၇၅)	(၂,၀၃၀,၆၈၈,၁၁၅)
စီမံခန့်ခွဲမှုစရိတ်များ	၁၈	(၁,၁၅၁,၅၄၁,၄၅၆)	(၁,၂၁၄,၃၄၉,၆၄၀)
အခွန်မနုတ်မီအမြတ်		၅,၀၈၅,၂၃၄,၃၉၃	၇,၇၄၄,၅၇၄,၁၀၄
(-) ဝင်ငွေခွန်		(၁,၀၁၇,၀၄၆,၈၇၉)	(၁,၅၄၈,၉၁၄,၈၂၁)
အခွန်နုတ်ပြီး အသားတင်အမြတ်		၄,၀၆၈,၁၈၇,၅၁၄	၆,၁၉၅,၆၅၉,၂၈၃
အခြားဝင်ငွေအလုံးစုံ		-	-
စုစုပေါင်းဝင်ငွေအလုံးစုံ		၄,၀၆၈,၁၈၇,၅၁၄	၆,၁၉၅,၆၅၉,၂၈၃

အစုရှယ်ယာတစ်ခုအတွက်အသားတင်အမြတ်
ဘဏ္ဍာရေးရှင်းတမ်းများအတွက်မှတ်စုကိုကြည့်ပါ။
ဒါရိုက်တာများ၏အတည်ပြုချက်

၁,၆၄၆

၂,၅၀၆

အမှုဆောင်အရာရှိချုပ်

ဘဏ္ဍာရေးအရာရှိချုပ်

ဒါရိုက်တာ/ဥက္ကဋ္ဌ

ဒါရိုက်တာ

ဒါရိုက်တာ

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

၂၀၂၀ ခုနှစ် စက်တင်ဘာလ (၃၀) ရက် ကုန်ဆုံးသောနှစ်အတွက် အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း

ထုတ်ဝေပေးသွင်း ဦးရင်းနှီးငွေ	ရှယ်ယာပရိသိသ်	ဥပဒေပြဌာန်း အထွေထွေ သီးသန့်ခွင့်	အထွေထွေ လျာထားခွင့် (စေ့စေ့)	အခြား ရန်ပုံငွေ	အစုရှယ် ကိစ္စများအတွက် သီးသန့်ရန်ပုံငွေ	အမြတ်ပစ္စည်း လက်ကျန်	စုစုပေါင်း
၃၀.၉.၂၀၁၈နေ့ရှိလက်ကျန်များ	၂၄,၇၂၀,၅၃၀,၀၀၀	၁၁,၈၄၅,၈၇၈,၅၉၇	၃,၆၀၈,၄၂၅,၀၃၉	၈,၁၁၇,၄၈၅	၁၀၁,၆၉၇,၉၉၀	၁,၈၈၁,၇၄၄,၆၁၄	၅၆,၃၁၂,၆၇၇,၃၇၅
နှစ်အတွင်းပြောင်းလဲမှုများ							
အစုရှယ်ယာများထုတ်ဝေရောင်းချခြင်း							
ရှယ်ယာပရိသိသ်ကြေးရရှိခွင့်							
သီးသန့်ခွင့်များလျာထားခြင်း					၈၆၅,၅၄၈	-	၁,၅၇၉,၇၈၀,၃၆၉
ပေးရန်ရှိအမြတ်ဝေစာရင်းသို့ ပြောင်းရွှေ့ခြင်း						-	-
စာရင်းညှိနှိုင်းချက်များ						-	-
နှစ်အတွင်းအမြတ်လက်ကျန်			၁,၅၇၈,၉၁၄,၈၂၀			၄,၆၄၆,၇၄၄,၄၆၂	၄,၆၄၆,၇၄၄,၄၆၂
၃၀.၉.၂၀၁၉နေ့ရှိလက်ကျန်များ	၂၄,၇၂၀,၅၃၀,၀၀၀	၁၁,၈၄၅,၈၇၈,၅၉၇	၃,၆၀၈,၄၂၅,၀၃၉	၈,၁၁၇,၄၈၅	၁၀၂,၅၆၃,၅၃၈	၆,၅၂၈,၄၈၉,၀၇၆	၆၂,၅၇၉,၂၀၂,၂၀၅
နှစ်အတွင်းပြောင်းလဲမှုများ							
အစုရှယ်ယာများထုတ်ဝေရောင်းချခြင်း							
ရှယ်ယာပရိသိသ်ကြေးရရှိခွင့်							
သီးသန့်ခွင့်များလျာထားခြင်း							
အမြတ်ပစ္စည်းပမာဏရင်းသို့ ပြောင်းရွှေ့ခြင်း							
ပေးရန်ရှိအမြတ်ဝေစာရင်းသို့ ပြောင်းရွှေ့ခြင်း							
စာရင်းညှိနှိုင်းချက်များ							
နှစ်အတွင်းအမြတ်လက်ကျန်			၁,၀၁၇,၀၄၆,၈၇၉	(၇၈၆,၈၆၇,၅၄၄)		(၁,၀၁၇,၀၄၆,၈၇၉)	(၆,၁၈၈,၁၃၂,၅၄၀)
၃၀.၉.၂၀၁၉နေ့ရှိလက်ကျန်များ	၂၄,၇၂၀,၅၃၀,၀၀၀	၁၁,၈၄၅,၈၇၈,၅၉၇	၃,၆၀၈,၄၂၅,၀၃၉	၈,၁၁၇,၄၈၅	၁၀၂,၅၆၃,၅၃၈	၄,၀၆၈,၁၈၇,၅၁၄	၄၂,၉၈၃,၈၅၅,၁၆၅

*Bonus and reward paid after

allocation of dividend

ဘဏ္ဍာရေးရှင်းတမ်းများအတွက်မှတ်စုကိုကြည့်ပါ။

ဒါရိုက်တာများ၏ အတည်ပြုချက်



ဒါရိုက်တာ/ဥက္ကဋ္ဌ



ဒါရိုက်တာ



ဒါရိုက်တာ



ဘဏ္ဍာရေးအရာရှိချုပ်

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

၂၀၂၀ခုနှစ်စက်တင်ဘာလ (၃၀) ရက် ကုန်ဆုံးသောနှစ်အတွက် ငွေသားစီးဆင်းမှုရှင်းတမ်း

	၂၀၂၀ 12 months ကျပ် (ထောင်ပေါင်း)	၂၀၁၉ 12 months ကျပ် (ထောင်ပေါင်း)
(က) လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ		
အတိုးရငွေနှင့်အခြားလုပ်ဆောင်မှုရငွေ	၂၁,၃၈၄,၉၂၂	၂၅,၇၆၈,၀၁၀
အတိုးစရိတ်ပေးငွေ	(၁၂,၁၄၈,၃၉၅)	(၁၅,၈၀၀,၈၁၆)
ဝန်ထမ်းရေးရာနှင့်စီမံအုပ်ချုပ်မှုစရိတ်	(၃,၂၃၇,၅၃၉)	(၃,၀၆၇,၅၉၁)
	<u>၅,၉၉၈,၉၈၈</u>	<u>၆,၈၉၉,၆၀၃</u>
လုပ်ငန်းဆောင်ရွက်မှုရပိုင်ခွင့်များပြောင်းလဲမှု		
ချေးငွေနှင့်စာရင်းပိုထုတ်ငွေလျော့သွားခြင်းနှင့်(တိုးလာခြင်း)	၃၈,၃၁၉,၉၇၅	၁,၀၂၃,၄၆၅
အခြားရပိုင်ခွင့်များလျော့သွားခြင်းနှင့်(တိုးလာခြင်း)	(၁,၆၅၂,၂၄၉)	(၄၄၃,၀၆၇)
လုပ်ငန်းဆောင်ရွက်မှုပေးရန်တာဝန်များပြောင်းလဲမှုများ		
အပ်နှံငွေများ (လျော့သွားခြင်း) နှင့် တိုးလာခြင်း	(၂၄,၉၀၈,၈၄၂)	၁,၃၉၆,၃၈၂
အခြားပေးရန်တာဝန်များ(လျော့သွားခြင်း)နှင့်တိုးလာခြင်း	၁,၁၆၉,၀၆၆	(၁,၉၃၂,၂၂၃)
ဝင်ငွေခွန်မနက်မီလုပ်ငန်းဆောင်ရွက်ချက်များအရ		
အသားတင်ငွေသားစီးဝင်မှု/(စီးထွက်မှု)	၁၈,၉၂၆,၉၃၈	၆,၉၄၄,၁၆၀
ဝင်ငွေခွန်ပေးချေငွေ	(၁,၂၄၂,၆၆၃)	(၁,၁၁၉,၆၃၂)
လုပ်ငန်းဆောင်ရွက်မှုများအရအသားတင်ငွေသားစီးဝင်မှု/(စီးထွက်မှု)	<u>၁၇,၆၈၄,၂၇၅</u>	<u>၅,၈၂၄,၅၂၈</u>
(ခ) ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်မှုများအရငွေသားစီးဆင်းမှု		
အတိုးရငွေတိုက်စာချုပ်များဝယ်ယူမှု(-)/ချေးနှုတ်မှု(+)		
ဗဟိုဘဏ်(Deposit Auction)ထည့်ဝင်ခြင်း	၄,၀၀၀,၀၀၀	၇,၀၀၁,၀၀၀
ပုံသေပိုင်ပစ္စည်းဝယ်ယူမှုများ	(၄၃၆,၄၂၁)	(၆၃၈,၀၈၃)
ပုံသေပိုင်ပစ္စည်းရောင်းချငွေ	၁၂၀	၁၀,၁၂၀
ရင်းနှီးမြှုပ်နှံမှုများမှအသားတင်ငွေသားစီးဝင်မှု/(စီးထွက်မှု)	<u>၃,၅၆၃,၆၉၉</u>	<u>၆,၃၇၃,၀၃၇</u>
(ဂ) ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်ချက်များအရငွေသားစီးဆင်းမှုများ		
အမြတ်ဝေစုထုတ်ပေးငွေ	(၆,၁၄၅,၁၂၂)	(၇,၆၇၁)
ရှယ်ယာဆုကြေးထုတ်ပေးငွေ	-	-
ချေးငွေရယူခြင်း(+) နှင့် ပြန်ဆပ်ခြင်း(-)	-	-
ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်ချက်များအရ	<u>(၆,၁၄၅,၁၂၂)</u>	<u>(၇,၆၇၁)</u>
အသားတင်ငွေသားစီးဝင်မှု / (စီးထွက်မှု)	၁၅,၁၀၂,၈၅၂	၁၂,၁၈၉,၈၉၄
ငွေသားဘဏ်လက်ကျန်နှင့် အခြားဘဏ်များရှိငွေလက်ကျန်		
နှစ်စရှိငွေနှင့်ဘဏ်လက်ကျန် (ဧပြီလ - ၁ရက်)	၅၁,၆၃၉,၁၇၇	၃၉,၄၄၉,၂၈၃
နှစ်ဆုံးရှိငွေနှင့်ဘဏ်လက်ကျန်(စက်တင်ဘာလ - ၃၀ရက်)	<u>၆၆,၇၄၂,၀၂၉</u>	<u>၅၁,၆၃၉,၁၇၇</u>

ဘဏ္ဍာရေးရှင်းတမ်းများအတွက် မှတ်စုကိုကြည့်ပါ။

ဒါရိုက်တာများ၏ အတည်ပြုချက်


အမှုဆောင်အရာရှိချုပ်


ဘဏ္ဍာရေးအရာရှိချုပ်


ဒါရိုက်တာ/ဥက္ကဋ္ဌ


ဒါရိုက်တာ


ဒါရိုက်တာ

First Private Bank Limited
(A Public Limited Liability Company)



Report by the Board of Directors
Submitted to the 29th Annual General Meeting of Shareholders
(27th December 2020)

(English Edition)

Table of Contents

1. Introduction.....	4
2. About FPB.....	4
2.1 Vision of FPB.....	4
2.2 Mission of FPB.....	4
2.3 Core Values of FPB	4
2.4 Authorized and Paid-up Capital	4
2.5 Ownership of Shares	5
2.5.1 <i>Classification of Shareholders</i>	5
2.5.2 <i>The Top Ten Shareholders</i>	6
2.5.3 <i>Share Ownership by FPB Board of Directors</i>	7
2.4 Current Organization Chart.....	1
2.5 Current Products & Services	1
2.6 Current Branch Network	1
3. Banking & Financial Performance Highlights for FY 2019-2020	1
4. The Financial Ratios and Indicators for FY 2019-2020	2
5. Profit for FY 2019-2020	3
6. Corporate Income Tax	4
7. Value of FPB Shares	5
7.1 Changes in the Book Value per Share	5
7.2 Changes in Shareholders' Equity.....	5
7.3 FPB Shares Trading on Yangon Stock Exchange (YSX)	6
8. Income for FY 2019-2020	7
8.1 Interest Income from Loans & Overdrafts	7
8.2 Interest Income from Investments	8
8.3 Fee Income from Services.....	8
9. Expense for FY 2019-2020	9
10. Deposits in FY 2019-2020	10
11. Lending in FY 2019-2020	11

11.1 Size of Loans & Overdrafts Portfolio	11
11.2 Lending by Sectors and Segments	12
11.3 Lending to SMEs	12
11.4 Lending to Related Parties	12
12. Non-Performing Loans (NPL) and Provision for NPLs	13
12.1 Loan Loss Reserve	13
12.2 Recovery of NPLs	13
12.3 Outstanding NPLs	13
13. Foreign Banking Services	14
13.1 Retail Money Changer License	14
13.2 Wholesale FX Trading & International Banking License	14
13.3 International Remittance in Collaboration with Western Union	14
13.4 Fee Income from Foreign Banking Services	15
14. “My Kyat” Mobile Wallet	15
15. Shareholders Eligible for Dividends	16
16. Central Bank of Myanmar’s Directive on Dividend Pay Outs	16
17. The Board of Directors	17
17.1 Chairman of BOD	17
17.2 Secretary of BOD	17
17.3 Independent Directors	17
17.4 Board of Director Meetings	17
17.5 Resignation of Members of BOD	18
17.6 Full-time Directors	18
17.7 Remuneration for Directors	18
17.8 Branch Supervision Committees	18
18. Organization of Board Committees	19
18.1 Risk Management Committee	19
18.2 Credit Committee	19
18.3 Remuneration Committee	19

18.4 Shareholders' Audit Committee	19
18.5 Asset & Liability Management Committee	19
18.6 Compliance Committee	19
19. Human Resource Management	20
19.1 Senior Management Team.....	20
19.2 Staff Welfare	20
19.3 Training & Development	20
20. Plans & Objectives for the Year Ahead	21
21. Conclusion	22

1. Introduction

The first branch of First Private Bank was opened 28 years ago in Yangon on 6th October 1992. October 2020 marks the 28th anniversary of the founding of First Private Bank with the opening of its first branch. With the new financial year, 2020-2021, starting from 1st October, FPB is now entering its 29th year in business. Ever since its founding, FPB has delivered a sustainable annual profit to its shareholders and the recent financial year, 2019-2020, was no exception.

In presenting the annual report for FY 2019-2020 (1 October 2019 to 30 September 2020), the Board of Directors expectation is that shareholders will not only approve but also review FPB's banking & financial performances, strengths & weaknesses to give feedback and advice useful for further growth.

2. About FPB

2.1 Vision of FPB

- To be a model in clean, efficient, and honest corporate governance.
- To set high ethical and moral standards in banking and finance.

2.2 Mission of FPB

- To finance and give financial advice to private sector enterprises.
- To contribute to economic, institutional, and social development.
- To help promote the successful operation of capital markets.
- To contribute towards the reduction of poverty.
- To facilitate access to bank's financial services for all.

2.3 Core Values of FPB

- To be accountable, responsible, transparent, and trustworthy.
- To give a fair deal to customers, staff, and shareholders
- To protect the interest of all stakeholders.

2.4 Authorized and Paid-up Capital

When First Private Bank was founded in 1992, its authorized capital was **1,000 million kyats**. Later on, as business grew, the authorized capital was increased to **2,000 million kyats** (on 4th October 1999), **5,000 million kyats** (on 1st July 2005), **10,000 million kyats** (on 7th January 2008), **30,000 million kyats** (on 21st January 2011) and finally **100,000 million kyats** (or **100 billion kyats**) on 14th March 2014.

As at the end of 2019-2020 financial year, the authorized capital remained at **100 billion kyats**, the paid-up capital was **24,720.53 million kyats** (or **24.72053 billion kyats**) and the total number of shares sold to that date was **2,472,053** shares.

FPB shares have been priced at a par value of **10,000 kyats** since the founding of bank in 1992. But as net profits grew and dividends were paid out yearly, FPB was able to command a higher price, selling shares at successively higher premiums, above the par value price, at **11,000, 12,000, 13,000, 14,000, 15,000, 17,000, 18,000, 19,000, 20,000** and **25,000 kyats** in the years between, reaching **30,000 kyats** per share in FY 2016-2017 before listing on YSX on 20th January 2017.

The share premiums paid above the par value were recorded in share-premium capital account. The balance of that share premium capital account as at the end of 2019-2020 financial year was **11,845.88 million kyats**.

2.5 Ownership of Shares

2.5.1 Classification of Shareholders

As of 30 September 2020 (the end of FY 2019-2020), FPB had **8,330** shareholders. Among the shareholders,

- **1,981** shareholders (or 24%), representing **1,079,355** shares (or 43.66% of total number of shares), had already opened security accounts at local securities companies to trade on YSX (*security account holders*).
- The remaining **6,349** shareholders (or 76 %), representing **1,392,698** shares (or 56.34% of total number of shares), have not opened security accounts with the local security companies (*special account holders*).

The **8,330** shareholders can be classified based on the number of shares owned as shown in the following table.

Table 1. Classification of shareholders by share ownership.

No	Share Ownership	Special A/C	Securities A/C	Shareholders	%
1	1-10	3563	631	4194	50.35
2	11-50	1637	567	2204	26.46
3	51-100	338	203	541	6.49
4	101-500	489	342	831	9.98
5	501-1,000	106	77	183	2.2
6	1,001-3,000	135	99	234	2.81
7	3,001-10,000	58	36	94	1.13
8	10,001-30,000	20	21	41	0.49
9	30,001 and above	3	5	8	0.09
	Total	6,349(76%)	1,981(24%)	8,330	100

2.5.2 The Top Ten Shareholders

The following table lists the top ten shareholders as of 30th September 2020 (the end of FY 2019-2020). The number of shares owned by the top ten shareholders was **586,229** shares. In percentage terms, **23.71%** of total shares sold to that date.

Table 2. The top ten shareholders.

No	Name	Number of Shares	%
1	U Aung Moe Kyaw	106,422	4.31%
2	Daw Mar Mar Tun	89,615	3.63%
3	Daw Shwe Cynn	84,904	3.43%
4	U Maung Maung Thein	64,671	2.62%
5	U Nay Lynn Oo	63,160	2.55%
6	Dr. Sein Maung	40,707	1.65%
7	U Lee Ji Gung	39,788	1.61%
8	U Tun Win Naing	37,414	1.51%
9	U Khin Maung Phay	30,000	1.21%
10	U Sai Maung Myint	29,548	1.20%
	Total	586,229	23.71%

2.5.3 Share Ownership by FPB Board of Directors

The following table lists the number of shares owned by each elected or independent director of FPB's Board of Directors and the number of meetings each attended throughout the whole financial year.

Table 3. Share ownership by FPB's Board of Directors.

No	Name of Directors	Number of shares	Meeting Attendance
1	Dr. Sein Maung	40,707	12
2	Daw Hla Hla Win	7,260	11
3	U Tun Saing	3,114	10
4	U Kaung	23,084	9
5	Dr. Tin Kyi	3,470	7
6	U Myo Tun	13,920	10
7	U Myint Lwin	12,500	8
8	U Han Myint	6,788	8
9	U Thein Myint	543	10
10	U Htin Aung Kyaw Oo	100	9
11	Dr. Aung Min	302	12
12	U Kap Khen Pau (Independent Director)	151	12
13	Daw Yee Yee Lwin (Independent Director)	15,427	8
	Total	127366	126

As of 30 September 2020 (the end of FY 2019-2020), the number of shares owned by FPB's Board of Directors was **127,366** shares. In percentage terms, **5.10%** of total shares sold to that date.

2.4 Current Organization Chart




Figure 1. Current Organization Chart of First Private Bank

2.5 Current Products & Services

1. Deposit Accounts
2. Mobile Wallets
3. Loans & Overdrafts
4. Balance Confirmation Certificates
5. Bank Guarantees
6. FX Trading (Retail & Wholesale)
7. Domestic Remittance
8. International Remittance
9. Payment Orders
10. Domestic & International Payment Services (RTGS & SWIFT)
11. Trade Finance Services

2.6 Current Branch Network




Figure 2. Current FPB branch network.

- FPB currently has branches in all states and divisions of Myanmar except the Rakhine state. (Myanmar currently has 14 states and divisions). The contact details of each branch can be found at www.fpb.com.mm or www.firstprivatebank.com.mm.
- FPB currently has 36 branches in operation with another branch in Mindat, Chin State, scheduled to open soon, increasing the total number of branches to 37.

3. Banking & Financial Performance Highlights for FY 2019-2020

Table 4. Comparison of the banking and financial performances FY 2018-2019 and FY 2019-2020.

No	Particulars	2018-2019	2019-2020	Difference
1	Total deposits (<i>in millions of kyats</i>)	205,519.35	180,610.51	(-24,908.84)
2	Loans and overdrafts (<i>in millions of kyats</i>)	179,397.79	141,077.81	(-38,319.98)
3	Profit Before Tax (<i>in millions of kyats</i>)	7,744.57	5,085.23	(-2,659.34)
4	Income Tax (<i>in millions of kyat</i>)	1,548.91	1,017.05	(-531.86)
5	Retained Earnings (<i>in millions of kyats</i>)	6,528.49	3,983.86	(-2,544.63)
6	Number of Shares	2,472,053	2,472,053	-
7	Paid-in Capital (<i>in millions of kyats</i>)	24,720.53	24,720.53	-
8	Number of shareholders	8,375	8,330	(-45)
9	Book value per share (<i>kyats</i>)	25,286.35	24,350.10	(-936.25)
10	Number of branches	35	36	+1
11	Number of staff	644	622	(-22)
12	Number of real estate and buildings	47	48	+1

1. If the end-of-year snapshot figures only are compared, total deposits dropped by **12.12% (24,908.84 million kyats)** at end of FY 2019-2020.
2. If the end-of-year snapshot figures only are compared, total loans & overdrafts dropped by **21.36% (38,319.98 million kyats)** at end of FY 2019-2020.
3. Compared with FY 2018-2019, the profit before tax dropped by **34.34% (2,659.34 million kyats)** in FY 2019-2020. The decline in before tax profit is attributable to
 - i. a smaller loan and OD portfolio size in FY 2019-2020 (See also Chapter 11, *Lending in FY 2019-2020*.)
 - ii. a significant decline in service fee income (See also Chapter 8, *Income for FY 2019-2020*)
 - iii. the reduction in interest rates by 3% by Central Bank of Myanmar between 16th March and 1st May of 2020 to stimulate the economy (after the 1st wave of COVID 19 global pandemic) and
 - iv. the economic impact of the COVID 19 global pandemic generally.

4. The Financial Ratios and Indicators for FY 2019-2020

A comparison the key financial ratios and indicators for FY 2019-2020 with those for FY 2018-2019 are provided here. The liquidity ratio and capital adequacy ratio were calculated according to the calculation instructions prescribed by the Central Bank of Myanmar.

Table 5. Comparison of key financial ratios and indicators of FY 2019-2020 with those for FY 2018-2019.

No	Liquidity & Capital Adequacy	2018-2019	2019-2020	Difference
1	Liquidity ratio	33.85%	45.07%	+11.22
2	Capital Adequacy ratio (Tier 1)	23.16%	34.35%	+11.19
3	Capital Adequacy ratio (Tier 1 + Tier 2)	24.41%	35.60%	+11.19
4	Debt Ratio (Total Assets by Total Liabilities)	1.28:1	1.31:1	+0.03

	Profitability	2018-2019	2019-2020	Difference
5	Profit Before Tax (kyats in millions)	7,744.57	5,085.23	-34%
6	Profit After Tax (kyats in millions)	6,195.66	4,068.18	-34%
7	Return on Capital (Paid-up Capital)			
	Before Tax	31.33%	20.57%	-10.76
	After Tax	25.06%	16.46%	-8.6
8	Total Equity to Paid-up Capital ratio	2.53: 1	2.44:1	-0.09
9	Return on Assets (ROA)	2.14%	1.60%	-0.54
10	Net Interest Margin (Lending & Investing)	4.06%	4.30%	+0.24%

	Share Performance	2018-2019	2019-2020	Difference
11	Share Price on YSX (kyats)	26,000	22,500	-3,500
12	Earnings per share (kyats)	2,506.28	1,645.67	-860.61
13	Price to Earnings per Share (PE ratio) *	10.37	13.67	+3.3
14	Book value per share*** (kyats)	25,286.35	24,350.10	-936.25

* Price to earnings ratio is calculated using YSX closing share price at financial year end, 30/09/2020.

**Book value per share is calculated based on historical or original cost of assets.

1. The increase in liquidity ratio for FY 2019-2020 indicates that liquidity is being effectively managed by bank.
2. The increase in capital adequacy ratio for FY 2019-2020 indicates that there is more capital to cover credits losses than before.
3. In terms of managing liquidity risk and credit risk, bank management has performed better than the previous year.

4. The negative difference for the other financial ratios or indicators is attributable to the drop in profit before tax explained in the previous chapter.
5. The increase in price to earnings ratio is also attributable to the lower YSX share price and lower earnings per share.

5. Profit for FY 2019-2020

A summary comparison of the total incomes and expenditures for FY 2019-2020 and FY 2018-2019 is provided in the following table. A more detailed comparison of income and expenditure is provided in the following chapters.

Table 6. Comparison of income and expense for FY 2019-2020 with FY 2018-2019 (kyats in millions)

Particulars	2018-2019	2019-2020	Difference
Revenue			
Interest Income	23,123.45	19,484.02	-3,639.43 (-16%)
Fee Income	3,111.65	768.23	-2,343.42 (-75%)
Total Revenue	26,235.10	20,252.25	-5,982.85 (-23%)
Expense			
Interest Expense	14,821.02	11,576.67	-3,244.35 (-22%)
Operating Expense	3,669.51	3,590.35	-79.16 (-2%)
Total Expense	18,490.53	15,167.02	-3,323.51 (-18%)
Profit Before Tax	7,744.57	5,085.23	- 2,659.34(-34%)

1. In Table 6, although interest income fell by **3,639.43 million kyats (16%)** in FY 2019-2020, bank managed to reduce interest expense by a similar magnitude, **3,244.35 million kyats (22%)**, to offset the reduction in interest income resulting from a smaller loan & overdraft portfolio size (See also Chapter 11, *Lending in FY 2019-2020*).
2. In Table 6, compared with FY 2018-2019, fee income fell significantly in FY 2019-2020. The reduction in fee income can be attributed to
 - i. a reduction in FX trading gains resulting from reduced FX sales because of the decline in export/import businesses due mainly to the COVID 19 global pandemic and the fluctuations in foreign exchange rates, and
 - ii. FPB no longer charging upfront a service charge of 1% from loans and overdrafts clients (See also Chapter 8, *Income for FY 2019-2020*).
3. In Table 6, the operating expense or fixed costs for FY 2019-2020 did not change significantly from FY 2018-2019 (about **2%**). FPB management did rather well to control operating costs in a time of reduced economic activity due to the COVID 19 global pandemic.

The profit before tax (gross profit), **5,085.23 million kyats**, on 30 September 2020 (the end of FY 2019-2020) has been appropriated as follows. The profit after tax (net profit) for FY 2019-2020 is **4068.18 million kyats**.

Table 7. The appropriation of profit before tax for FY 2019-2020.

No	Particulars	Amount (kyats in millions)
1	Corporate Income Tax (20%)	1,017.05
2	Statutory Capital Reserve (25%)	1,017.05
3	Retained Earnings	3,051.13
	Total	5,085.23

6. Corporate Income Tax

First Private Bank has paid the proper amount of corporate income tax every year. The total amount of corporate income tax paid to the state since its founding, from FY 1992-1993 to FY 2019-2020, is **22,386 million kyats**.

The following table shows the gross profit, income tax paid and dividend paid or provisioned throughout the years of FPB's operation from FY 1992-1993 to FY 2019-2020.

Table 8. Comparison of before tax profit, corporate Income tax and dividends throughout the years of FPB's operation (kyats in millions)

No	Financial Year	Before Tax Profit	Income Tax	Dividend
1	1992-1993 to 2012-2013	31,401	9,126	14,347
2	2013-2014	8,048	2,011	4,000
3	2014-2015	8,762	2,189	4,410
4	2015-2016	8,549	2,137	4,320
5	2016-2017	8,633	2,158	4,944
6	2017-2018	7,801	1,560	4,944
7	2018 (6months)	3,198	639	1,881
8	2018-2019	7,745	1,549	4,647
9	2019-2020	5,085	1,017	(To be confirmed)
	Total	89,222	22,386	

7. Value of FPB Shares

7.1 Changes in the Book Value per Share

Based on the external auditor's audit report, the book value per share on 30th September 2020 (the end of FY 2019-2020) was **24,350.10 kyats**. Compared with the book value per share at the end of FY 2018-2019 (30th September 2019), **25,286.35 kyats**, the book value per share decreased by **3.7%**. The above book values were calculated based on historical purchase cost of assets (especially land and buildings) and did not consider the current market value of bank's land and buildings.

An evaluation in October 2020, made by FPB's assessors, estimated the market value of FPB's land and buildings as **24,879.98million kyats**. If the net difference between fair market value and original value of FPB's land and buildings, **15,100.48 million kyats**, is included in the book value calculation, the book value per share will be **30,459 kyats** on 30th September 2020.

- Book value per share (land & building @ historical cost) – **24,350.10 kyats**
- Book value per share (land & building @ fair value) – **30,791.69 kyats**

7.2 Changes in Shareholders' Equity

Shareholders equity and book value per share for FY 2019-2020 are compared with those for FY 2018-2019 in the following table.

Table 9. Changes in shareholders' equity.

(kyats in millions)

No	Particulars	2018-2019	2019-2020
1	Paid-up Capital	24,720.53	24,720.53
2	Share Premium	11,845.88	11,845.88
3	Statutory Capital Reserve	15,695.20	16,712.25
4	General Reserve for Bad Debts	3,608.43	2,821.56
5	Contingency Reserve Fund	102.56	102.56
6	Other Reserve Fund	8.12	8.12
7	Dividend Reserve	6,528.49	3,983.85
	Total Equity of Shareholders	62,509.20	60,194.75
	Book Value per Share*	25,286.35	24,350.10

(*Based on the historical cost of land and buildings)

7.3 FPB Shares Trading on Yangon Stock Exchange (YSX)

The Board of Directors received the mandate to list on YSX at the 24th Annual General Meeting of shareholders held on 29th November 2015. The Board of Directors decided to list FPB shares on YSX at BOD meeting held on 7th December 2015. FPB applied to YSX for listing on 8th December 2015 and became listed on YSX on 20th January 2017.

- The main purpose of listing on YSX was to create more value for our shareholders.
- On 30th September 2020, the YSX closing price of FPB shares was **22,500 kyats**.
- The total volume of trade of FPB shares from listing date (20/1/2017) to the end of FY 2019-2020 (30/9/2020) was **500,711** shares valued at **10,382.44 million kyats**.
- The total volume in trade of FPB shares throughout FY 2019-2020 from 01/10/2019 to 30/9/2020 was **131,613** shares valued at **2,986.08 million kyats**.

8. Income for FY 2019-2020

First Private Bank's main sources of income are lending, investments, and financial services. A breakdown of the total income for FY 2019-2020 shows that interest income from lending accounted for **85.5%** of total income whereas fee income accounted for only **3.79%**. One challenge for bank management in the next financial year is to increase the fee income's share of total income.

Table 10. Comparison of the contribution of each type of income to total income (kyats in millions).

Income Type	2018-2019		2019-2020	
	Amount	Percentage	Amount	Percentage
Interest Income from Lending	21,023,347	80.13%	17,314,960	85.50%
Interest Income from Investing	2,100,102	8.00%	2,169,063	10.71%
Fee Income	3,111,653	11.86%	768,228	3.79%
Total	26,235,102		20,252,251	

8.1 Interest Income from Loans & Overdrafts

Table 11. Comparison of loans & overdraft interest income for FY 2019-2020 and FY 2018-2019 (kyats in millions).

Lending Income	2018-2019	2019-2020	Difference
Loan Interest Income	19,257.097	15,806.418	-3,450.679 (- 17.92%)
Overdraft Interest Income	1,766.250	1,508.542	-257.708 (- 14.59%)
Total	21,023.347	17,314.960	-3,708.387 (-17.64%)

Compared with FY 2018-2019, interest income from loans and overdrafts declined by **3,708.387 million kyats (17.64%)**. The primary and secondary reasons for this are

- a smaller loan and OD portfolio size in FY 2019-2020 compared to that for FY 2018-2019 (See Chapter 7) and
- the reduction in interest rates by 3% by Central Bank of Myanmar between 16th March and 1st May of 2020.

8.2 Interest Income from Investments

Table 12. Comparison of investment interest income for FY 2019-2020 and FY 2018-2019 (kyats in thousands).

Investment Income	2018-2019	2019-2020	Difference
Interest from Purchased Treasury Bonds	1,947,500	2,004,890	57,390 (+2.95%)
Interest from Deposits @ CBM	112,139	164,173	52,034 (+46.40%)
Interest from Deposits at Other Banks	40,463		-40,463 (-100%)
Total	2,100,102	2,169,063	68,961 (+3.28%)

Compared with FY 2018-2019, interest income from investments in government treasury bonds and money market deposits saw a modest increase of **68.961 million kyats (3.28%)**

8.3 Fee Income from Services

Table 13. Comparison of fee & commission income for FY 2019-2020 and FY 2018-2019 (kyats in thousands).

	Fee Income	2018-2019	2019-2020	Difference
1	Fees from domestic remittance	216,899	190,022	-26,877 (-12.39%)
2	Fees from on overseas remittance	182,348	207,007	24,659 (+13.52%)
3	Fees from SWIFT Payments	3,539	1,763	-1,776 (-50.18%)
4	Commission on fire insurance	74,192	78,868	4,676 (+6.30%)
5	Commission on hire purchase	1,278	293	-985 (-77.07%)
6	Fees from bank's mobile wallet	13,825	10,994	-2,831 (-20.48%)
7	Fees from bank guarantee	194,954	143,755	-51,199 (-26.26%)
8	Fees from bill collection	2,463	569	-1,894 (-76.90%)
9	Gains from FX trading	538,727	22,664	-516,063 (-95.79%)
10	Miscellaneous Receipts	103,475	100,661	-2,814 (-2.72%)
11	Disposal of fixed assets	6,799	120	-6,679 (-98.24%)
12	Service charges (including loans & overdrafts)	1,773,154	11,512	-1,761,642 (-99.35%)
	Total	3,111,653	768,228	-2,343,425 (-75.31%)

There was a significant decline in fee income from FY 2018-2019 to FY 2019-2020, about **2,343.425 million kyats (75.31%)**. Among the 12 fee income items in Table 13, two items accounted for **97%** of the decline. They are gains from FX trading and service charges for loans and overdrafts.

- In Table 13, gains from FX trading decreased by **516.063 million kyats (95.79%)** in FY 2019-2020. The reason for reduction in FX trading gains is the decreased demand for FX because of the decline in export/import businesses due mainly to the COVID 19 global pandemic and the associated fall in foreign exchange rates.
- In Table 13, service charges decreased by **2,343.425 million kyats (75.31%)** in FY 2019-2020. The reduction is the result of FPB no longer charging upfront a service charge of 1% for loans and overdrafts.
 - i. Prior to FY 2019-2020, FPB collected a 1% service charge upfront for loans and overdrafts and charged an annual interest rate of 12% on them.
 - ii. Starting from FY 2019-2020, the 1% service charge upfront was no longer applied (to balance the business needs of both clients and FPB) and instead the loans and overdrafts interest rates were increased to 13%.

9. Expense for FY 2019-2020

FPB's annual total expenses can be divided into two main groups: interest expense and operating expense.

Table 14. Comparison of interest expenses and operating expenses for FY 2019-2020 and FY 2018-2019 (kyats in millions).

Main Expense Groups	2018-2019		2019-2020	
	Amount	Percentage	Amount	Percentage
Total Interest Expense	14,821.02	80.15%	11,576.67	76.33%
Total Operating Expense	3,669.51	19.85%	3,590.35	23.67%
Grand Total	18,490.53		15,167.02	

- Interest expense paid for deposits amounts to about 80% of FPB's total expense.
- The total interest expense for FY 2019-2020 was lower than that for FY 2018-2019 by **3,244.35 million kyats (17.5%)** because total deposits held in FY 2019-2020 was lower than the previous year.
- The total operating expense for FY 2019-2020 was lower than that for FY 2018-2019 by **79.16 million kyats (2.16%)**. Staff salary & remuneration accounts for about 60% of the total operating expense.
- FPB management has always strived to spend wisely and avoid un-necessary waste. But as FPB invests more in relevant financial technologies and recruit more talent to become a more advanced digital and customer focused bank, the operating costs could rise during its transformation periods.

10. Deposits in FY 2019-2020

Table 15. Total deposit amounts and deposit amounts by product type for FY 2019-2020 compared with those for FY 2018-2010 (kyats in millions).

No	Particulars	2018-2019	2019-2020	Change
1	Current Accounts	27,410.76	19,088.95	-8,321.81 (-30.36%)
2	Savings Accounts	119,300.83	119,865.62	+564.79 (+0.47%)
3	Fixed Deposit Accounts	56,085.70	37,272.03	-18,813.67 (-33.54%)
4	Called Deposit Accounts	2,617.00	4,290.59	+1,673.59 (+63.95%)
5	Mobile Wallet Accounts	105.06	93.32	-11.74 (-11.17%)
	Total	205,519.35	180,610.51	24,908.84 (-12.12%)

1. In FY 2019-2020, Savings account deposits made up **66.37%** of FPB's total deposits followed by Fixed Deposit accounts that made up **20.64%** of FPB's total deposits.
2. If the end-of-year snapshot figures only are compared, total deposits dropped by **12.12% (24,908.84 million kyats)** at end of FY 2019-2020.
3. The decline in the total customer deposit amount can be attributed to the decline in the non-interest bearing Current accounts used by businesses and the interest bearing Fixed Deposit (term deposit) accounts used by both individuals and businesses for earning interest.
4. The drop in non-interest bearing, Current account deposits may be an indication of the strong competition in the banking industry and that customers have more choice than ever before.
5. The drop in interest bearing Fixed Deposit accounts may be attributed to the marginally higher interest rates offered by some competing banks and the greater choice of banks customers have nowadays in Myanmar. Currently, there are 31 in local banks in Myanmar offering similar products and services. Another reason could be that people were not able to commit to saving for a fixed term, as they normally, would during a time of reduced business activity due to the COVID 19 global pandemic.
6. FY 2019-2020, however, saw an increase in on-demand Savings account deposits (account interest credited quarterly) and Call Deposit account deposits (account interest credited daily). The growth in deposits for these account products is an indication that FPB is still relevant to customers and trusted by customers despite growing competition in the banking industry.

11. Lending in FY 2019-2020

In FY 2019-2020, about 86% of FPB's total income came from lending. Lending is FPB's principal line of business. The challenge for FPB with respect to lending in the years ahead is to increase market share as well as increase competitiveness by improving bank's customer acquisition, lending expertise & practices, credit risk management and adopting better technology.

11.1 Size of Loans & Overdrafts Portfolio

Table 16. A breakdown of the loans & overdrafts portfolio by product/collateral, outstanding amount, and number of accounts.

		2018-2019		2019-2020	
No	Collateral or Product Type	Accounts	kyats (millions)	Accounts	kyats (millions)
1	Land and Building	1,113	173,006.79	981	130,470.17
2	Fixed Deposit	24	36.40	13	23.5
3	Gold and Jewellery			-	-
4	Hire Purchase	12	204.56	1	1.97
5	Project Loan	2	187.50	7	992.00
6	SME Loan	25	5,827.50	52	9,448.71
7	Staff Loan	363	135.04	367	141.46
	Total	1,539	179,397.79	1,421	141,077.81

- The total number of outstanding loan and overdraft accounts decreased by 118 accounts at the end of FY 2019-2020 compared with end of FY 2018-2019.
- The loan and overdraft portfolio size decreased by **38,319.98 million kyats (21.36%)** at the end of FY 2019-2020 compared with the end of FY 2018-2019.
- The decrease in number of accounts and portfolio size can be attributed to increase competition for clients in the banking industry. FPB be needs to improve its strategies to retain good clients as well as its marketing to acquire good new clients.

11.2 Lending by Sectors and Segments

The following is a comparison of lending by industrial sector and customer segment for FY 2019-2020 and FY 2018-2019. There was a decrease in lending across all external industry and external customer segments except SME lending.

Table 17. A comparison of lending by industrial sectors and customer segments for FY 2019-2020 and FY 2018-2019 (kyats in millions).

No	Industry or Customer Segment	2018-2019	2019-2020
1	Industry (agriculture, construction, utilities etc.)	13,949.76	9,847.3
2	Trading	85,090.46	66,452.81
3	Manufacturing	24,275.27	21,066.66
4	Retail & Services	49,915.21	34,118.90
5	Hire Purchase	204.55	1.97
6	SME Loan	5,827.50	9,448.71
7	Staff Loan	135.04	141.46
	Total	179,397.79	141,077.81

11.3 Lending to SMEs

To support and finance Myanmar SMEs as part of its overseas development assistance (ODA) program, Japan International Cooperation (JICA) has been providing low interest rate two-step loans through state-owned Myanmar Economic Bank to selected local private banks.

FPB signed an agreement with the state-owned Myanmar Economic Bank on 6th September 2018 to participate in JICA's two step-loan program. In FY 2019-2020, FPB continued for a second year as a participating financial institution (PFI) to offer JICA's two-step SME loans to local SMEs. As of 30 September 2020 (the end of FY 2019-2020), FPB has disbursed loans worth a total of **9,448.71 million kyats** to 52 local SMEs.

11.4 Lending to Related Parties

As of 30th September 2020 (end of FY 2019-2020), there were ten cases of lending to parties related to Directors (i.e. members of the Board of Directors). The total amount of those ten loan accounts were **1,651.56 million kyats** or **1.17%** of the total outstanding loans & overdrafts.

12. Non-Performing Loans (NPL) and Provision for NPLs

12.1 Loan Loss Reserve

First Private Bank maintains a general loan loss reserve of 2% of the total outstanding loans to protect against unexpected future loan losses as well as makes specific loan loss provisions to cover collateral shortfalls of specific loan accounts, once they are known, in compliance with Central Bank of Myanmar asset classification and provisioning regulation. As of 30th September 2020 (the end of FY 2019-2020), FPB's total loan loss reserve was **2,821.56 million kyats**.

12.2 Recovery of NPLs

As of 30th September 2020 (the end of FY 2019-2020), there were 21 non-performing loan accounts that were more than 90 days past due of either principal or interest. The principal amount owed to FPB was **11,323.22 million kyats** or **8.03%** of total outstanding loans and overdrafts. Legal proceedings to recover 15 of the 21 NPL accounts were already underway.

12.3 Outstanding NPLs

Compared with the amount of non-performing loans (**8,715.86 million kyats**) at end of FY 2018-2019, the amount of non-performing loans (**11,323.22 million kyats**) at end of FY 2019-2020 increased by **2,607.36 million kyats (29.92%)**.

For clients who have difficulty repaying principal or interest, FPB's first approach is to work with clients to help them find solutions and to reschedule the payments. Legal proceedings are always the last resort.

Table 18. List of non-performing loans at end of FY 2019-2020

Accounts	NPL Classification	Loan Amount (millions in kyats)	%	Actions Taken
19	Loss	11,143.22	7.90	Lawsuits filed against 15.
2	Doubtful	180	0.13	Sent attorney's notice.
21		11,323.22	8.03	

Despite the increase in NPL amount, the likelihood of loss given default is negligible because the collaterals adequately cover the loans, lawsuits to recover the NPLs have been filed in court, and the directors & bank supervision committee are diligently working on the recovery of NPLs. FPB has never lost a court case to recover loans.

13. Foreign Banking Services

13.1 Retail Money Changer License

First Private Bank received its money changer license (CBM-FEMD 8/2011) for retail foreign exchange (FX) trading from Central Bank of Myanmar on 24th October 2011. Since the granting of money changer license, money changer counters have been opened at FPB's Yangon Head office branch and 22 other branches. FPB's money changer counters currently trade (i.e. buy and sell) in several foreign currencies: US dollar (USD), Singapore dollar (SGD), Euro (EUR), Thai baht (THB) and Malaysian ringgit (MYR).

13.2 Wholesale FX Trading & International Banking License

First Private Bank received its foreign exchange authorized dealer license (CBM-FEMD 93/2012) from the Central bank of Myanmar on 24th August 2012. The FX authorized dealer license allowed bank to engage in wholesale (or inter-bank) FX trading as well as provide international banking & financial services to customers. FPB started providing international banking services to its customers on 2nd October 2012, beginning from its Yangon Head Office branch.

International banking services provided by FPB include (1) banking services such as the opening of foreign currency denominated current accounts, domestic foreign currency account transfers, (2) financial services such as international fund transfers via SWIFT and international remittance via Western Union and (3) trade finance services such as export and import letters of credit.

13.3 International Remittance in Collaboration with Western Union

FPB signed an agreement with the US based international remittance service provider Western Union (WU) on 12th January 2013 to become a WU remittance agent that provides international remittance services in Myanmar.

Initially, FPB in partnership with WU provided real time, in-bound remittance services to Myanmar from over 70 countries. FPB received approval from Central Bank of Myanmar to provide out-bound remittance services from Myanmar to overseas on 6th January 2016. Since then, FPB in partnership with WU has been providing both in-bound as well as out-bound international remittance services to its customers.

The international remittance business is thriving and has been a good source of fee income. In FY 2019-2020, the fee income received from Western Union for international remittance services was **207.01 million kyats**. This was **24.66 million kyats** (or **13.52%**) higher than previous year's fee income from Western Union remittance.

13.4 Fee Income from Foreign Banking Services

For FY 2019-2020, FPB earned **276.17 million kyats** from foreign banking services. A comparison of fee income from foreign banking services for FY 2019-2020 and FY 2018-2019 is provided in the table below. The reason for the decline in fee income in FY 2019-2020 is the decline in export/import businesses due mainly to the COVID 19 global pandemic and the fluctuations in the foreign exchange rates.

Table 19 Comparison of fee income from various foreign banking services for FY 2019-2020 and FY 2018-2019 (kyats in millions).

-34.49

No	Fee Income	2018-2019	2019-2020	Difference
1	Banking Service	70.96	46.50	-24.46 (-34.47%)
2	Western Union Remittance	182.35	207.01	+24.66 (+13.52%)
3	Retail FX Trading Gains	29.47	19.97	-9.50 (-32.24%)
4	Business FX Trading Gains	468.19	2.69	-465.50 (-99.43%)
	Total Income	750.97	276.17	-474.80 (63.22%)

14. “My Kyat” Mobile Wallet

First Private Bank was granted approval to provide mobile banking and mobile financial services by the Central Bank of Myanmar on 30th June 2014. FPB launched its mobile wallet service named My Kyat in partnership with local fintech, Frontier Technology Partners Ltd., on 7th May 2015. The target market for My Kyat mobile wallet is the unbanked population. FPB aims to deliver financial services to the unbanked customers through its My Kyat mobile wallet. My Kyat mobile wallet app is supported on android phones and can be downloaded from Google play store on the Internet.

Through My Kyat mobile wallet, users have access to services such as cash-in, cash-out, remittance, bill payments (e.g. electricity, municipal and telephone bills), phone top-up, online gaming purchases, ticket purchases (e.g. highway bus ticket and flight ticket), hotel room booking and retail payments (e.g. restaurants and shops). More services will be added to My Kyat mobile wallet as the product is continually improved.

As of 30th September 2020 (end of FY 2019-2020) there were **65,143** users of My Kyat mobile wallet and **37** merchants accepting My Kyat mobile wallet. My Kyat mobile wallet is currently being serviced by an agent network of **1570** authorized agents throughout the 14 states and divisions of Myanmar and the government administrative capital, Nay Pyi Taw. The agent network includes **658** township post offices (acting as agents as part of FPB’s partnership with Myanmar Post Office), all **36** FPB bank branches and other FPB appointed My Kyat agents.

Our My Kyat mobile wallet business has been steadily growing since its launch in 2015. The fee income earned in FY 2019-2020 was **10.99 million kyats**. The fee income for FY 2019-2020 was lower by **2.83 million kyats** (or **20.48%**) from that for FY 2018-2019, **13.82 million kyats**. The decrease in fee income can be attributed to the increased number of mobile wallets and competition in the mobile wallet market.

15. Shareholders Eligible for Dividends

Since First Private Bank is listed on the Yangon Stock Exchange (YSX) and its shares are traded on YSX, it is necessary to determine the shareholders eligible for dividends. Shareholders on record at the closing of YSX on 30th September 2020 (or on YSX records as of 6th October 2020) will be eligible to receive dividends paid for 2019-2020 financial year.

As of 30th September 2020 (End of FY 2019-2020), FPB's retained earnings from which dividends could be paid was **3,983.86 million kyats**.

16. Central Bank of Myanmar's Directive on Dividend Pay Outs

To pay dividends to shareholders, First Private Bank must satisfy the requirements stated in Central Bank of Myanmar Directive (5/2017) issued on 7th March 2017 and Article 40 of Financial Institutions Law (2016).

FPB almost satisfies the requirements of CMB Directive (5/2017). The requirements prescribed in that directive can be summarized as follows.

1. A minimum average capital adequacy ratio (CAR) of 8% for the current financial year and the two years prior.
 - i. Capital adequacy ratio for FY 2017-2018 (April to March) was 23.42%
 - ii. Capital adequacy ratio for FY 2018-2019 (October to September) was 24.41%
 - iii. Capital adequacy ratio for FY 2019-2020 (October to September) was 35.60%.
2. A statutory capital reserve (FPB's is **16,712 million kyats**) and a loan loss reserve (FPB's is **2,821.56 million kyats**) be properly maintained and provisioned as per Article 35 of Financial Institutions Law (2016).
3. Dividends must be paid from retained earnings (or net profit that has not be drawn or used). The total amount of dividends paid out in current financial year must not exceed the net profit made in the previous financial year.
4. External auditors do not object to payment of dividends.
5. The amount of net non-performing loans (NPL) must not exceed 5% of the total outstanding loans & overdrafts amount. FPB's outstanding NPL as of 30 September 2020 (end of FY 2019-2020) was **8.03%**.

Article 40 of Financial Institutions Law (2016) requires total bank assets must not be less than total liabilities and paid-up capital. FPB completely satisfies this requirement.

17. The Board of Directors

Article 81 of First Private Bank's Articles of Association states that the size of the BOD, including Chairman, shall be no fewer than 15 and no more than 21. At 28th annual general meeting held on 24th November 2019, the board was organized with 12 elected directors, two independent directors and the chief executive officer, altogether 15 members.

The **twelve elected members** of the board of directors in FY 2019-2020 were (1) Dr. Sein Maung, (2) Daw Hla Hla Win (3) U Tun Saing, (4) U Kaung, (5) U Myo Tun, (6) Dr. Tin Kyi, (7) U Han Myint, (8) U Myint Lwin, (9) U Htin Aung Kyaw Oo, (10) Dr. Aung Min, (11) U Thein Myint and (12) Dr. Tin Theing. The **two independent directors** were U Kap Khen Pau and Daw Yee Yee Lwin.

17.1 Chairman of BOD

Article 82 of First Private Bank's Articles of Association states that a full-time Chairman of BOD must be elected by the directors.

At the first board of directors meeting of FY 2019-2020 (1/2019), held on the same day, 24th November 2019, after the 28th Annual General Meeting, the directors unanimously elected, Dr. Sein Maung, as Chairman of the Board.

17.2 Secretary of BOD

At the first board of directors meeting of FY 2019-2020 (1/2019), the directors elected Daw Hla Hla Win as Secretary and U Myint Zaw (Chief Executive Officer) as Joint Secretary of the Board.

17.3 Independent Directors

According to the Central Bank of Myanmar (CBM) Directive (9/2019), when the size of the BOD is not more than 11 members (i.e. 11 or less), one member must be a non-shareholding, independent director; when the size of the BOD is more than 11 members, two members must be non-shareholding, independent directors.

The two independent directors appointed at the first board of directors meeting of FY 2019-2020 (1/2019) were U Kap Khen Pau and Daw Yee Yee Lwin.

17.4 Board of Director Meetings

The Central Bank of Myanmar (CBM) Directive (9/2019) requires the Board of Directors of any bank to hold regular meetings at least 12 times a year.

During FY 2019-2020, the Board of Directors held 11 regular monthly meetings and one extraordinary meeting. In addition to BOD meetings, the board-level credit committee also held 47 credit assessment meetings, almost one every week.

17.5 Resignation of Members of BOD

Dr. Tin Thein resigned as member of the board of director after many years of service at the board meeting (2/2020) held in February 2020.

17.6 Full-time Directors

Directors working full time at the bank are (1) Dr. Sein Maung (Chairman), (2) Daw Hla Hla Win (Secretary), (3) Dr. Aung Min (Chief Information Officer) and (4) U Myint Zaw (Chief Executive Officer).

17.7 Remuneration for Directors

- In FY 2019-2020, the total remuneration awarded to the full-time directors was **131.78 million kyats**.
- In FY 2019-2020, the total remuneration awarded to part-time directors and advisors was **17.10 million kyats**.

17.8 Branch Supervision Committees

A unique feature of FPB's corporate governance model is the organization of a Branch Supervision Committee for each branch made up of Director(s), consultants, local business owners and shareholders.

One function of the Branch Supervision Committee is to assess the business and collateral of loan applicants applying for loans at the branch and to sanction suitable loan amounts. For the 2018-2019 financial year, the meeting expenses for the Branch Supervision Committee amounted to **10.71 million kyats**.

18. Organization of Board Committees

According to the Myanmar Financial Institutions Law (2016) and regulations of the Central Bank of Myanmar, the Board of Directors must establish the following mandatory board-level committees, comprising of directors and senior executives, to oversee banking operations and ensure good corporate governance.

18.1 Risk Management Committee

The Risk Management Committee includes Dr. Sein Maung (Chairman), Daw Hla Hla Win (Executive Director), U Myint Zaw (Chief Executive Officer), Daw Mi Mi Naing (Chief Financial Officer), Daw Soe Soe Win (Chief Loans Officer), U Aung Myo Htut (Chief Cash Officer) and U Myo Min Cho (Chief Operating Officer).

18.2 Credit Committee

By the resolution of special board meeting (1/2018) held on 26 August 2018, the Credit Committee is organized with all Directors as members. According to the rules of the Credit Committee, at least five directors must attend each Credit Committee meeting.

18.3 Remuneration Committee

The remuneration committee is organized with six members of the board of directors.

18.4 Shareholders' Audit Committee

The shareholders audit committee is organized with at least three shareholders and an independent director.

18.5 Asset & Liability Management Committee

As mandated by the Myanmar Financial Institutions Law (2016), the asset & liability management committee has been organized with the following executives: the chief executive officer (CEO), the chief operating officer (COO), the chief loans officer (CLO) and the chief cash officer (CCO). The key role of ALM committee is to manage liquidity risk, interest rate risk and mismatches between assets and liabilities.

18.6 Compliance Committee

As mandated by the Myanmar Financial Institutions Law (2016), the compliance committee has been organized with the following executives: the chief executive officer (CEO), the chief operating officer (COO), the chief loans officer (CLO) and the chief cash officer (CCO).

19. Human Resource Management

At the end of 2019-2020 financial year, FPB had **36** bank branches (including Head Office) and a workforce of **622** staff. Out of 622, **160** were managers, holding the position of deputy manager or above, **281** were bank branch operational staff, ranging from supervisor to entry level and the remaining **181** were general office staff (e.g. drivers, cleaners, security, etc.).

The salary & benefits paid out for FY 2019-2020 was **2,100.35 million kyats**, an increase of **69.66 million kyats** (or **3.43%**) from that for FY 2018-2019, 2,030.69 million kyats. The salary & benefits made up **58.50%** of bank's total operating expense.

19.1 Senior Management Team

The day-to-day operation of the bank is managed by a team comprising of an Executive Director (member of BOD), Chief Executive Officer and other executives heading functional departments. The salary & benefits paid to senior management in FY 2019-2020 was **88.34 million kyats**.

19.2 Staff Welfare

FPB has a **staff welfare fund** to support employees in time of need as well as to provide extra cost of living allowance on top of their salary. In 2019-2020 financial year, an amount of **74.70 million kyats** was used from the staff welfare fund to provide financial assistance to our staff. The staff welfare fund has also been used to provide FPB staff with zero interest rate or low interest rate loans.

In addition to the staff welfare fund, FPB also has a **staff provident fund** to help its staff save for retirement. When an employee retires, he or she receives a lump sum payment from the provident fund. To encourage employees to save, FPB matches the contribution made by staff to the provident fund. The co-contribution made by the bank to the staff provident fund in FY 2019-2020 was **30.75 million kyats**.

FPB also contributes its monthly share to the **government's social welfare fund** as stipulated by the Union Social Welfare Department so that FPB employees can enjoy benefits under government's social welfare programs. For 2019-2020 financial year, FPB's co-contribution for its staff to the government's social welfare fund was **31.20 million kyats**.

A **healthcare fund for staff** have also been established by the board of directors to provide financial assistance to employees who are undergoing medical treatment, surgery as well as employees with emergency medical needs.

19.3 Training & Development

FPB is acutely aware that the quality of our workforce is critical to our competitiveness and future success. In FY 2019-2020, the focus was on developing a graduate program to develop future leaders of the bank and training on international financial reporting standards (IFRS) with the aim of FPB becoming fully IFRS compliant in a couple of years.

20. Plans & Objectives for the Year Ahead

The planning of future work and projects by the Board of Directors is guided by the strategic goals of contributing to the financial industry & economic development, creating value for key stakeholders (shareholders, employees and customers) and further developing FPB as a financial institution.

Growing Branch Network. FPB plans to expand its branch network to all states and commercial centres in the country. The priority is to open more branches in the rural rather than urban areas to reach out to the still sizable unbanked population and to provide them with the necessary financial services to help alleviate poverty and promote financial wellbeing.

Modernizing Banking Systems. FPB has plans to upgrade its current legacy core banking system with a modern best-in-class core banking system to compete with local as well as international banks. A new, modern core banking system will give FPB the business agility to remain relevant and responsive to customers. The new core banking system will serve as the platform for mobile and internet banking omni-channels that will be implemented next to increase both the range and scope of bank's products and services.

Upskilling Staff & Improving Service Quality: FPB is continually working to improve, through training programs, the skills of its staff and the quality of their service so that staff will have the capability to successfully perform their tasks and provide quality service to customers. The board of directors, bank's senior management, branch supervision committees and branch management are all actively involved in improving the quality of customer service offered by our staff at all branches.

Promoting FPB's Brand. To promote FPB's prospects to potential investors and to inform existing shareholders, FPB's prospectus and financial statements are provided in its profile page on YSX (<https://ysx-mm.com>). To promote FPB's products, services and business activities to customers and shareholders, such information are provided in real time on its websites (www.fpbbankmyanmar.com, www.fpb.com.mm, www.firstprivatebank.com.mm) as well as its Facebook Page "First Private Bank".

Increasing Fee Income. FPB's main source of income has been lending. Interest income from lending predominantly accounts for FPB's total income. While lending will always be the main source of income for a commercial bank, FPB will strategize and work towards significantly increasing its fee income and its share of total income by developing new products & services and increasing the market penetration of its existing products & services.

21. Conclusion


The organized leadership by the Chairman & Board of Directors, the responsible supervision of branches by the branch supervision committees, the hard work by bank management & staff, the support of shareholders & customers have been critical to establishing FPB's good reputation and trust among the general public.

Going forward the board of directors and executive management will do their utmost to make FPB more successful. We would also like to urge shareholders to continue electing suitably qualified directors who will serve the bank well.

Finally, we would like to thank our directors, honorary advisors, branch supervision committee members, shareholders, customers and, last but not least, our bank staff for their dedication, commitment and contributions to another successful year for First Private Bank.



Director
(Chairman of the Board)



Director



Director

FIRSTPRIVATE BANK LIMITED

FINANCIAL STATEMENTS:

STATEMENT OF MANAGEMENT'S RESPONSIBILITY

REPORT OF THE INDEPENDENT AUDITOR

STATEMENT OF FINANCIAL POSITION AS AT SEPTEMBER 30, 2020

STATEMENT OF COMPREHENSIVE INCOME FOR THE YEAR ENDED SEPTEMBER 30, 2020

STATEMENT OF CHANGES IN EQUITY FOR THE YEAR ENDED SEPTEMBER 30, 2020

STATEMENT OF CASH FLOW FOR THE YEAR ENDED SEPTEMBER 30, 2020

NOTES TO THE FINANCIAL STATEMENTS

PERIOD:

YEAR ENDED SEPTEMBER 30, 2020

INDEPENDENT AUDITOR'S REPORT TO THE MEMBERS OF

First Private Bank Limited

Report on the financial statements

We have audited the financial statements of First Private Bank Limited, which comprise the statement of financial position as at 30th September 2020, and the statement of profit or loss, statement of changes in equity and cash flow statement for the year ended, and summary of significant accounting policies and other explanatory notes.

Management's Responsibilities for the Financial Statements

Management is responsible for the preparation and fair presentation of these financial statements in accordance with the Myanmar Financial Reporting Standards (MFRS). This responsibility includes; designing, implementing and maintaining internal control relevant to the preparation and fair presentation of financial statements that are free from material misstatement, whether due to fraud or error, selecting and applying appropriate accounting policies, and making accounting estimates that are reasonable in the circumstances.

In preparing the financial statements, management is responsible for assessing the Bank's ability to continue as a going concern, disclosing as applicable, matters related to going concern and using the going concern basis of accounting unless management either intends to liquidate the Bank or to cease operations, or has no realistic alternative but to do so. Those charged with governance are responsible for overseeing the Bank's financial reporting process.

Auditor's Responsibilities

Our objectives are to obtain reasonable assurance about whether the financial statements as a whole are free from material misstatement, whether due to fraud or error, and to issue an auditor's report that includes our opinion. Reasonable assurance is a high level of assurance, but is not a guarantee that an audit conducted in accordance with Myanmar Standards on Auditing (MSAs) will always detect a material misstatement when it exists. Misstatement can arise from fraud or error and are considered material if, individually or in the aggregate, they could reasonably be expected to influence the economic decisions of users taken on the basis of these financial statements. As part of an audit in accordance with Myanmar Standards on Auditing (MSAs), we exercise professional judgment and maintain professional skepticism throughout the audit. We communicate with those charged with governance regarding, among other matters, the planned scope and timing of the audit and significant findings, including any significant deficiencies in internal control that we identify during our audit. We also provide those charged with governance with a statement that we have complied with relevant ethical requirements regarding independence, and to communicate with them all relationships and other matters that may reasonably be thought to bear on our independence, and where applicable, related safeguards.

Basis For Qualified Opinion

The opening net book value of intangible assets, which can't be used in the future because of a cancelled agreement with the company provided service for core banking software, was MMK 1,096,349,929 .So we assumed that this intangible asset is fully impaired and company has to recognize the impairment loss immediately in profit or loss account under Myanmar accounting standards 36- Impairment of assets. But only partial amount MMK 274,087,439 was recognized in profit or loss account for this financial year and the all remaining amount of intangible asset MMK 822,262,436 may increase the profit of this financial year.

Qualified Opinion

In our opinion, except for the possible effects of the matter described in the Basis for qualified opinion paragraph, the financial statements are properly drawn up in accordance with MFRS so as to give a true and fair view of the financial position of First Private Bank Limited as of 30th September 2020, and of its financial performance and its cash flow for the year then ended on that date.

Report on legal and regulatory requirement

In accordance with the Section 280 (a) and (b) of Myanmar Companies Law, we also report that:

- (a) We have obtained all the information and explanations we have required and
- (b) Books of account have been maintained by the Company as required by Section 258 and 264 of the Myanmar Companies Law.

Also in accordance with Section 89(A) of the Financial Institution Law, we report that the financial statements of the bank adequately reflect the financial position of the bank and its solvency.



U Sein Win

Certified Public Accountant

Date:

.12.2020



ပထမ ပုဂ္ဂလိက ဘဏ် လီမိတက် FIRST PRIVATE BANK LIMITED

No. 619~ 621, MERCHANT STREET, (Corner of Merchant Street & Bo Soon Pat Street)
PABEDAN TOWNSHIP, YANGON. UNION OF MYANMAR.

TELEPHONE : 095 1 376 451 ~ 452 / 378 268 ~ 269.
095 1 251 748 ~ 749 / 246 786.

FAX : 095 -1- 242 320 / 250 148 / 251 747.
Website : www.firstprivatebank.com.mm

e-mail : fpbho.ygn@gmail.com; hofirst.private@gmail.com
fpbbank@myanmar.com.mm

STATEMENT OF MANAGEMENT'S RESPONSIBILITY

FOR FIRST PRIVATE BANK LIMITED

The Directors are responsible for preparing the annual report and the financial statements in accordance with applicable law and regulations.

Myanmar Companies Law requires the Directors to prepare financial statements for each financial year. The Directors are required to prepare the financial statements in accordance with Myanmar Financial Reporting Standards (MFRS). In preparing the financial statements, the Directors have also elected to comply with MFRS, as issued by the Myanmar Accountancy Council (MAC).

In preparing those financial statements, the Directors are required to select suitable accounting policies and then apply them consistently, make judgements and accounting estimates that are reasonable and prudent, state that financial statement comply with MFRS as issued by the MAC, and subject to any material departures disclosed and explained in the financial statements, prepare the financial statements on a going concern basis.

The Directors are responsible for keeping adequate accounting records that are sufficient to show and explain the bank's transactions and disclose with reasonable accuracy at any time the financial position of the bank and to enable them to ensure that the bank financial statements comply with the Myanmar Companies Law. They are also responsible for safeguarding the assets of the bank and hence for taking reasonable steps for the prevention and detection of fraud and other irregularities.

Each of the current Directors confirms that, to the best of his or her knowledge;

- the financial statements, which have been prepared in accordance with MFRS give a true and fair view of the assets, liabilities, financial position and result of the bank
- the accompanying financial statements are complete and correct and have been authenticated in accordance with Myanmar Companies Law
- so far as he or she is aware, there is no relevant audit information of which the bank's auditors are unaware; and
- He or she has taken all the steps that he or she ought to have taken as a Director to make himself or herself aware of any relevant audit information and to establish that the bank's auditors are aware of that information.
- This confirmation is given and should be interpreted in accordance with the Myanmar Companies Law.

Going concern basis

The Directors have a reasonable expectation that the bank has adequate resources to continue in operational existence for the foreseeable future. For this reason, they continue to adopt the going concern basis in preparing the financial statements.

Annual Report

The annual report for year ended 30th September 2020, comprising the financial statements and additional information for investors, has been approved by the Board of Directors and signed on its behalf by.

On behalf of the Board of Directors,



Director




Director

First Private Bank Limited
(Incorporated in the Republic of the Union of Myanmar)
Statement of Financial Positions as at 30 September 2020

	Notes	2020 12 Months MMK	2019 12 Months MMK
<u>Assets</u>			
Cash & cash equivalents	4	66,742,029,314	51,639,176,625
Loans and receivables	5	141,077,812,227	179,397,787,349
Prepaid and other receivables	7	7,404,357,953	6,894,859,383
Inventories		41,471,271	31,511,338
Investments	6	20,701,300,000	24,701,300,000
Property and equipment	8	10,610,418,682	10,792,174,553
Advanced Tax		793,747,848	1,100,000,001
Acceptance, Endorsement & Guarantee		7,147,278,332	9,595,011,819
Total Assets		254,518,415,627	284,151,821,068
<u>Equity</u>			
Authorized Capital		100,000,000,000	100,000,000,000
Paid up capital	9	24,720,530,000	24,720,530,000
Share Premium		11,845,878,597	11,845,878,597
<u>Liabilities</u>			
Deposits from customers	11	180,610,512,099	205,519,354,418
Other liabilities	12	5,495,162,642	4,936,702,791
Payment Order		53,668,046	42,635,014
Provision for income tax		1,017,046,879	1,548,914,821
Acceptance, Endorsement & Guarantee		7,147,278,332	9,595,011,819
Total liabilities		194,323,667,998	221,642,618,863
Total Liabilities and Equity		254,518,415,627	284,151,821,068

See Accompanying Notes to Financial Statements
Authenticated by Directors ;




Chief Executive Officer



Chief Financial Officer



Director/Chairman



Director



Director

First Private Bank Limited

(Incorporated in the Republic of the Union of Myanmar)

Statement of Comprehensive Income for the year ended 30 September 2020

	Notes	2020 12 Months	2019 12 Months
Interest income		17,314,960,808	21,023,347,899
Other Interest income			
Deposit with other banks		102	40,463,204
Securities (Government Bond)		2,004,890,050	1,947,500,000
Deposit Auction		164,172,603	112,139,726
Interest expenses	13	(11,576,669,128)	(14,821,024,103)
Net interest income		7,907,354,434	8,302,426,726
Fees and Commission income	14	745,443,727	2,566,127,876
Fees and Commission expenses	16	(330,094,903)	(424,468,636)
Net fees and commission income		415,348,824	2,141,659,240
Exchange Gain		22,664,190	538,727,269
Exchange Loss		(8,362,025)	
Revenue		8,337,005,424	10,982,813,235
Other income (sale of assets)		120,000	6,798,624
Personal expenses	15	(2,100,349,575)	(2,030,688,115)
Other expenses	17	(1,151,541,456)	(1,214,349,640)
Net profit (Before Tax)		5,085,234,393	7,744,574,104
Provision of income tax		(1,017,046,879)	(1,548,914,821)
Net profit for the year		4,068,187,514	6,195,659,283
Other comprehensive income		-	-
Total comprehensive income		4,068,187,514	6,195,659,283


Earnings Per Share

1,646

2,506

See Accompanying Notes to Financial Statements


Authenticated by Directors;



Chief Executive Officer



Chief Financial Officer



Director/Chairman



Director



Director

Statement of Changes in Equity for the year ended 30 September 2020

	Issued & paid up capital	Share premium	Statutory Reserve	General provision for loans & receivables	Other Reserve	Contingency Reserve	Retained Earnings	Total
Balances as of 30.9.2018	24,720,530,000	11,845,878,597	14,146,283,649	3,608,425,039	8,117,485	101,697,990	1,881,744,614	56,312,677,374
Changes during the year								
- Share issued during the year								-
- Share premium								-
- Transferred to reserved			1,548,914,821			865,548		1,549,780,369
- Reserve for dividend								-
Transferred to dividend payable								-
- Adjustment during the year								-
- Profit/(loss) during the year							4,646,744,462	4,646,744,462
Balances as of 30.9.2019	24,720,530,000	11,845,878,597	15,695,198,470	3,608,425,039	8,117,485	102,563,538	6,528,489,076	62,509,202,205
Balances as of 30.9.2019	24,720,530,000	11,845,878,597	15,695,198,470	3,608,425,039	8,117,485	102,563,538	6,528,489,076	62,509,202,205
Changes during the year								
- Share issued during the year								-
- Share premium								-
- Transferred to reserved			1,017,046,879				(1,017,046,879)	-
- Transferred to Retained Earning				(786,867,544)			786,867,544	-
Transferred to dividend payable							(6,180,132,500)	(6,180,132,500)
- Adjustment during the year							(202,509,590)*	(202,509,590)*
- Profit/(loss) during the year							4,068,187,514	4,068,187,514
Balances as of 30.9.2020	24,720,530,000	11,845,878,597	16,712,245,349	2,821,557,495	8,117,485	102,563,538	3,983,855,165	60,194,747,629

* Bonus and reward paid after allocation of Dividend



Chief Executive Officer



Director/Chairman



Chief Financial Officer



Director



Director

First Private Bank Limited
(Incorporated in the Republic of the Union of Myanmar)
Statement of Cash Flows for the year ended 30 September 2020

	2020	2019
	12 Months	12 Months
	(MMK in thousand)	(MMK in thousand)
Interest income	21,384,922	25,768,010
Interest expense	(12,148,395)	(15,800,816)
Cash payment to employee & other	(3,237,539)	(3,067,591)
	5,998,988	6,899,603
(Increase)/decrease in loan and receivables	38,319,975	1,023,465
(Increase)/decrease in other assets	(1,652,249)	(443,067)
Increase/(decrease) in deposits	(24,908,842)	1,396,382
Increase/(decrease) other liabilities	1,169,066	(1,932,223)
Cash generated from operation	18,926,938	6,944,160
Income -tax paid	(1,242,663)	(1,119,632)
Net cash Provided by /(used in) operating activities	17,684,275	5,824,528
Cash flow from investing activities		
Investment in government securities bond	-	-
Investment in CBM-Deposit Auction	4,000,000	7,001,000
Purchase of property and equipment	(436,421)	(638,083)
Proceeds from sale of property and equipment	120	10,120
Net cash used in investing activities	3,563,699	6,373,037
Cash flow from financing activities		
Issued share capital	-	-
Share premium	-	-
Dividend paid	(6,145,122)	(7,671)
Proceed from bonus shares issued	-	-
Borrowing Repayment	-	-
Net cash used in financing activities	(6,145,122)	(7,671)
Net increase / (decrease) in cash in hand and at bank	15,102,852	12,189,894
Cash in hand and at bank at 1 October	51,639,177	39,449,283
Cash in hand and at bank at 30 September	66,742,029	51,639,177

Authenticated by directors;

Chief Executive Officer

Chief Financial Officer

Director/Chairman

Director

Director